

ကျေးဇူးဂုဏ်
လယ်တံ့သမာတော်ဘရားကြီး

ပြည်ရှင်တော်မူဝေါ

နယာမဒီပန္



နိယာမဒီပန္

မာတိကာ

ပကာမနှင့် ပဋိညာဉ်

လယ်တီဆရာတော်ဘုရားကြီး၏ အမှာစာ စကား

ပဓာန စကားကြီးသုံးခွန်း

ပထမ စကား



ဒုတိယ စကား



တတိယ စကား

သီလ သမာဓိ ပညာ သာသနာ

ပါရမီရှင်ပင် ဖြစ်စေကာမူ

နိယာမစကားကြီး ငါးခွန်း

(၁) ပီဇီနိယာမ

(၂) ဥတုနိယာမ

(၃) ကမ္မနိယာမ

(၄) ဓမ္မနိယာမ

(၅) စီတွေနိယာမ

ပညတ်နှင့် ပရမတ်ခွဲပုံ နိယာမနှင့် ထာဝရ

ဓာတ်တုံး ဓာတ်ခဲ

ပညတ်သမားနှင့် ပရမတ်သမား အသိဉာဏ်ခြားနားပုံ



စိတ် နှင့် စေတနာ



ဉာဏ်အမြင်အားဖြင့် တစ်ခြားစီ

အိမ်ဟူ၍ မရှိနိုင်ခြင်း

ထာဝရဘူရားက ပေးခြင်း မဟုတ်

ကံပေး၍သာ ရခြင်း

လောကနှင့်နိယာမ ဉြကာသလောကြီး၏ ဖြစ်မှု ပျက်မှု

ကမ္မဘြီးတည်ပုံ ပျက်ပုံ

ဗိကာသလောက တည်နေချိန်

ကမ္မာကပ်လေးပါး
မဟာကပ်

သံဝင့်ကပ်

ကမ္မာပျက်ခြင်းအကြောင်း

ကမ္မာပျက်ပုံ

စကြေဝွှာ ကုဋ္ဌတစ်သိန်း ကမ္မာမီးလောင်ခြင်း



ကမ္မာပျက်မီးကြီး၏ အခိုက်အတန် ၃-မျိုး



သံဝင့်ပွားယီကပ်
ကမ္မာပျက်မီး လောင်ပြီးစ ကာလ

ဥတုအဖြစ်မှ မိုးအဖြစ်သို့

ဝိဝင့်ကပ်
ကမ္မာပျမီးကြီးရွာခြင်း

ကမ္မာဦးအစ အချိန်ကာလ

မြဟ္မာဘုန္ဒုင့် နတ်ဘုများ စတင်ဖြစ်ပေါ်လာခြင်း

ကမ္မားဦးသူတို့ ပေါ်လာခြင်း

ဝိဝင့်ရှာယီကပ်
မြေကြီး တစ်ယူအနာ မြင့်တက်ခြင်း

အန္တရကပ် ၆၄-ကပ်

ဘုရားငါးဆူ နှင့် သူညကမ္မာ ၅၉-ကပ်

လောက ၃-ပါး နှင့် နိယာမ ၅-ပါး
ဉာဏ်သလောက နှင့် ဓမ္မနိယာမ

သခါရလောက နှင့် ပီဇီနိယာမ, ဥတုနိယာမ



သရက်စွဲကို ပေါ်ခဲ့ကြည့်ခြင်း

ကမ္မားအစဆုံး သရက်ပင်၏ မျိုးစွဲပြသနာ

သစ်ပင်တို့၏ မူလပီ၈ ဟရိတ်ပေါ်မီး

ဟရိတ်ပီ၈၏ တည်ရာရှားန အမျိုးမျိုး

ပီဇီနိယာမ၏အစွမ်း

ဥတုနိယာမ၏ အစွမ်း
ဥတုသုံးခြဖြစ်ပေါ်မှု အကြောင်းရင်း
ညကာသ, သခ္ပါရလောက ဂ-ပါး နှင့် ဓမ္မနိယာမ

ဓတ်တုံးဓတ်ခဲ
တန်ခိုးအစွမ်း

သတ္တာလောက နှင့် ကမ္မနိယာမ

ရုပ်ဓတ်အစဉ် နာမ်ဓတ်အစဉ် ဂ-ပါး

လျှော်ရေးသမားကြီး ကံ
လျှော်ဆောင်-လျှော်နည်း

စိတ်ဝိယာက်နှင့် ကံ
သတ္တာလောက၏ မျိုးစွဲဓတ် ‘ကံ’
ကံမှ ပဋိသန္ဓာပင် ပေါက်ခြင်း
‘ကံပစ်ချသည်’ဟူသော ဝေါဟာရ



ဟရိတေသာတ်နှင့် စေတနာဓာတ်

ကမ္မနိယာမ၏အဖော် ပီဇွန်ယာမ

ပီဇွန်ယာမ၏ တန်ခိုးအစွမ်း

သတ္တလောက နှင့် စိတ္တနိယာမခန်း
စိတ်အမျိုးမျိုး

စိတ်တို၏ ဖြစ်ရာငွာန
(ပဋိဒ္ဓရပို့)



ဝိထိနှင့် သူခိုး ဥပမာ



မနောဒ္ဓရပို့ (သိ ဝိထိ)

မည်သူမှ မဖန်ဆင်းပဲ
အလိုလိုဖြစ်နေသော စိတ်အစဉ်

သတ္တလောက၏ ဓမ္မနိယာမ

ဖန်ဆင်းသူ မရှိခြင်း

အကြောင်းအကျိုးဖြစ်ပဲ ဥပမာ

သစ္စာ J-မျိုး နှင့် ဝေါဟာရ J-မျိုး

သမုတ်သစ္စာ ပရမထ္ာသစ္စာ

ဝေါဟာရ J- မျိုး

ပညတ်နှင့် ပရမတ်ခွဲပုံအကျယ်

ရုပ်နှင့် နာမ် ဓာတ်ခွဲပုံ၊ တစ်ဘဝမှ တစ်ဘဝသို့

လောက ဥပမာ

ဓာတ်မှန်၌ မထင်မမြင်နိုင်ခြင်း



ဝိညာက် အစဉ်

မူာ်တွင်းသားတို့ အလို့

အလင်းသမားတို့ အလို့

လောကသုံးပါး၏ အချုပ်-အခြာ

နိဂုံး

နိယာမဒီပနိကျမ်း မာတိကာ ပြီးပြီ။



နိယာမဒီပနီ

နမော တသာ ဘဂဝတော အရဟတော

သမ္မာသမ္မာဒီသာ။

ပကာမနှင့် ပဋိညာဉ်

နိယာမဓမ္မ သံသီး၊ နိယာမဓမ္မ ဒေသကံ။

နတ္တာ နာထံ ကရိသာမိ၊ သူဘံ နိယာမဒီပနီ။

အဟံ=လယ်တီဆရာ ငါသည် နိယာမဓမ္မသံသီး=သချေများစွာ
ကမ္မာဘာ၌ ပါရမီဆယ်ပါး အပြားတို့သ သမ္မာရတိုကို အရယုံး၌
ဖြည့်ကျင့်ပြီးမှ စောထီးထွေ့ဖျော်ဖြူဟူသော ဓမ္မနိယာမ
အရိုးကျသဖြင့် ဗုဒ္ဓဘာဝ ကိစ္စကုန်စင် အောင်မြင်ပြီးစီးတော်မူထသော၊
နိယာမဓမ္မဒေသကံ=ပဋိစ္စသမ္မာဒါဒ စသည်ထင်ရှား နိယာမတရားတိုကို
လည်း ဟောကြားတော်မူပေသသော နာထံ=မြတ်စွာဘူရားကို၊ နတ္တာ-
နမာမိ=ရှိခိုးပါ၏၊ နတ္တာ=ရှိခိုးပြီး၍၊ သူဘံ=သဘောယူတို့ လုံလောက်ဘိ၍
ကြည့်သူခပင်း လင်းကြီးလင်းအောင် ကောင်းခြင်းအထူးနှင့် ပြည့်စုံသော၊
နိယာမဒီပနီ= နိယာမဒီပနီ ဤကျမ်းစာသစ်ကို၊ ကရိသာမိ=စီရင်ပေအံး။

[ဤဂါယာ၌ နိယာမဓမ္မသံသီး ဟူသည်ကား ဘာသာတစ်ပါး
တို့၌ကဲ့သို့ အကြောင်းမရှိပဲ မိမိအလိုလို ဖြစ်ပေါ်လာသော
ဘူရားမျိုးမဟုတ် ဟူလို့။]

ရန်ကုန်မြို့ ဓမ္မသာဝန်အသင်းကြီး၏ အကြီးအချပ် ဥက္ကဋ္ဌပြစ်ဒင်
ဖြစ်သူ ပင်စင်အပြိုမ်းစား ဝန်ထောက်ကြီး “မောင်ရွှေဂို့” နှင့် ငှင့်
အသင်းသားတစ်စုံတို့က နိယာမတရားငါးပါး၏ သဘောအမိပါယ်များ



ကို ကွဲကွဲပြားပြား ထင်လျားလှစွာ သိမှတ်လိုကြပါကြောင်းနှင့် မြန်မာ သက္ကရာဇ် ၁၂၇၂-ခု ဒုတိယ ဝါဆိုလဆူတ် ၆-ရက်နေ့တွင် မုရာမြို့ လယ်တီတောကြောင်းတိုက်အတွင်း သီတင်းဝါကပ်ဆို၍ နေထိုင်လျက် ရှိသော လယ်တီဆရာင်းတို့ထံသို့ တောင်းပန်လျှောက်ထားစာ လာ ရောက်သည်ဖြစ်၍ ငါးမွှေးသာမှုနှင့်အသင်းကြီး၏ အကြီးအချုပ် ဥက္ကဋ္ဌ ဖြစ်စင်နှင့်တကွ အသင်းသားတို့ လျှောက်ထားချက်အရ “နိယာမတရား” ငါးပါးတို့ကို ထင်လျားစွာဖော်ပြသော နိယာမဒီပနီကို စီရင်ရေးသား ပေအံ့သတည်း။

လယ်တီဆရာတော်ဘုရားကြီး၏

အမှာစာ စကား

အမိန့်ရှုလိုက်သည် ရန်ကုန်မြို့ မွှေးသာမှုနှင့်အသင်း အကြီးဥက္ကဋ္ဌ ဖြစ်သူ မောင်ရွှေဂိုရ်၊ မင်းတို့ လျှောက်လွှာမှာ နိယာမတရားငါးပါး၏ မကျဉ်းမကျယ် အဓိပ္ပာယ်ကို သိကြလိုသည်ဟု ပါရှိပေ၏၊ သို့ရာတွင် ဗုဒ္ဓဘာသာသာမှုတစ်ပါး အခြားဘာသာဆရာမှားနှင့် ပြောဆိုကြရာမှာ ဖြစ်လာသော “နိယာမ” စကားဖြစ်ကြောင်း ပါရှိသည်နှင့် နိယာမတရား ငါးပါးနှင့်ပင် လောကသုံးပါးလုံး ပြီးစီးနိုင်ရန် အတန်ကြီးချဲ့၍ ရေးလိုက်ရ လေသည်။

“နိယာမ” တရား ဆိုသည်ကား တစ်စုံတစ်ယောက်သော လူ၊ တစ်စုံတစ်ယောက်သော နတ်၊ တစ်စုံ တစ်ယောက်သော သိကြား၊ တစ်စုံ တစ်ယောက်သောပြုဟွာ၊ တစ်စုံတစ်ယောက်သော ထာဝရုံးရားတို့၏ ပြုလုပ်မှာ ဖုန်ဆင်းမှုတို့နှင့် မစပ်မဆိုင်ပဲ ဓာတ်သဘာဝအလျောက် မဖောက်မပြန် အမျှန်အမြဲ မလွှဲမပြောင်း သူအကြောင်းနှင့် သူအကိုး၊



သူအနွယ်နှင့် သူ့အမျိုး၊ အမိန့်မပျက် အစဉ်မပျက် အဆက်ဆက် ဖြစ်ပွား၍ နေမှုကို နီယာမတရား ဆိုသည်။

ထိနီယာမတရားကို ပြောဆိုကြသောသူတို့သည် စကားအရာ၏ နည်းလေးဆယ်အလာ ပဓာနနည်းမျိုးကို သိ၍ ပြောဆိုကြနိုင်ရာ၏၊ ပဓာနနည်း ဆိုသည်ကား “ရာဇဗ အာဂ္စဗတိ” တည်း၊ ရာဇဗ=မင်းသည်၊ အာဂ္စဗတိ=လာ၏၊ ဆိုရာ၌ ပဓာနနည်းဖြစ်သော မင်းကို ထုတ်ဖော်၍ ဆုံးဖြင့် ထိုမင်းနှင့် ထိုက်တန်သော အခြားအခြားဖြစ်သူ လူပေါင်းများစွာ ပါရှိလိမ့်မည်ကို မဆိုပဲနှင့် သိရသော နည်းတည်း။

ထိုပဓာနနည်းမျိုးကို ၁၂၇၀-ပြည့်နှစ် နတ်တော်လအခါ ရန်ကုန်မြို့ ပုဂ္ဂန်တောင်ရပ် တရားမဏ္ဍာပ်ကြီးမှာ ငါတို့ ပြောဟောဖူးသည် ကို ပြဆိုပြီးအံး။

ပဓာန စကားကြီးသုံးခွန်း

ဤလောက၌ ပဓာနစကားကြီး သုံးခွန်းရှိ၏။

- (၁) သစ်ပင် ချုံမြှက်၊ သရက်၊ ပိဋ္ဌာ၊ ကောက်ပဲ၊ ပြောင်းနှမ်း၊ ဗုံး၊ ခရမ်း စသည်တို့မှာ မျိုးစွဲရှိပါမှ ဖြစ်နိုင်ကြသည် ဟူသော စကား။
- (၂) လူတို့၏ ပစ္စည်းဟစာ ချမ်းသာစီးပါး ဖြစ်ပါးမှတိမှာ ရွေးကုသိုလ်ကံရှိပါမှ ဖြစ်နိုင်ကြသည်ဟူသော စကား။
- (၃) လူတို့၏ ယခုဘဝ ယခုသန္တာန်တွင် မင်္ဂလာက်၊ ဖိုလ်ညာက်၊ နိုဗ္ဗာန်ရရေးမှာ ရွေးပါရမိရှိပါမှ ရရှိနိုင်ကြသည်ဟူသော စကား။



ပထမ စကား

ထိုသုံးခွန်းတို့တွင် ပထမပစ္စန စကားကြီး၌ မျိုးစွဲဟူသော ပစ္စနစကားသာ ဖြစ်၏၊ မျိုးစွဲရှိရန် ပေါက်ရောက်နိုင်ကြသည် မဟုတ်သေး၊ သစ်ပင်၊ ချို့၊ မြတ်တို့မှာ-

- ပေါက်ရောက်ရာဌာနဖြစ်သော မြေအရပ်လည်း ရှိပါဦးမှ
- ပေါက်ရောက်ကြောင်းဖြစ်သော မိုးရေ၊ မိုးပေါက်လည်း ရှိပါ ဦးမှ ပေါက်ရောက်နိုင်ကြကုန်သည်ဟု သိရသည်၊ ကောက်ပဲ၊ ပြောင်း၊ နှမ်းတို့မှာ-
- လယ်ယာမြေခိုင်းလည်း ရှိပါဦးမှ
- မိုးရေ၊ မိုးပေါက်လည်း လုံလောက်စွာ ရွှာပါဦးမှ
- တောင်သူယောကုံး၏ ဝိရိယမှ လုပ်ငန်းစုကိုလည်း သူအခါနှင့် သူလုပ်ငန်း စွဲစုံလုံလောက်စွာ လုပ်ဆောင်ပါဦးမှ
- အောင်မိုး၊ အောင်ရေလည်း ရှိပါဦးမှ

ပေါက်ရောက်ပွါးကြီး အသီးအနှံ ဖြစ်ထွန်းနိုင်ကြကုန်သည်၊ သို့မဟုတ်လျှင် မျိုးစွဲဟောင်းတို့ပင် လုံလောက်စွာ ရှိပါကုန်ပြားသော် လည်း လယ်ယာမြေခိုင်း မရှိခဲ့သော် မပေါက်ရောက်နိုင်ကြကုန်ပြီ၊ လယ်ယာမြေခိုင်းပင်ရှိပါသော်လည်း ကြမိုး၊ စိုက်မိုး မရှိခဲ့သော် မပေါက်ရောက်နိုင်ကြကုန်ပြီ၊ ကြမိုး၊ စိုက်မိုးပင် ရှိပါသော်လည်း တောင်သူယောကုံး မကျိန်းမမှာမှု၊ သောက်စားယစ်မှုး ကြူးလွန်မှု၊ မင်းပြု မင်းဒက် အကျဉ်းအကျပ်ကျခံရမှု၊ တစ်ခုခုတို့ကြောင့် ထွန်မှု၊ ယက်မှု၊ ကြမှု၊ စိုက်မှု လုပ်ငန်းစုကို ပြုခွင့် မရရှိနေခဲ့သော် မပေါက် မရောက် နိုင်ကြကုန်ပြီ လုပ်ငန်းစုကို ပြုလုပ်၍ ပေါက်ရောက်ကြပါကုန်သော်လည်း



နောက်လိုက် မိုးရေ မရှိချေက သေပျောက်ပျက်ဆုံး ကြရလေကုန်၏။
ကြကား ပထမပစာန စကားကြီး၏ အနက်အဓိပ္ပာယ်တည်း။

ဒုတိယစကား

ဒုတိယပစာနစကားကြီး၍-

ကောက်စပါးတို့မှာ မျိုးစွဲဟောင်းတို့နှင့် လူတို့၏ ပစ္စည်း
ဥစ္စာ ချမ်းသာရေးတို့မှာ ရွှေးကုသိုလ် ကံဟောင်းတို့သည်
တူကြကုန်၏။

ကောက်စပါးတို့မှာ လယ်ယာ မြေခင်းတို့နှင့် လူတို့မှာ
ပုံစံစရိယ အမိအဖတို့သည် တူကြကုန်၏၊ အလိမ်မှုမှု၏
သွန်သင်ဆုံးမခြင်း မရှိကြကုန်သော အမိအဖတို့သည် ရှိကြပါ
ကုန်ဖြားသော်လည်း မရှိရာ ရောက်ကြကုန်၏။

ကောက်စပါးတို့၌ လယ်ယာ မြေခင်း ရှိသည်နှင့်တူ၏၊
အဆုံးအမ ညုံဖျင်းလှသော မိဖတို့သည် မြေဆီ၊ မြေသြဇာ
နည်းပါးလှသော လယ်တိမ်၊ လယ်ကောတို့နှင့် တူကြကုန်၏၊
ထိုသူတို့၏ လက်တွင်း၌ ကြီးပါးရကုန်သော သူငယ်တို့သည်
လယ်တိမ်၊ လယ်ကောတို့၌ ပေါက်ရောက်ကြကုန်သော ကောက်
စပါးတို့နှင့် တူကြကုန်၏။

အဆုံးအမ ကောင်းမွန်ကြသော မိဖတို့သည် မြေဆီ၊
မြေသြဇာ ပြည့်စုံစွာသော လယ်ယာမြေခင်းတို့နှင့် တူကြကုန်၏၊
ထိုသူတို့၏ လက်တွင်း၌ ကြီးပါးကြရကုန်သော သူငယ်တို့သည်



လယ်ကောင်း ယာကောင်းတို့၏ ပေါက်ရောက်သော ကောက်စပါးတို့နှင့် တူကြကုန်၏။

ကောက်စပါးတို့မှာ-စိုက်မိုး၊ ပျိုးမိုးတို့နှင့် လူတို့မှာ လက်ခြီးကျယ်ဆရာတို့သည် တူကြကုန်၏၊ လက်ခြီးကျယ်ဆရာတို့က အလိမ်မာမရှိကြလျှင် သူငယ်တို့မှာ အလိမ်မာမျိုး မပေါက် မရောက်နိုင်ကြကုန်ပြီ။

ကောက်စပါးတို့မှာ တောင်သူယောက်၍ဗျား၏ ဝိရိယမှု လုပ်ငန်းစုတို့နှင့် လူတို့၏ စီးပွားရေးတို့မှာ လုပ်မှု၊ ကိုင်မှု၊ ပစ္စည်းဆစ္စရာကြံမှု၊ အတတ်ပညာ အလိမ်မာ ရှာကြံမှုတို့သည် တူကြကုန်၏၊ ကောက်စပါးမျိုးစွဲတို့ပင် အပြည့်အစုံ ရှိပါကုန်ပြားသော်လည်း တောင်သူ ယောက်၍ဗျား၏ လုပ်ငန်းစု ပျက်ကွက်က ကောက်စပါးမျိုးစွဲတို့သည် ပေါက်ရောက်ခွင့်မရကြကုန်ပဲ တိုက်ထဲ၊ ကျိုထဲမှာ ပုပ်ဆွေးခြင်းသို့သာ ရောက်ကြရကုန်သကဲ့သို့ ရွှေးကုသိုလ် ကံဟောင်းတို့ပင် ရှိကြပါကုန်သော်လည်း လူတို့၏ ဝိရိယလုပ်ငန်း လုံးလုံးမရှိက ထိုကုသိုလ်ဟောင်းတို့သည် အကျိုးပေးခွင့် မရပဲ ကိုယ်ခန္ဓာတဲ့မှာ င့်တ်တုတ်သာ နေကြရကုန်၏။

ကောက်စပါးတို့မှာ ကြိမိုး၊ စိုက်မိုးရှိချုံ ပေါက်ရောက်ခွင့် ရကြပါကုန်သော်လည်း အသီးအနှံ ရင့်မာ သနခိုင်ခြင်းသို့ မရောက်မီ အကြား၌ နောက်လိုက်၊ နောက်ထပ် မိုးရော၊ မိုးပေါက် ပြတ်ခြင်းကြီး ပြတ်ခဲ့ပြန်သော် ပျက်ဆုံးခြင်းသို့ ရောက်ကြရပြန်ကုန်သကဲ့သို့ လူတို့မှာ အလိမ်မာရင့်သနခိုင်းသို့ မရောက်မီအကြား၌ လောကဓမ္မ လိမ်မာကြသူ လူပညာရှိရှင်ပညာရှိတိုကို မြို့တွယ်ခြင်းမရှိပဲ မိမိလောကလျား စိတ်ထင်တိုင်းနေပြန်ပြားက ဖြစ်ပြီးသော စီးပွားရေးကံ၏ အကျိုးများပင် ပျက်ပြားရတတ်ပြန်၏။



တတိယစကား

တတိယ ပခာနစကားကြီး၌-

ကောက်စပါးတို့မှာ မျိုးစွဲဟောင်းတို့နှင့် ယခုဘဝ မဂ်ဖိုလ်ရ ရန်အရေးမှာ ရွှေးပါရမီဟောင်းတို့သည် တူကြကုန်၏။

ကောက်စပါးတို့မှာ လယ်ယာမြေခင်းတို့နှင့် မဂ်ဖိုလ်, နိဗ္ဗာန်ရေး တို့မှာ ရွှေးဦးငယ်ခါ ဥပမာဏယ် ဆရာတို့သည် တူကြကုန်၏။

ဥပမာဏယ်ဆရာ ညွှန်ပြုခဲ့လျှင် တို့သူ၏ တပည့်ဖြစ်သူ ရှင်လူ အများတို့သည် သာသနမြေအရာ၌ အလိမ်မာ သေးသိမ်ကြရလေကုန်၏။ ရွှေးပါရမီ ပွင့်လင်းခွင့်မရ ရှိနေတတ်၏။

ကောက်စပါးအရာ၌ စိုက်မိုး, ကြမိုးတို့နှင့် ရပ်ဆရာ, ရွာဆရာ များတို့၏ အဆုံးအမ ပြောပါဒီတို့သည် တူကြကုန်၏။ စိုက်မိုး, ကြမိုး ခေါင်သကဲ့သို့ ဟောခိမိကိုယ ပြောပါဒီမျိုးတို့မှ ဆိတ်ကင်းကြကုန်သော မြို့ရွာတို့သည် သတိပွဲရန်ဘဝနာ သမထ ပိပသာနာတို့နှင့် ကွာဝေး ကြသဖြင့် ရွှေးပါရမီဟောင်းတို့သည် ပွင့်လင်းခွင့် မရကြကုန်ပြီ။ ကိုယ ခန္ဓာတဲ့မှာ ငုတ်တုတ်သာ နေကြရကုန်၏။

သမာဓိ ပညာ သာသန

ကောက်စပါးအရာ၌ တောင်သူယောကျား၏ လုပ်ငန်း, လုပ်တာကြီးတို့ကဲ့သို့ ယခုဘဝ မဂ်ဖိုလ်ရရန် အရေး၌ ငါတို့မြတ်စွာဘူရား သာသနာလုပ်ငန်း, လုပ်တာကြီးတို့သည် တူကြကုန်၏။ ငါတို့မြတ်စွာ ဘူရားသာသနာ လုပ်ငန်း, လုပ်တာကြီးများဆိုသည်ကား အကျဉ်း အား ဖြင့် သီလ သမာဓိ ပညာဟူသော သိကွာသုံးပါးတို့ကို ဆိုသတည်း။



အလတ်အားဖြင့် ဗောဓိပက္ခိယတရား ၃၇-ပါးတို့ကို ဆိုသတည်း။ အကျယ်အားဖြင့် ဝိနည်း သူတေန အဘိဓမ္မ၊ ပိဋကတ်သုံးပုံအရ ပဋိပတိ ဓမ္မတို့ကို ဆိုသတည်း။

ထိုတွင် လူဖြစ်သောသူတိမှာ အာမိုင်းမကနိစ္စ နေရာကျခဲ့လျှင် သီလသာသနာတော်ကြီး ပြည့်စုံ၏၊ ရဟန်းဖြစ်သော သူတို့မှာ ဥပမာဏ ဝတ် အာစရိယဝတ် စသည်တိုနှင့်တကွ ၂၂ -သိက္ခာပဒ သီလနေရာ ကျခဲ့လျှင် သီလသာသနာတော်ကြီးပြည့်စုံ၏။

ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ အာနာပါန အလုပ်တစ်ခု စွဲမြဲမှု နေရာ ကျခဲ့လျှင် သမာဓိသာသနာတော်ကြီး နေရာကျ၏။

ရဟန်းဖြစ်စေ၊ လူဖြစ်စေ “မြေ၊ ရေ၊ မီး၊ လေ၊ ကောင်းကင်၊ ဝိညာက်” ဟူသော ဓာတ်ခြောက်ပါးတို့၏ အနိစ္စ အလုပ်တစ်ခု ထင်မြင်မှု နေရာကျခဲ့လျှင် ပညာသာသနာတော်ကြီး နေရာကျ၏။

ဤအလုပ်ကြီးသုံးပါး နေရာကျခဲ့လျှင် ဗောဓိပက္ခိယတရား သုံးဆယ့် ခုနစ်ပါးတို့သည် ထိုသုံးပါးတို့၏ အတွင်းဝင်ကြလေ၏။ ပိဋကတ်သုံးပုံအရ ပဋိ ပတ္တ်ဓမ္မတို့သည်လည်း ထိုသုံးပါးတို့၏ အတွင်းဝင်ကြလေကုန်၏။

ပါရမီရင်ပင် ဖြစ်စေကာမူ

ကောက်စပါးအရာ၌ တောင်သူယောက်၍သုံး၏ လုပ်ငန်း၊ လုပ်တာကြီးများကို စွန့်ပစ်၍ ထားခဲ့သော ထိုနှစ်အတွင်းမှာ လုပ်လောက်စွာ ရှိနေသော စပါးမျိုးဟောင်းတို့သည် တိုက်ထဲ၊ ကျိုထဲမှာ ငြတ်တုတ်သာ နေကြရကုန်သကဲ့သို့ လူတို့၏ဆိုင်ရာ ရှုင်၏ဆိုင်ရာ ထိုသာသနာ လုပ်ငန်းကြီး သုံးပါးကို အားမထုတ်ကြကုန်သည်ရှိသော ရွေးပါရမီ ပြည့်စုံလု



လောက်ပြီးပင် ဖြစ်ပြားသော်လည်း ယခုဘဝ ယခုသာသနာမှာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နှင့် ကွာဝေးလျက် ရွှေးပါရမီဟောင်းတို့သည် မဂ်ပင်၊ ဖိုလ်ပင် ပေါက်ရောက်ခွင့်မရ ငှုတ်တုတ်သာ နေကြရကုန်၏၊ အလွန်တရာ ကြံခဲ လွှာစွာသော ဘုရားသာသနာတော်ကြီးနှင့် တွေ့ကြံကြပီးမှ လွှတ်ခွာ၍ ပစ်ကြပြန်လျှင် နစ်မြေနစ်၊ ငုပ်မြေငုပ်၊ မြေပြ များကြပြန် ကုန်လတ္ထံ။

နောက် မေတ္တာယျဘုရား သာသနာမှာ ပါရလိမ့်မည် ထင်တတ် ကြကုန်၏၊ သာသနာတော်ကြီးနှင့် တွေ့ကြံကြပါလျှင် ထင်ကြတိုင်းပင် ပါနိုင်ကြကုန်ရာ၏၊ ထိုသာသနာ၌ ကျတ်တန်း၊ လှတ်တန်းတွင် ပါဝင်နိုင် ကြရန် အရေးထက် ထိုသာသနာနှင့် တွေ့ကြံနိုင်ကြရန် အရေးက အလွန် တရာ ခက်ခဲနက်နဲ့လျက် ရှိနေကြ၏။

အကြောင်းမူကား သာသနာတော်ကြီးနှစ်ပါး၏ အကြား၌ သာသနာပ ဘဝကန္တာရခဲ့း အမိုက်နယ်ကြီးမှာ အမှားက်အမှားကြီး ဘယ်မျှ တွေ့ကြံရလိမ့်မည်သိ သတိမူကြလေကုန်။

ကောက်စပါးအရာ၌ စိုက်ပိုးစိမ်းရှင် အပင်ပေါက်ရောက်ပြီး ဖြစ်ပြားသော်လည်း အသီးအဆန် ရင့်သနခိုင်မာခြင်းသို့ မရောက်မီ အကြား၌ နောက်မိုးမထပ် ပြတ်ကြီးပြတ်ခဲ့ပြန်လျှင် ကောက်ပင်နှစ်ယ် တစ်ယယ်တော့ လုံး ပျက်ဆုံးခြင်းသို့ ရောက်ကြပြန်သကဲ့သို့ ပုံစံရိယ အတ်တယ်လျ၍ သာသနဓမ္မ၌ အထအကြွေ ဟန်ရပြီးဖြစ် ကဗျာပါသော် လည်း သဒ္ဓါ, သတိ, သမာဓိ, ဉာဏ်မရင့်သန်မီအကြား၌ တရားမြင်သိ ပညာရှိကြီးများကို လွှတ်ခွာ၍ ဘာသာလျောက်လျား အနေများသဖြင့် တရားဓမ္မ ဉာဏ်အတွက် နောက်ထပ်ပြတ်ကြီးပြတ်ခဲ့ပြန်လျှင် တက္ကာမာန် လွှမ်းမိုး၍ အကျိုးမဲ့ကြီး တက္ကာမိုးနှင့် ပျက်စီးခြင်းသို့ ရောက်ပြန်လေက ကြ



ဘုရားသာသနာနှင့် ဝေးကွာချော်လွှဲ၍ နစ်မြေနစ်ကြကုန်၏၊ သတိမှု
ကြလေကုန်။

ပဓနစကားကြီး သုံးခွန်းပြီး၏။

နိယာမစကားကြီး ငါးခွန်း

ဤစကားကြီး သုံးခွန်းသည် ပဓနစကားမျိုး ဖြစ်သကဲ့သို့
“နိယာမ”ငါးပါး စကားကြီးငါးခွန်းသည်လည်း ပဓနစကားမျိုးပင် ဖြစ်
သတည်။

နိယာမစကားကြီး ငါးခွန်းဆိုသည်ကား-

- (၁) ပီဇီနီယာမ စကားကြီး၊
- (၂) ဥတုဇီနီယာမ စကားကြီး၊
- (၃) ကမ္မာဇီနီယာမ စကားကြီး၊
- (၄) ဓမ္မဇီနီယာမ စကားကြီး၊
- (၅) စိတ္တုဇီနီယာမ စကားကြီး၊

ဤငါးပါးတို့တည်း၊ ထိုငါးပါးတို့ကို “အငြွသာလိနီ” ခေါ်
အဘိဓမ္မာ အငြွကထာကြီးမှာ လာရှိသည့်အတိုင်း ရေးဦးစွာ ပြဆိုပေါ်အံ့။

(၁) ပီဇီနီယာမ

ပီဇီနီယာမ ဆိုသည်ကား တစ်စုံတစ်ယောက်သော ပူရို့လ်
သတ္တုဝါ ဖြစ်သူ မပြုမပြင်ပါပဲလျက် ပြပြင်ဘိသကဲ့သို့ မြက်သစ်ပင်တို့၏
မျိုးစွဲ၏ တန်ခိုးဖြင့် မဖောက်မပြန်ပဲ အစဉ်မြေသော အမူအရာထူးမျိုးကို
ဆိုသည်။ ကုလားပဲချံတို့မှာ မြောက်အရပ်သို့ အညွှန်အဖျားမူခြင်း၊



ဒက္ခိကန္တယ်အမျိုးတို့မှာ သစ်ပင်ကို တောင်အရပ်မှ နွယ်ခြင်း၊ နေကြာပန်းတို့မှာ နေရှိရာသို့ မျက်နှာမူခြင်း၊ မာလောန္တယ်မှာ သစ်ပင်ရှိရာသို့ ရွေးရှုခြင်း၊ အုန်းသီးတို့မှာ ထိပ်၍ အပေါက်ရောက်ခြင်း၊ ထိုထို မျိုးစွဲတို့မှ ဖြစ်သော အပင်၏ အသီးတို့သည် မျိုးစွဲနှင့်တူစွာ သီးကြခြင်း စသည် တို့သည် ပီဇံနိယာမတန်ခိုးတို့ပေါက်သည်။

(J) ဥတုနိယာမ

ဥတုနိယာမ ဆိုသည်ကား ရွှေးနည်းအတူ စီရင်သူမရှိပဲ ဥတု၏ အစွမ်းဖြင့် မြက်သစ်ပင်တို့၌ အစဉ်မြေသော အမူအရာထူးမျိုးကို ဆိုသည်။ တန်ခူးလ ကဆုန်လ အစရှိသော ထိုထိုကာလ သမယတို့၌ သူအခါကာလနှင့် သူသစ်ပင်မျိုး ပွဲင့်မှု၊ သီးမှု စသည် မြှုပြုခြင်းတည်း။

(K) ကမွှနိယာမ

ကမွှနိယာမ ဆိုသည်ကား သတ္တဝါတို့မှာ ရွှေးမြှုပြုခဲ့သော ကံအမူနှင့်တူစွာ အကျိုးပေးမှု မြှုပြုခြင်းပေါက်သည်။

(L) မြတ်စွာဘူရား လက်ထက်တော်၌ သာဝတ္ထိမြို့တော်မှာ မြို့တံခါးရွာသည် ရှိ၏၊ ထိုရွာကို မီးလောင်ရာ မီးနှင့်တကွ ကောင်းကင်သို့ ပုံတက်လေသော မြက်ကရွတ်ခွဲ တစ်ခု သည် ကောင်းကင်ဖြင့် ပုံလာသော ကျိုးသတ္တဝါ၏ လည်ပင်းမှာ စွဲပို့လေ၏၊ ကျိုးသည် မြေသို့ကျ၍ သေလေ၏။

(M) မဟာသမုဒ္ဒရာ၌ သဘောကြီးတစ်စင်းသည် ရွှေက်တိုက်စက်ခုတ်၍ မသွားပဲ ရပ်တန့်လျက် နေလေ၏၊ ငါတို့ သဘောမှာ သူယုတ်မှာ ပါပြီဟု စာရေးတံခါးရာ သဘောသူကြီး၏ မယားလက်၌သာ သုံးခါတိုင်တိုင် ကျလေ၏။



သဘောသူကြီးသည် သူတစ်ယောက်အတွက်နှင့် အများသူတို့ မပျက်စီးကောင်းပေဟု သဲဇ္ဈိုးကို လည်မှုဖွံ့ချည်၍ သမ္မဒရာရေတဲ့သို့ ပစ်ချေစေ၏၊ ထိုခဏာချင်းပင်လျှင် သဘောသည် လေးမှလွှတ်သော မြားကဲ့သို့ တစ်ဟုန်တည်း ပြီးသွားလေ၏။

(၃) ရဟန်းတော်တစ်ပါးသည် တောင်ခြေရင်းရှိ လိုက်တစ်ခု မှာ နေလေရာ အထက်ဖြူရှိသော တောင်စွာတ်တစ်ခုသည် ပြုကျ၍ လိုက်ပေါက်ဝကို ပိတ်လျက် တည်လေ၏၊ ခုနစ်ရှက်တိုင်မှ အလိုလိုလိမ့်၍ ပွင့်လေ၏။

အောင်ကျောင်းတော်၌ မြတ်စွာဘူရားသည် တရားဟော၍ နေစဉ်အခါ ထိုဝထူသုံးခုတို့သည် တစ်ပြိုင်နက် ဆိုက်ရောက်လာကြလေကုန်၏။

အကြောင်းရင်းကို သိခြင်းကြ မြတ်စွာဘူရားအား လျှောက်ထားကြလေကုန်၏၊ မြတ်စွာဘူရားသည် ထိုသူသုံးဦးတို့၏ ရွှေးအကြောင်းတရားကို ဟောကြားတော်မှု၏၊ ထိုသုံးဦးတို့တွင်-

(၁) ကိုးသည် ရွှေးဘဝ၌ လူဖြစ်စဉ်အခါ တစ်ခုသော နွားကြမ်းကို မဆုံးမ၊ နိုင်ရှိသည်နှင့် နွား၏လည်မှာ ကောက်ရှိစည်းကို ဖွံ့ချည်လျက် မီးတိုက်၍လွှတ်လိုက်၏၊ နွားသေလေ၏။

ထိုသူသည် သေလွှန်၍ နောက်ဘဝ၌ ထိုကိုးသတ္တဝါဖြစ်လေရာ ထိုကံဟောင်းကြောင့် ကောင်းကင်မှာ ပျုသွားစဉ်အခါ လည်မှာ မီးကွင်းစွပ်မိ၍ သေဆုံးရလေ၏။



(j)

လျှော့ကြီးမယားသည် ရွှေးဘဝ္မာ ခွေးတစ်ကောင်ကို အမျက်ထွက်၍ ခွေး၏လည်ပင်းမှာ သဲအိုးဆဲ၍ ရေထွဲ နှစ်သတ်လေ၏။

နောက်ဘဝမှာ သဘောသူကြီးကတော်ဖြစ်လေရာ ထိုကံဟောင်းကြောင့် သဘောမသွားနိုင် ရှိနေရာ သမုဒ္ဒရာ ရေထွဲ သဲအိုးဆဲ၍ ပစ်ချသေဆုံးရလေ၏။

(က)

ထိုရဟန်းသည် ရွှေးဘဝ္မာ နွားကျောင်းသားဖြစ်စဉ်အခါ ဖုတ် သတ္တဝါတစ်ကောင်သည် တွင်းသို့ဝင်သည်ကို ထိုနား ကျောင်းသားမြင်၍ သစ်ရွှေက်တို့ဖြင့် ထိုတွင်းကို ပိတ်ဆွဲ၍ သွားလေ၏၊ ခုနစ်ရက်တိုင်မှ ထိုအရပ်သို့ရောက်ပြန်၍ ထိုတွင်းကို ဖွင့်၍ကြည့်လေရာ အစာဝတ်မွတ်သဖြင့် အား နည်းလှလျက် ထွက်၍လာသော ထိုဖွတ်ကိုမြင်လှင် သနား ခြင်းရှိပြန်၍ ချမ်းသာစွာ လွှတ်လိုက်၏။

ထိုကံဟောင်းကြောင့် နောက်ဘဝ္မာ ခုနစ်ရက်တိုင်တိုင် လိုက်ပိတ်ခြင်းဒုက္ခကို တွေ့ကြံခံစားရလေ၏။

ဤဝတ္ထုသုံးခုကို ပေါင်း၍ မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူသည်။

န အန္တလိုက္ခာ န သမုဒ္ဒမရှေ့။

န ပွဲတာနဲ့ ဝိဝင်း ပစ်သာ။

န ပိဇ္ဇာ သော ဂေတီပွေ့သော့။

ယတ္ထ ဌီတော့ မူဇွေ့ယျ ပါပကမွာ့။ ။



(အနက်)။ ။ အန္တလိက္ခာ=ကောင်းကင်း၍ ြတော=တည်သောသူသည်လည်း၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ န မှစတိ=မလွတ်ရ၊ သမုဒ္ဒမအော်=သမုဒ္ဒရာအလယ်၍ ြတော=တည်သောသူသည်လည်း၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ န မှစတိ=မလွတ်ရ၊ ပွဲတာနံ=တောင်တို့၏၊ ဝိဝရံ=အပေါက်တွင်းသို့ ပဝိသု=ဝင်၍၊ ြတော=တည်သောသူသည်လည်း၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ န မှစတိ=မလွတ်ရ၊ ယတ္တ=အကြောင်လောက ရပ်ဒေသသွား၍ ြတော=တည်သောသူသည်၊ ပါပကမ္မာ=မိမိပြုခဲ့သော မကောင်းမှုအကျိုးမှ၊ မှုဇွဲယျ=လွတ်နှင့်ရာ၏၊ သော အတိပွေသော=ထိုကဲ့သို့သောထိုကာသလောက ရပ်ဒေသသည်၊ န ဝိဇ္ဇာတိ=မရှိသည်သာတည်း။

(၄) ဓမ္မနိယာမ

ဓမ္မနိယာမ ဆိုသည်ကား ပစ္စာဝိက ဘုရားအလောင်းတော်တို့၏ ပဋိသန္ဓာယူသောအခါ၊ ဘုရားဖြစ်တော်မူသောအခါ၊ ဓမ္မစကြာဒေသနာကို ဟောတော်မူသောအခါ၊ အာယုသခါရကို လွတ်တော်မူသောအခါ၊ ပရိနိဗ္ဗာန်စံတော်မူသောအခါတို့၍ အလွန် ကြီးကျယ်စွာသော ပုညမဓမ္မသမ္မာရတို့၏တန်ခိုးကြောင့် လောကမာတ် တစ်သောင်းတို့၏ တစ်ပြိုင်နက်အားဖြင့် လူပ်ရားခြင်းမြှုံးကို ဓမ္မနိယာမ ဆိုသည်။

(၅) စိတ္တနိယာမ

စိတ္တနိယာမ ဆိုသည်ကား အဆင်း၊ အသံအစရှိသော အား၍ တို့သည် မျက်စိုး၊ နား အစရှိသော ပသာဒတို့၍ ထိခိုက်ကြကုန်သည်ရှိသော စီမံအားဖြင့် မရှိကြပါကုန်ပဲလျက် ပစ္စာဝိရာဝဏ္ဏ်း၊ ပစ္စာဝိသာက်၊



သမ္မဝိဇ္ဇာန်း၊ သစ္စရကာ အစရှိကုန်သော ဝိတိစိတ်တို့၏ အစဉ်အတိုင်း သူကိစ္စနှင့်သူ ဖြစ်ခြင်း မြတ်သည်ကို ဆိုသတည်။

ဤကား အငြသာလိန် အငြကထာကြီး၌ သိသာရုံ မှတ် သားရုံမှ ဖော်ပြလာရှိသော နိယာမတရားငါးပါး အကျယ်တည်း။

နိယာမ စကားကြီး ငါးခွန်း ပြီး၏။

ပညတ်နှင့် ပရမတ်ခွဲပုံ

နိယာမနှင့် ထာဝရ

ယခု ပင်စင်အငြိမ်းစား ဝန်ထောက်ကြီး တကာမောင်ရွှေဂိုဝင်နှင့်တကွ ရန်ကုန်အသင်းသားတို့ လျှောက်ထား သည့်အချက်မှာ-

“ကမ္ဘာကိုလည်းကောင်း၊ သတ္တဝါ၊ သခ္မာရတို့ကိုလည်းကောင်း၊ ထာဝရဘူရားဖန်ဆင်းသည်”ဟု ဘာသာတစ်ပါးတို့၌ အခိုင်အမြဲယူ၏။

ငါတို့ ဗုဒ္ဓဘာသာ၌ “ကမ္ဘာကိုလည်းကောင်း၊ သတ္တဝါ၊ သခ္မာရတို့ကိုလည်းကောင်း ဘယ်သူ တစ်ဦး တစ်ယောက်မှု ဖန်ဆင်းရသည်မဟုတ်၊ နိယာမဓမ္မအားဖြင့် အစဉ်အဆက် ဖြစ်၍ နေကြကုန်သည်” ဟု အခိုင်အမြဲယူ၏။

ထိုတွင် ထာဝရဘူရားတစ်ပါးတည်းနှင့် အလုံးစုံ အကုန်ပြီးစီး သည်ဖြစ်၍ လူမတတ်တို့ မှတ်လွယ်၊ ယူလွယ်၊ ယုံကြည်လွယ်ရှိ၏၊ နိယာမ ဓမ္မအားဖြင့် ပြီးသည်ဟူသောအယူသည် အကြောင်းအတွေထွေ၊ အကျိုး အတွေထွေ၊ ဓမ္မတွေကို ဝေဖန်ခွဲခြင်းမှ အလွန်များပြားလျက် ခက်ခဲနက်နဲ့ ဆန်းကြယ်နေသည်ဖြစ်၍ လူမတတ်တို့မှတ်ဖို့၊ ယူဖို့၊ ယုံကြည်ဖို့ အလွန်



ခဲယဉ်း၏။ ထာဝရဘုရားနှင့် ပြီးကြသော သူတို့မှာ ကမ္မာ၊ သတ္တဝါတို့ အတွက် ဓာတ်ပညာမျိုး၊ ဓမ္မပညာမျိုး၊ အသုံးမကျ၍ နိယာမတရားနှင့် ပြီးကြသောသူတို့မှာ ဖန်ဆင်းသူ ထာဝရဘုရား အသုံးမကျ၍ ဓာတ်ပညာမျိုး၊ ဓမ္မပညာမျိုးတို့သာ အသုံးကျကြကုန်၏၊ ထိုကြောင့် ထာဝရဘာသာ ကျမ်းစာတို့၏ ရပ်သူ၊ ရွာသား လူအများတို့ အလွန်နားလည် လွယ်တတ်သော ပညတ်စကားမျိုးတို့သာ လာရှိကုန်၏။ (အက်ဖဲ-အော်ဘီ-အော်) စသော ဓာတ်ပညာကျမ်း၊ ငါတို့ပွဲဘာသာ အဘိဓမ္မ၊ ကျမ်းစာတို့၏သာလျှင် ဓာတ်စကားမျိုး၊ ဓမ္မစကားမျိုးတို့သည် လာရှိကုန်၏။

ဓာတ်တုံး ဓာတ်ခဲ

ပညတ်စကားမျိုးတို့သည် ကမ္မာပေါ်မှာ ရှိရှိသမျှသော မိန်းမ၊ ယောက်ဗျား လူအများတို့၏ နား၊ မျက်စီ ဖြစ်ကြကုန်၏။ ဓာတ်စကားမျိုး၊ ဓမ္မစကားမျိုးတို့သည် (အက်ဖဲ-အော်ဘီ-အော်) ပညာရှိသူများ၊ **အဘိဓမ္မ** ပညာရှိကြသူများတို့၏ နား မျက်စီ ဖြစ်ကြကုန်၏၊ မြေကြီး၊ မြင့်မိုင်၊ ပင်လယ်၊ သမုပ္ပဒ္ဒရာစသော ဉာဏ်သလောက အဆောက်အအုံ အလုံးစုံတို့သည်လည်း ဓာတ်ပဲ့၊ ဓာတ်စူ့၊ ဓာတ်တုံး၊ ဓာတ်ခဲစုံတို့သာ အမှုန်ဖြစ်ကြကုန်၏၊ သစ်ပင်၊ ချံ့၊ မြေက် အစရှိသော အဆောက်အအုံ အလုံးစုံတို့သည်လည်း ဓာတ်ပဲ့၊ ဓာတ်စူ့၊ ဓာတ်တုံး၊ ဓာတ်ခဲစုံတို့သာ အမှုန်ဖြစ်ကြကုန်၏။

ပုဂ္ဂိုလ်၊ သတ္တဝါ၊ ပြဟ္မာ၊ လူ၊ နတ်၊ နွား၊ ကျဲ့၊ ဆင်၊ မြင်း အစရှိသော သတ္တေလောက အဆောက်အအုံ အလုံးစုံတို့သည်လည်း ဓာတ်ပဲ့၊ ဓာတ်စူ့၊ ဓာတ်တုံး၊ ဓာတ်ခဲစုံတို့သာ အမှုန်ဖြစ်ကြကုန်၏။ ဓာတ်ပညာရှိကြီး၊ ဓမ္မပညာရှိကြီးတို့၏ နား၊ မျက်စီတို့သာ ဖြစ်ကြကုန်၏။



ထိုကြောင့် ထိုလောကသုံးပါးတို့၏ ဖြစ်မှု၊ ပျက်မှု၊ အခွင့်စွဲ
ပညတ်သမားတို့၏ အယူစကားကို သတ္တဝါအများတို့ နား
မယောင်ကြဖော်ရေး၏ လောကသုံးပါး၏ အချပ်အခြာ ဖြစ်သော
နိယာမတရားငါးပါးတို့ကို ရန်ကုန်မြို့ မွေးသေဝန် ဗုဒ္ဓသာသနာပြု
အသင်းကြီး၏ ဥက္ကဋ္ဌ ပြီးစင်ဖြစ်သူ ပင်စင်အပြီးစား ဝန်
ထောက် မောင်ရွှေဂိုလ်နှင့်တကွ အသင်းသားတို့ လျှောက်ထား
တောင်းပန်ကြပော်နှင့်သတည်း။

ပညတ်သမားနှင့် ပရမတ်သမား အသိဉာဏ်ခြားနားပုံ

ဤအရာ၌ ပညတ်ဖက်သား လူအများတို့နှင့် အသိဓမ္မာဓာတ်
ပညာရှိကြီးတို့၏ အသိဉာဏ်တရား ခြားနားကြပုံကို ပြဆိုပေါ်းအံး။

လူဆောက်လုပ်၍ အိမ်ဖြစ်ပေါ်လာရာ၌ ရပ်သူ၊ ရွာသား
လူအများတို့သည် ဆောက်လုပ်သူကို လူဟူ၍ သိကြကုန်၏၊ အိမ်ကိုလည်း
အိမ်ဟူ၍ သိကြကုန်၏၊ ဓာတ်ပညာရှိတို့သည်မှာကား ရပ်သူ၊ ရွာသား
လူ အများတို့နည်းတူ လူဟူ၍၊ အိမ်ဟူ၍လည်း အမှတ်သညာသိနှင့်
သိကြကုန်၏၊ လူခေါ်သော ဝတ္ထုမှာ ဓာတ်မျိုးပေါင်း ဘယ်မျှရှိသည်၊
အိမ်ခေါ်သော ဝတ္ထုမှာ ဓာတ်မျိုးပေါင်း ဘယ်မျှရှိသည်၊ ဓာတ်
မဟုတ်သော ပညတ်သဏ္ဌာန်ကို လူခေါ်သည်၊ အိမ်ခေါ်သည်၊ ဓာတ်သည်၊ ဓာတ်
သည် လူမဟုတ်၊ အိမ်မဟုတ်၊ လူသည် အိမ်သည် ဓာတ်မဟုတ်၊ ဓာတ်၊
ဓာတ်စုသည်သာ အမှန်ရှိ၊ အဟုတ်ရှိဖြစ်သည်၊ သဏ္ဌာန်သည် အဟုတ်
ရှိမျိုး မဟုတ်၊ အမှန်ရှိမျိုး မဟုတ်၊ စိတ်ထဲတွင်သာ ထင်မြင်ကြလေသော
အထည်ဖြေမျိုး ဖြစ်သည်။



ရပ်သူ, ရွှေသား လူအများတို့သည် လူသည် အိမ်ကို ဆောက်လပ်တတ်၏၊ လူဆောက်မှအိမ်ဖြစ်၏ ဟူ၍ သိကြကုန်၏။ ပေါ်ပညာရှိတို့သည်မူကား ပာတ်ပညာမျက်စိနှင့် ကြည့်ရှု စိတ်ဖြာ ခွဲခြမ်းလိုက်သည်ရှိသော လူဟူ၍ မတွေ့၊ ပာတ်တို့ကို သာတွေ့၏။ ပာတ်တုံး၊ ပာတ်ခဲသာ ရှိ၏။

စိတ် နှင့် စေတနာ

ထိုပာတ်တုံး၊ ပာတ်ခဲကြီးမှာလည်း အိမ်ဆောက်မှု အလုပ်သည်ဖြစ်သော ပာတ်စွမ်းကောင်းကြီးတစ်ခု ရှိလေ၏။ ထိုပာတ်စွမ်းကောင်းကြီးကို စေတနာလည်း ခေါ်၏။ ကမ္မာ=ကံ ဟူ၍လည်း ခေါ်၏။

အဘယ်ကြောင့် စေတနာ ခေါ်သနည်း? ကိုယ်အကို, စိတ်အကိုတို့ကို အုံလုံးဆူကြ တစ်ပြိုင်တည်း ထကြအောင် ချိကြလုံးဆော်သမားကြီးဖြစ်သောကြောင့် စေတနာခေါ်သတည်း။

အဘယ်ကြောင့် ကံ ခေါ်သနည်း? လောက်၌ ထိုင်မှု, ထမှု, သွားမှု, လာမှု, ပြောမှု, ဆိုမှု, ကြံမှု, ဖော်မှု, ဖြတ်မှု အစရှိကုန်သော အလုံးစုံသော အရေးကိစ္စတို့သည် သူ မထက်ဘယ်ကိစ္စတစ်ခုမှု ပြီးစီးသည် မရှိကုန်၊ သူထမှု ပြီးစီးနိုင်ကြကုန်၏။ သူ ထလျှင်စိတ်၏ အကိုဖြစ်ကုန်သော ဝိတက်, ဝိရိယ, လောဘ, ဒေါသ, သွေ့ဒါ, ပညာ, အစရှိကုန်သော ပာတ်တို့သည် ကိုယ့်ကိစ္စနှင့်ကိုယ် ထကြရကုန်၏။ ထိုကြောင့် ခပ်သိမ်းသောကိုယ်အမှု, နှုတ်အမှု, စိတ်အမှုတို့မှာ သူသည်သာလျှင် အမှုသည်ရင်းကြီး မှန်ပေ၏။ အမှုဆောင်ကြီး မှန်ပေ၏။ ထိုကြောင့် ကမ္မာ=ကံဟူ၍ ခေါ်သတည်း။



မြတ်စွာဘူရားသည်လည်း-

“စေတနာဟံ ဘိက္ခဝေ ကမ္မာ ဝဒါမီ၊ စေတယိတ္ာ
ကမ္မာ ကရောတိ၊ ကာယေန ဝါစာယ မနသာ”

ဟူ၍ ဟောတော်မူပော်၏၊ တောလည်ရာ၌ လမ်းအနီးဝယ်
ချုပ်ယောက်ခုမှ ယဉ်ထ၍ ပြေးသည်ကို မြင်ကြရာ၌ စေတနာ မဆော်လျှင်
မြင်ရုံနှင့်ပြီး၏၊ စေတနာ ဆော်ခဲ့လျှင် အော်မူ၊ ဟစ်မူ၊ ပစ်မူ၊ ခတ်မူတွေ
ပေါ်လာ၏၊ ဤနည်းတူ အလုံးစုံသောကိစ္စတို့မှာ စေတနာသည်သာလျှင်
အမှုသည်ရင်းဖြစ်၍ ကမ္မာ=ကံဟူ၍ ခေါ်သတည်း။

- ရုပ်ဓရတ်မျိုးတို့မှာ မီးဓရတ်ကြီး၊
- နာမ်ဓရတ်မျိုးတို့မှာ စေတနာဓရတ်ကြီး-

တို့သည် လုံးဆော်သမားကြီး နှစ်ပါးတို့ပေတည်း၊ မီးသဘော့၊
မီးရထား၊ မီးစက်ရုံကြီးတို့၌ စက်ကိရိယာတို့ လူပ်ရှားမှ ကိစ္စဟူသမျှတို့မှာ
မီးဓရတ်ကြီးသည် အမှုသည်ရင်းဖြစ်၏၊ သတ္တဝါတို့ ကိုယ်အရို့၊ နှုတ်
အရို့၊ စိတ်အရို့ လူပ်ရှားမှုတို့မှာ စေတနာဓရတ်ကြီးသည် အမှုသည်
ရင်းကြီးဖြစ်၏။

ထို့ကြောင့် ဤအိမ်ဆောက်မှုမှာလည်း စေတနာဓရတ်ကြီး
သာလျှင် အမှုသည်ရင်းကြီး ဖြစ်လေသတည်း၊ မီးရထား မီးအိုးတို့၌
စိတ်သည် ထင်းနှင့်တူ၏၊ စေတနာသည် ထင်းမှာစွဲသော မီးနှင့်တူ၏၊
ထင်းသားတွေး မီးသားတစ်ဗြိုင်းပေတည်း၊ ရေနှင့်လောင်းခဲ့သော
မီးဓရတ်သာ သေပျောက်၍ကုန်၏။ ထင်းသားမီးသွေး ကျုန်ရှု၏။ မီး
တို့ပြန်လျှင် ထိုမီးသွေးခဲပင် မီးခဲဖြစ်ပြန်၏။

ဤကား စိတ်နှင့် စေတနာ ဓရတ်ခဲ့ပုံတည်း။



[သုသ၊ ဝေဒနာ၊ သညာ၊ ဝိတက္က၊ ဝိစာရ၊ လောဘ၊ ဒေါသ၊ သတိ၊
ပညာ အစရှိသော နာမ်ကာယခံသော နာမ်ဓာတ်တိုကို စိတ်
ဓာတ်နှင့် ခဲ့ရာ၌လည်း ဤနည်းတူ မှတ်လေ။]

ဉာဏ်မြင်အားဖြင့် တစ်ခြားစီ

တစ်နည်းကား ဟင်းသီး၊ ဟင်းရွက်၊ ဆား၊ ဆီ၊ ငပီ၊ ငရှတ်၊
ကြက်သွန်တိုကို ရေနှင့်ဖက်၍ ဟင်းချိရည်ချက်ရာ၌ စိတ်သည် ရေနှင့်
တူ၏၊ ဖသု၊ ဝေဒနာ၊ သညာ၊ စေတနာ အစရှိကုန်သော နာမ်ဓာတ်တို့
သည် ဟင်းသီး၊ ဟင်းရွက်၊ ဆား၊ ဆီစသည်တို့နှင့် တူကြကုန်၏၊ ဗွန်း၌
တည်ရှိသော ဟင်းချိရည်မှာ အစုပါကြကုန်၏၊ မျက်မြင်အားဖြင့် မကွဲကြ
ကုန်၊ ဉာဏ်မြင်အားဖြင့် မရောကြကုန်။

‘ဉာဏ်မြင်’ဆိုသည်ကား ရေ၏ကိစ္စကတစ်ခြား၊ ဟင်းသီးဟင်းရွက်
တို့၏ အရသာတိုကား တစ်ခြား၊ ဆားစသည်တို့၏ ရသတို့သည်လည်း
တစ်ခြားစီတို့သာတည်း။

- စိတ်သည် ရေနှင့်တူ၏။
- ဖသု၊ ဝေဒနာ စသော နာမ်ဓာတ် တို့သည် ဟင်းသီးရသု၊
ဟင်းရွက်ရသု၊ ဆားရသု၊ ဆီရသု စသည်တို့နှင့် တူကြကုန်၏။
ဓာတ်ပညာ မရှိကြကုန်သော သူတို့သည် ထိုဟင်းရေမှာပင်
ခြားနားကြမှန်း မသိကြကုန်၊ လူတို့၏စိတ်ထဲမှာ ဓာတ်သဘာဝ ခြားနား
ကြသည်ကို သိကြမည် ဝေးလေစွာ။

ဤကား စိတ်နှင့်စေတနာကို ကွဲပြားခြားနားစွာ သိစေလို၍
ပြဆိုလိုက်သော စကားစုတည်း။



အိမ်ဟူ၍ မရှိနိုင်ခြင်း

‘လူဆောက်လုပ်၍ အိမ်ဖြစ်ပေါ်လာသည်’ ဟူသော စကား၏ သစ်ဝါးတို့သည်သာလျှင် ထိုထိတောတောင်တို့၌ ဖြစ်မှု၊ ပေါ်မှု အတိနှင့်တာဂွဲ အမှန်ရှိကြကုန်သည်၊ အိမ်မှုကား ဖြစ်သည်ဟူ၍ ဆုံးရန် အတိပင်မရှိ၊ သစ်ဝါးတို့ကို ပေါင်းစုတည်ထောင်မိသောအခါ့၌ အိမ်ခေါ်စရာ သဏ္ဌာန်ကြီး တစ်ခုအနေနှင့် စိတ်ထဲတွင် ထင်မြင်လာ၏၊ ဤများသာ ဆုံးခွင့်ရှိ၏။ ။ အိမ်ဟူ၍ မရှိဟူသော စကားထင်လျားပြီ။

ဤကဲ့သို့သော အသိဉာဏ်မျိုးသည် ဓာတ်ပညာရှိတို့၌သာ ရှိကြကုန်၏၊ ဓာတ်ပညာမရှိကြသော မျှောင်တွင်းသားတို့မှု၊ မရှိကြ၊ ထိုသူတို့သည်ကား လူဟူသော သဏ္ဌာနပညတ်နှင့် စိတ်စေတနာ ဟူသော နာမ်ဓာတ်သာ ခြားနားဖို့ကို မဆိုထားဘီ အိမ်နှင့်သစ်ဝါး ခြားနားကြရန်ပင် ဉာဏ်မရှိကြ။

အိမ်နှင့်သစ်ဝါး တစ်ခြားစီဆိုခဲ့သော် အိမ်နှင့်သစ်ဝါး ဘာခြားသေးသလဲ ဘာထူးသေးသလဲဟု ပြောကြကုန်လတ္တံ့၊ ထိုအခါ့၌ အိမ်ကိုဖျက်၍ ပုံထားခဲ့သော် ထိုသစ်ဝါးစု ဟုတ်သေး၏လော၊ ရှိသေး၏လော-မေး၊ ထိုသစ်ဝါးစု ဟုတ်ပါ၏၊ ရှိပါ၏ဟု ပြောလတ္တံ့၊ ထိုအိမ် ဟုတ်သေး၏လော၊ ရှိသေး၏လော မေး၊ ထိုအိမ် မဟုတ်ပြီ၊ မရှိပြီ၊ ပျက်ကွက်ကွယ်ပြော ပြောလတ္တံ့၊ သဏ္ဌာန်နှင့် သစ်ဝါး ခြားနားလျက် ပေါ်လေ၏၊

နောက်၌ သံသပိတ် စကားနှင့်စပ်၍ အကုန်ရှင်းလင်းကြစေ။

ဤကဲ့သို့ ရုပ်ဓာတ်၊ နာမ်ဓာတ် ခွဲနည်း၌ လိမ်မာကြသူတို့သည် မူကား အိမ်ခေါ်သော ဓာတ်ပုံ၊ ဓာတ်စုသည် လူဆောက်လုပ်၍ ဖြစ်သည် မဟုတ်၊ လူ ဟူ၍ပုံပင် မရှိ၊ စေတနာဟူသော ပစ္စာပြန်ကံနှင့် ဉာဏ်ဝိရုယ်



တို့၏အစွမ်းကြောင့် အိမ်သဏ္ဌာန်ကြီးအနေနှင့် ပေါင်းစုတည်ရှိလာကြကုန်သည်ဟု အမှန်ဆိုနိုင်ကြကုန်၏၊ သစ်ဝါးတို့သည်လည်း ရှုပ်စာတ်ရှုစ်ပါးတို့နှင့် ခွဲစိတ်ပြန်လျှင် သဏ္ဌာန်မျှ ရှိကြကုန်၏။

ထာဝရဘူရားက ပေးခြင်း မဟုတ်

တစ်ဖန် “အိမ်ဆောက်လုပ်သူမှာ တစ်ရာငွေ နှစ်ရာငွေ ကံကြွေးလက်ခရသည်မှာလည်း ဘယ်သူပေး၍ ရသည်း”ဟုမေးခဲ့သော် ရပ်သူရွာသားတို့က “အိမ့်ရှင်ပေး၍ ရသည်”ဟုပြောကြကုန်လတ္တား၊ ဘာသာတစ်ပါး ဆရာများတို့က “ထာဝရဘူရားပေး၍ ရသည်” ဟုပြောကြကုန်ရာ၏၊ အကြောင်းအကိုးမြှု လိမ့်မှာသော စာတ်ပညာရှိတို့မူကား ရပ်သူရွာသားတို့ အရိုးအစဉ်သို့လိုက်၍ “အိမ့်ရှင်ပေး၍ ရပေသည်”ဟူ၍လည်းကောင်း၊ “လျှော့ဆောက်လုပ်မှု စေတနာ စာတ်ကြွေးသည်သည်”အားဖြင့် အမှုသည်ရင်းကြီးဖြစ်ပေသည်။ အိမ်ပြီးစီးသည့်အတွက် ထိုလက်ခကို ရပေသည် ထို့ကြောင့် ထိုဆောက်လုပ်မှု စေတနာဟူသော ပစ္စိပွဲန်ကံပေး၍ ထိုလက်ခကို ရပေသည်” ဟူ၍လည်းကောင်း အရာငှာနအားလုံးစွာ ပြောကြကုန်ပေလတဲ့။

ကံပေး၍သာ ရခြင်း

‘ကံပေး၍ရသည်’ ဟူသော စကားမှာလည်း “အိမ်ဆောက်တတ်သော သူအတတ် သူပညာ သူ့အလိမ့်မှာပေး၍ ရသည်”ဟူ၍လည်း ဆိုရ၏၊ “လိမ့်မှာသည်အတိုင်း အပန်းခံ၍ လုပ်ကြနိုင်သောသူဝိရိယ သူလုံးလ ပေး၍ရသည်”ဟူ၍လည်း ဆိုရ၏၊ စေတနာကိုချီးမွှမ်းလိုသော် “ကံပေး၍ရသည်ဟု” ဆိုရသည်၊ အလိမ့်မှာကို



ချီးမွမ်းလို့သော “ဉာဏ်ပေး၍ ရသည်” ဟုဆိုရသည်၊ လုံလမှုကို ချီးမွမ်းလို့သော “ဝိရိယပေး၍ ရသည်” ဟူ၍ ဆိုရပေသည်။

မိမိ၏ ကံ၊ ဉာဏ်၊ ဝိရိယတို့သည်သာလျှင် တစ်သက်ပတ်လုံး အစဉ်ထာဝရ ပေးဖော်ရကြကုန်သည်၊ အမိမ့်ရှင်သည်မူကား သူအိမ်ကို ဆောက်လုပ်မှုအတွက်မျှကိုယာ ပေးလတဲ့။

ဤကား ကံ၊ ဉာဏ်၊ ဝိရိယတို့ကို အားကိုး၊ အားကျ စွဲမြှေကြဖေခြင်း၏ ပုံစံဘာသာ ပညာရှိတို့၏ ပြောနည်း ဆိုနည်းပေတည်း။ ဤအိမ် ဆောက်မှု တစ်ခုကို ပြဆိုလိုက်သဖြင့် အလုံးစုံကို အကုန်မြင်ကြဖေ။

လောကနှင့် နိယာမ

ဉာဏ်သလောကကြီးး၏ ဖြစ်မှု ပျက်မှု

ယခုအခါ နိယာမတရားတို့၏အစွမ်းဖြင့် ဉာဏ်သလောက၊ သခိုရလောက၊ သတ္တာလောကတည်းဟူသော လောကသုံးပါးတို့၏ အစ၊ မထင် အစဉ်အဆက် ဖြစ်တဲ့ ပျက်တဲ့ အပြည့်အစုံ အကျယ်ကိုမူကား ကပွဲဝဏ္ဏနာ စသော ကျမ်းတို့မှာ ယူကြလေ။

ဖြစ်တဲ့၊ ပျက်တဲ့ နေကြပုံကို အကျဉ်းအားဖြင့် ပြဆိုပေအဲ။
နိယာမတရားငါးပါးတို့တွင်-

- ဥက္ကနိယာမ၊ ပိဇ္ဇနိယာမ နှစ်ပါးတို့သည် ဉာဏ်သလောက၊ သခိုရလောကတို့၏ ဆိုင်ရာတို့တည်း။
- ကမွနိယာမ၊ မိတ္တာနိယာမ နှစ်ပါးတို့သည် သတ္တာလောက၏ ဆိုင်ရာတို့တည်း။
- ဓမ္မနိယာမသည် လောကသုံးပါးနှင့် ဆိုင်၏။



ကမ္မာကြီးတည်ပုံ ပျက်ပုံ

စက်ဘီးသဏ္ဌာန်ကဲ့သို့ စကြဝြောတောင်တန်းကြီးတစ်ခု ဝန်းရိုင်း၏ တည်ရှိသော တစ်ခုသော လောကဓာတ်ကို ဉာကာသလောကတစ်ခု ခေါ်၏၊ ထိုဉာကာသလောကတစ်ခု၏ အတွင်း၌ မဟာပထဝီ၊ မဟာ သမ္မဒ္ဒရာ ကျွန်းကြီး လေးကျွန်း၊ ကျွန်းကယ်အများ အလယ်တည့်တည့်၌ မြင့်မူးရှိတောင်ကြီး၊ ထိုမြင့်မူးရှိတောင်ကြီး၏ အပေါ် မြင့်မူးရှိတောင်ကို ဝန်းရိုင်း၏ တည်ရှိကြုန်သော သီတာ သမ္မဒ္ဒရာခုနစ်တန် သတ္တရဘန် တောင်တန်း၊ တောင်ရိုင်းကြီးခုနစ်ထပ် တည်ရှိကြုန်၏။

ဉြကား ငါတို့ ယခုတည်ရှိ၍ နေကြသော ဉာကာသ လောက တစ်ခု၏ တည်ရှိပုံတည်း။ လောကဓာတ်တစ်ခုလည်း ခေါ်ရ၏။ စကြဝြောတစ်ခုလည်း ခေါ်ရ၏။

ငါတို့စကြဝြောမှ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ် လေးမျက်နှာတို့၌လည်း စကြဝြောအဆက်ဆက် အဆုံးမရှိ အနစ္စခါသည်း တည်ရှိကြကုန်၏၊ ထိုစကြဝြော အသီးသီးတို့သည်လည်း အညီအမျှ ရွှေ့ကောင်ကြကုန်သော ဓာတ်တို့၏ ဓမ္မနီယာမ အစွမ်းအားဖြင့် အဝန်း အဝိုင်း အညီအမျှ ဖြစ်ကြကုန်၏၊ ထိုအဆုံးမရှိ အနစ္စ စကြဝြောတို့ သည်လည်း ကုဋ္ဌတစ်သိန်းစီ ကုဋ္ဌတစ်သိန်းစီ ဖြစ်အတူ ပျက်အတူ ဖွဲ့စည်းလျက် တည်ရှိကြကုန်၏ စကြဝြောတို့၏ အောက်၌ ရေအထူကြီးခံ၏၊ ရေ၏အောက်၌ လေအထူကြီးခံ၏၊ လေ၏အောက်၌ အဇူာ ကာသ အနစ္စကောင်းကင်ကြီး အဆုံးမရှိ သွားလေ၏။

အထက် ကောင်းကင်တို့၌ တည်ရှိကြကုန်သော မိုးတိမ်တို့သည် လည်းကောင်း၊ နေ၊ လ၊ နက္ခတ်၊ တာရာ အပေါင်းတို့သည်လည်းကောင်း၊



ကောင်းကင်ဘုံကြီးတို့သည်လည်းကောင်း မြေအပြင်မှုအထက် ကောင်းကင်နှင့်အပြည့်ရှိနေသော လေအထူးမှာ တည်ကြရကုန်သကဲ့သို့ အောက်ကမ္မာ ရော်းသည် ပြင်းထန်စွာ သွားလာ၍နေသော လေအရှင် အထူးမှာ တည်ရလေ၏၊ ထိုလေအရှင် အထူးသည်လည်း အောက်အနှစ် ကောင်းကင်ကြီးနှင့် အပြည့်ရှိနေသော ပကတိ လေသေ အထူးမှာ တည်လေ၏၊ စကြဝှေ့တို့၏ အထက်ဖြူလည်း အဇူးကာသ အနှစ် ကောင်းကင်ကြီး အဆုံးမရှိ သွားလေ၏။

လူပြည့်မှုအထက်အရပ်မျက်နှာ၏ ယူအနာပေါင်းခုနစ်ကုလ္ပာ တစ်သိန်း၊ ရှစ်သိန်း၊ ငါးသောင်း ခြောက်ထောင်များ ဝေးကွာသော ကောင်းကင် အရပ်၌ ဘဝ်ဂုံးတည်ရှိ၏၊ ထိုဘုံးမှ အောက်ကောင်းကင် အပြင် ကြီးမြှု နတ်ဘုံးအဆင့်ဆင့်၊ ပြဟွှေ့ဘုံးအဆင့်ဆင့်ဟူသော ကောင်းကင်ဘုံးကြီး၊ ကောင်းကင်နိုင်ငံကြီးတို့သည် အဆင့်ဆင့် တည်ရှိကြကုန်၏။

ဉာဏ်သလောက တည်နေချိန်

ဉာဏ်သလောကသည် အဘယ်မူ ကာလကြာမြင့်စွာ တည်နေပါသနည်းဟူမှု မြန်မာတိုင်အားဖြင့် တစ်တိုင်ခွဲနှင့် တာပေါင်းတစ်ရာကို တစ်ဂါဝ်တ်ခေါ်၏၊ အလျားတစ်ဂါဝ်တ်၊ အနံတစ်ဂါဝ်တ်၊ အမြင့်တစ်ဂါဝ်တ်ရှိသော တစ်ခဲနေက် ကျောက်အတိုင်းသော တောင်ကြီးတစ်ခုရှိရာ၏၊ ထိုတောင်ကြီးကို အလွန်သိမ်မွေ့လှစွာသော လဲဝါဂွမ်းဖြင့် အနှစ်တစ်ရာမှ တစ်ခါ၊ အနှစ် တစ်ရာမှ တစ်ခါ၊ ပွတ်တိုက်သည်ရှိသော် ပွတ်တိုက်ဖန် အနှစ် အများကြီး များလှသဖြင့် ထိုကျောက်တောင်ကြီးသည်ကုန်လေရာ၏။



ဤမဟာပထရီ၊ မြင့်မို့တို့ ယခုတည်ရှိကြသော ဉာကာသလောက် အသက်သည် မကုန်နိုင်ရာ၊ တစ်ကြိမ်တည်ထောင်ပြီးသော မဟာပထရီ၊ မြင့်မို့ အစရှိသော ဉာကာသလောကသည် ဤမျှလောကကာလမြင့်စွာ တည်ရှိ၏။

ပျက်သောအခါ၌ စကြဝဋ္ဌပေါင်း ကုဋ္ဌတစ်သိန်း တစ်ပြိုင်နက် ပျက်၏၊ စကြဝဋ္ဌတို့ကိုခံသော ကမ္ဘာရေပြင်ကြီးမှ အထက် ပထမစုံနှင့် ပြောပြည် တိုင်အောင် အကုန်မီးလောင်၏၊ ပင်မစုံနှင့် ပြောပြည်လည်း ပါလေ၏။

ဤကား ကမ္ဘာတည်ချက် ကမ္ဘာပျက်ချက် အမြှက်စကားတည်း။

ကမ္ဘာကပ်လေးပါး မဟာကပ်

ယခုအခါ အကျယ်ပြဆိုအံး။ ကပ်သည်-

၁။ သံဝဋ္ဌကပ်,

၂။ သံဝဏ္ဏာယီကပ်,

၃။ ဝိဝဏ္ဏကပ်,

၄။ ဝိဝဏ္ဏာယီကပ်

ဟူ၍ လေးကပ်ရှိ၏။ ထိုလေးကပ်တို့တွင်-

- ပျက်ဆဲသည် သံဝဏ္ဏကပ်မည်၏။

- တစ်စုံတစ်ခု ဖြစ်ပေါ်မှ မရှိသေးဘဲ ပျက်ပြီးအတိုင်း ရှိနေသေး သော ကာလသည် သံဝဏ္ဏာယီကပ် မည်၏။



- တည်ထောင်ဆဲကာလသည် ဝိဝင့်ကပ်မည်၏။
- တည်ထောင်ပြီးအတိုင်း တည်သောကာလသည် ဝိဝင့်ဖွားယို ကပ် မည်၏။

ထိုလေးကပ်လုံးသည် ကျောက်တောင်ကြီး ဥပမာန့်အမှုစီ ကာလရှည်ကြာကြ၏။

ကပ်လေးပါးအပေါင်းကို မဟာကပ်ကြီးတစ်ခုဆို၏၊ ထိုကပ် လေးပါးကို အစဉ်အတိုင်း ပြဆိုပေအံ့။

သံဝဋကပ်

စကြဝင္းပေါင်း ကုဋ္ဌတစ်သိန်းစီ အရေအတွက် ရှိကြသော ထိုကြုံကာလသလောကစုသည် ဖြစ်ချိန်၊ ပျက်ချိန် ကျသောအခါ အဘယ် ဓာတ်၏အစွမ်းဖြင့် ဖြစ်ပေါ်လာသနည်း၊ အဘယ်ဓာတ်၏အစွမ်းဖြင့် ပျက်ဆုံးပါသနည်း၊ ဥတုခေါ်သော မီးဓာတ်ကြီး၏အစွမ်းဖြင့် ဖြစ် ပေါ်သည်။ ဥတုခေါ်သော မီးဓာတ်ကြီး၏အစွမ်းဖြင့် ပျက်ဆုံးသည်။ ပျက် ဆုံးပုံကို ရွေးဦးစွာပြေးအံ့၊ ယခုတည်ရှိသော ဤကမ္ဘာသည် ကျောက် တောင်ကြီး ဥပမာအတိုင်း နှစ်အသချို့၊ နှစ်အသချို့ပေါင်း မရေ မတွက်နိုင် ကြာညာင်းလတ်သော် ကမ္ဘာမီးကြီးလောင်၍ ပျက်လတဲ့။

ကမ္ဘာပျက်ခြင်း အကြောင်း

ပျက်ဆုံးပုံကား ယခုရှိကြသော မဟာပထဝီမြေကြီး၊ စကြဝင္း တောင်၊ သတ္တရာသနတောင်၊ မြှင့်မူရှိတောင် အလုံးစုံတို့သည် အစဉ် အတိုင်း အိုမှုန်းမသိအိုး၊ ရင့်မှုန်းမသိရင့်ဖန်များလတ်သော် အခွဲဓာတ်မျိုး၊ အကာဓာတ်မျိုး အဆင့်ဆင့်တို့သည် တစ်ဖြည်းဖြည်း ကုန်ခန်းကြကုန်



လတ္တံ့! အနှစ်ဓတ်မျိုးတို့သည်သာ ကျွန်ရှိကြကုန်လတ္တံ့။ အနှစ်ဓတ်မျိုးတို့မှာလည်း ညံဖျင်းရာ ညံဖျင်းရာတို့က ကုန်ခန်းဖော် များလတ်သော် အသားမှုအနှစ်၊ အနှစ်မှုအဆီမျိုးတို့သာ ကျွန်ရှိကြကုန်လတ္တံ့၊ ထိုအခြား မဟာပထဝီစသည်တို့သည် ဆီဉီးခဲ့၊ ထောပတ် ခဲ့၊ ယမ်းဆီးခဲ့၊ ကန့်ခဲ့၊ ကုန့်ဆီးတို့ကဲ သို့ မီးထည့်လျှင် တောက်တည့်ရန် မြေဆီး၊ မြေနှစ်၊ ကျောက်ဆီး၊ ကျောက်နှစ်တို့သာ ကျွန်ရှိကြကုန်လတ္တံ့။

[ထို့ကြောင့် ဆီ ထောပတ်တို့ကို လောင်သော မီးနှင့် ဥပမာပြတ်မှု၏။]

ဤကဲ့သို့၏ နှစ်ကာလ အလွန်ကြာညာင်းသဖြင့် အိုမင်း၊ ရင့်ဆွေးရခြင်း စသည်အတိုင်း ကုန်ခန်းရခြင်းအမှုသည် ဘယ်သူတစ်စီး တစ်ယောက်မှု ဖန်ဆုံးရသော အမှုမျိုး မဟုတ်၊ အိုမင်း ရင့်ဆွေးအောင် ပြုလုပ်သူမရှိလျှင် မအိုနိုင်၊ မရင့်နိုင်ဟူ၍ပင် မရှိ ဓမ္မနိယာမ အားဖြင့် တစ်လောကလုံး သိမြင်ထင်လျား၍ နေကြသော ဓမ္မတာအမှုကြီး ပေတည်း။

ကမ္မာပျက်ပုံ

ဤကဲ့သို့ မဟာပထဝီ၊ စကြဝဋ္ဌတောင်၊ သတ္တရဘန်တောင်၊ မြင့်မို့ရတောင်တို့ အိုမင်း ရင့်ဆွေးခြင်းသို့ ရောက်ကြကုန်သောအခါ ကမ္မာပျက်မီးကြီး ဖြစ်ပေါ်လို့လတ်သော် ကမ္မာပေါ်မှာ မိုးကြီး ကြီးစွာ တစ်ကြီးမြေရာ၏၊ ကမ္မာပျက်မီးကြီးခေါ်၏၊ ထိုမှုနောက်၌ မိုးမရာပြီ၊ အနှစ်တစ်သိန်းခန့်ရှိလတ်သော် ကောင်းကင်၌ နေပါမာန်အများ ပွားစီး၍ လာ၏၊ နေပါမာန် ခုနစ်ခုတိုင်အောင် အစဉ်အားဖြင့် တိုးပွားလေ၏၊ စကြဝဏ္ဍာ ကုဋ္ဌတစ်သိန်းမှာ နေပါမာန်ပေါင်း ကုဋ္ဌခုနစ်သိန်း ဖြစ်လာ



၏၊ ဤထို့ဖြစ်လာရှုခြင်းတောင်းဆုံး ဤမျှလောက် ကြီးကျယ်၍ ဤမျှလောက် ကြာညာင်းစွာ တည်ရှိသော ဓာတ်အသိက်အအံ့ကြီး၌ ဓာတ်တို့၏ အကြီး အကျယ် အဆန်းတကြယ် ဖောက်ပြန်ဖွယ် အခွင့်ကြီးတို့သည် အသိက် အအံ့ ကြီးကျယ်ကြာညာင်းမှုနှင့်ပင် ပြီးစီးနိုင်ကုန်၏၊ နေပါ်မာန်ပေါင်း များစွာ ကမ္ဘာပျက်မီးကြီး ဖြစ်ပေါ်လိုလျင် ဖြစ်ပေါ်နိုင်၏။ ကမ္ဘာပျက် ရေကြီး ဖြစ်ပေါ်လိုလျင် ဖြစ်ပေါ်နိုင်၏၊ ကမ္ဘာပျက်လေကြီး ဖြစ်ပေါ် လိုလျင် ဖြစ်ပေါ်နိုင်၏။

ဖန်ဆင်းသူကို ရှာကြံဖွယ်မရှိ၊ ညက်မနိုင်ရှိခဲ့လျင် ဖန် ဆင်းသူကို တွေးယူတတ်ကြ၏။

အနောက်နိုင်ငံများမှာ ရခါရံခါ မီးတောင်ပေါက်မှု၊ မီးကြီးစွာ ရွှေ၍ မြို့ရွာအများ ပျက်ပြားမှု၊ ပင်လယ်ရေ လွှမ်း၍ မြို့ရွာအများ ပျက် ပြားမှု၊ လေကြီး ကြီးစွာလာ၍ မြို့ရွာအများ ပျက်ပြားမှုတို့ကဲ သိတ်၍။

ဤ နေပါ်မာန် ခုနစ်စင်းထွက်၍ ကမ္ဘာပျက်မီးလောင်ပုံကို အင့်တို့ရုပ်ပါ့၍တော်မှာ ဝါတို့မြတ်စွာဘွဲ့ရား ဟောကြားတော် မူသော ပါ့၍တော်ကြီးရှိလေပြီ။ အင့်တို့ရုပ်ပါ့၍တော် ဒုတိယအုပ် သတ္တကနိပါတ် နံပါတ်(၄၃၅) မှာကြည့်လေ။

စကြေဝှာ ကုဋ္ဌတစ်သိန်း ကမ္ဘာမီးလောင်ခြင်း

ကမ္ဘာပျက်မီးကြီး လောင်ရှု၍ စကြေဝှာပေါင်း ကုဋ္ဌတစ်သိန်း ပါဝင်၏။ အောက်၌ ကမ္ဘာကိုခံသော ရေနယ်ကို ချုန်လှပ်၍ ယူအော နှစ်သိန်းလေးသောင်းအထူးရှိသော ပံ့သူသေလာ မဟာာပထဝီမြေကြီး၊ စကြေဝှာ တောင်ကြီး၊ သတ္တရဘန်တောင်ရုံ ခုနစ်ထပ်တို့နှင့်တကွ မြင့်စို့ရုပ်တောင်ကြီးပေါင်း ကုဋ္ဌတစ်သိန်း ကုန်လေ၏၊ ဤလူပြည်မှ



ယူဖော်ပေါင်း လေးသိန်းကျော် မြင့်ကွာသော ပထမစုံနှင့် ပြဟ္မာ့ဘုံကြီး တိုင်အောင် ကမ္မာမီး သိမ်းယူလေ၏၊ ထိုနယ်ခေတ်အတွင်းမှာ မီးစာဟူ၍ အကုန်မရှိမှ အကုန်မရှိမှ မီးခဲ့၊ မီးတောက် အကုန်ကွယ်ဖြမ်းလေ၏။

ကမ္မာပျက်မီးကြီး၏ အခိုက်အတန်း ၃-မျိုး

မီး၏ အခိုက်အတန်းသည် အနှုန်၊ အရင့်၊ အလျှောက်၍ သုံးမျိုးရှိ၏။ ဥတုအခိုက်အတန်း၊ မီးခဲ့အခိုက်အတန်း၊ မီးတောက်မီးလျှောက်၍ အခိုက်အတန်းဟူ၍ သုံးမျိုးရှိ၏ ဟုဆိုလိုသည်။

ထိုသုံးမျိုးတို့တွင်-

- (၁) မီးစာဝတ္ထု၌ ရိုးရိုးရဲ့ မစွဲမီ တည်ရှိသော ဥတုခေါ်သော မီးမျိုးစွဲစွဲသည် အနှုန်မည်၏။
- (၂) မီးစာဝတ္ထု၌ ရိုးရိုးရဲ့ စွဲသော မီးခဲသည် အရင့်မည်၏။
- (၃) တောက်ရှုသော မီးတောက်သည် အလျှောက်မည်၏။

မီးစာဟူ၍ မူနှုန်းညင်းစွဲမှု အကြွင်းအကျိန် မရှိသောအခါ မီးခဲ မီးလျှောက်သည် အကြွင်းအကျိန်မရှိ ကွယ်ဖြမ်းကုန်၏၊ ဥတုခေါ်သော ဓာတ်နှင့်တို့သည်သာလျှင် မီးလောင်ရာ နယ်တစ်ခွင်း၌ ကောင်းကင်နှင့် အပြည့် ကျွန်းရှိလေ၏၊ ကျွောက်တောင်ကြီး ဥပမာမှု ကြာလေ၏။

သံဝဋ္ဌကပ် ပြီး၏။



သံဝဋ္ဌာယီက်

ကမ္မာပျက်မီး လောင်ပြီးစ ကာလ

မီးလောင်ရာ နယ်တစ်ခွင်မှာ ကောင်းကင်နှင့်အပြည့် ကျွန်ရှိကြ ကုန်သော ဥတုမျိုးစွဲတို့သည် အထူးထူး အပြားပြား များကုန်၏၊ အောက် သိလာ ပထဝိကို လောင်သောမီးတို့မှ ကျွန်ရှိကြကုန်သော ဥတုတို့သည် နောင် ထိုနေရာမှာ သိလာပထဝိ ဖြစ်ပေါ်နိုင်ရန် သိလာပထဝိမျိုးအနေ နှင့် ကျွန်ရှိကြကုန်၏၊ ထိုအတူ စကြဝေးတောင်ကို လောင်သောမီး၊ သတ္တရဘန်တောင်တို့ကို လောင်သောမီး၊ မြင့်မြှင့်တောင်ကို လောင်သော မီးတို့မှ ကျွန်ရှိကြကုန်သော ဥတုတို့သည်လည်း နောင်ထိုထိုနေရာတို့မှာ စကြဝေးတောင် စသည်ဖြစ်ပေါ်နိုင်ကြရန် ကျောက်ပထဝိမျိုးအနေနှင့် ကျွန်ရှိကုန်၏၊ ပံ့သုပထဝိတည်ရာ၌ ပံ့သုပထဝိမျိုး အနေနှင့်ကျွန်ရှိ ကုန်၏၊ နေ လ နက္ခတ်တာရာတို့ကို လောင်သောမီး၊ ထိုထိုနေရာတို့ ပြဟ္မာ့ဘုံတို့ကို လောင်သောမီးတို့မှ ကျွန်ရှိကြကုန်သော ဥတုတို့သည် လည်း ထိုအတူပင်တည်း။

ဥတုအဖြစ်မှ မိုးအဖြစ်သို့

မီးလောင်ရာ နယ်တစ်ခွင်မှာ ကောင်းကင်နှင့်အပြည့် ကျွန်ရှိကြ ကုန်သော ဥတုတို့သည် တစ်ဖြည်းဖြည်း ပွဲးစီးကြကုန်၍ ကာလကြာ မြင့်လတ်သော မိုးတိမ်၊ မိုးဓာတ်၊ မိုးဥတု၊ မိုးရာသီအဖြစ်သို့ ရောက်၍ တည်ကြကုန်၏၊ ကျောက်တောင်ကြီးဥပမာ တစ်ခုစာကြာမြင့်လေ၏။

သံဝဏ္ဍာယီက် ပြီး၏။



စိဝင်ကပ်

ကမ္မာပြုမိုးကြီးရွာခြင်း

ကမ္မာတည်ထောင်ခြင်းဟူသော **စိဝင်ကပ်** ပေါ်လိုလတ်သော မိုးတိမ်၊ မိုးဓာတ်၊ မိုးချာ၊ မိုးရာသီအနေနှင့် တည်ရှိကြကုန်သော ထိုဥပုံတို့မှ ရွေးပြီးစွာ မိုးသေး၊ မိုးဖွဲ့တို့သည် ရွာကုန်၏။ ထိုအခါ်၌ လေတို့သည် သံဝင့်ငြာယီကပ် ထက်ဝက်ခန့်ကာလမှ နောက်၌ ပူရှိန်၊ ပူဇွှေး။ အလျင်းမတွေ့ကြရကုန်သဖြင့် အလွန်ထက် အလွန်အေးမြှင့်ကြကုန်၏။ ထိုလေတို့နှင့် တွေ့ထိကြကုန်သော မိုးရေ၊ မိုးဓာတ်တို့သည် များသောအားဖြင့် မိုးသီး၊ မိုးခဲတွေ့ ဖြစ်ကြလေကုန်၏။ တရွှေ့တရွှေ့ တိုးပွဲးကြကုန်သဖြင့် ကာလကြာမြင့်လတ်သော ယဉ်အနာတစ်ရာရှိ တစ်ထောင်ရှိ ကြီးမားစွာ ရွာကုန်၏။ ပထမရှာန် ပြဟာသုတိုင်အောင် ရေခဲ မိုးခဲတို့သည် ပြည့်လေကုန်၏။ စကြဝြော ကုလောက်တစ်သိန်းသည် ရေခဲ၊ မိုးခဲ တစ်ပြင်တည်း တည်ရှိလေ၏။ ထိုရေခဲတို့နှင့် ထိစပ်ကြကုန်ရာ အောက်အောက်ရေတို့သည်လည်း ခဲ့၍ ခဲ့၍ လိုက်ကြကုန်၏။ ထိုရေတို့၏ နေရာမှုအပသို့ ထွက်ကြကုန်သော လေတို့သည် ထိုရေတို့ကို ဝန်းဝိုင်းလှက် တည်ကုန်၏။

ကမ္မာပြုးအစ အချိန်ကာလ

မိုးရွာမှုပြတ်စဲလတ်သော ထိုရေခဲ မိုးခဲတို့သည် တဖြည်းဖြည်း လျောကျလေကုန်၏။ အောက်၌ ကမ္မာကိုခံသောရေ လေတို့သည် မိုးရေ မိုးခဲ အားကြီးလှသောအခါ မဆောင်ကြည်းနိုင်ရှိကြကုန်ရာ ပိုမိုသမျှသော မိုးရေ၊ မိုးခဲတို့သည် အောက်ကောင်းကင်သို့ လျောကျလေကုန်၏။ မဟာပထဝီတည်ရာသို့ ကျရောက်သောအခါ ကမ္မာကိုခံသော လေတို့



သည် ဆောင်ကြုံးနိုင်ကြကုန်သောအခါ မိမိတို့အဟုန်ဖြင့် ပိတ်ဆို ကုန်လျက် ရွက်ဆောင်မြဲ ရွက်ဆောင်ကြလေကုန်၏။

မြဟ္မာဘုံနှင့် နတ်ဘုံများ စတင်ဖြစ်ပေါ်လာခြင်း

ထိုရေခဲပြင်ကြီးသည် အစဉ်အတိုင်း လျောကျလေရာ ထိုထိုဌာန ၍ ရှိကြကုန်သော ဥတု အထူးတို့၏အစွမ်းဖြင့် မြဟ္မာဘုံနှင့်ဖြစ်၍ မြဟ္မာဘုံနှင့်ဖြစ်၍ လာကုန်၏၊ နတ်ဘုံနေရာ၌ နတ်ဘုံဖြစ်၍ လာကုန်၏၊ မြင့်မိုရ်တောင်နေရာ၌ မြင့်မိုရ်တောင်ဖြစ်၍ လာကုန်၏။ စကြေဝြာ တောင်နေရာ၌ စကြေဝြာတောင်ဖြစ်၍ လာကုန်၏၊ သတ္တရဘာန် တောင်တို့၏နေရာ၌ သတ္တရဘာန်တောင်တို့သည်ဖြစ်လာကုန်၏၊ ပံသူ ပထဝီနေရာ၌ ပံသူပထဝီဖြစ်၍ လာ၏။ သီလာပထဝီနေရာ၌ သီလာ ပထဝီဖြစ်၍ လာ၏၊ သီတာ၊ သမှုဒ္ဓရာတို့နေရာ၌ သီတာ၊ သမှုဒ္ဓရာတို့ သည် ဖြစ်၍ လာကုန်၏။

နေ၊ လ၊ နက္ခတ်၊ တာရာတို့သည်မှုကား နှင်းမြှု နှင်းခိုးတို့ ဖုံးအုပ် လျက် ရှိနေကြကုန်၏၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ ဘုံပိမာန်ဖြစ်၍ နေကြကုန်သော ရွှေ၊ ငွေ၊ ရတနာတို့သည် အလွန်ပေါ်ကြကုန်၏၊ မမှုအထက် ကောင်းကင်တစ်ခွင်လုံးတို့၌ မလှပ်မရှုးတည်နေသော လေသော၊ လေထူကြီးသည် ခံလေ၏၊ အတွင်း၌ ငြုက်တို့သည် ထိုလေသေတို့ကို လှုံဆောင်၍ ကောင်းကင်၌ ပုံကြရကုန်၏။

ကမ္မာဦးသူတို့ ပေါ်လာခြင်း

မြင့်မိုရ်တောင်၊ သတ္တရဘာန်တောင်တို့မှ အပသို့ထွက်သော လေရှင်တို့နှင့် အပ၌ စကြေဝြာ တောင်ပိုင်းကြီးမှ အတွင်းသို့ထွက်သော



လေရှင်တို့သည် တိုက်ဆိုင်ကြကုန်ရာ မြင့်မိုင်တောင်ကို မဏ္ဍားပိုင်ပြချု စကြဝဲ့တောင်ပိုင်းကြီးအလိုက် ပတ်ဝိုက်တံ့လွင်း အဟုန်ပြင်းစွာ လကျာရစ် လူည့်လည်၍ နေသော လေပွောကြီး၊ လေပွေဝန်းကြီး၊ လေပွေ စက်ပိုင်းကြီးသည်ရှိ၏၊ ထိုလေပွေဝန်းကြီးသည် နေ၊ လ၊ နက္ခတ်၊ တာရာတို့ကို အမြတ်န်းဆောင် လွှင့်နှင့်လေ၏၊ ဘုံးမာန် အပေါ့အသေး သို့ လိုက်၍ အမြန်အဆေး၊ အပြေးအသွား ခြားနားလျက်ရှိကြကုန်၏၊ အထက်ပြဟ္မာပြည့်မှ စုတော် ဥပပတ်သန္တဖြင့် မြေမပေါ်မိခင် ရေ အပြင် ကြီး၏ အထက်မှာ ကျရောက်ပေါ်ပေါက်လာကြကုန် သော ပြဟ္မာလားတူ ကပ်ညီးသူတို့လည်း မိမိတို့ကိုယ်ရောင်ကိုယ်ဝါတို့ဖြင့် ကောင်းကင်အပြင်မှာ သွားလာ ရပ်ထိုင်၍ နေကြကုန်ရာ ကာလကြာက မြေအစတွင် ရေအပြင်မှာ ဖြစ်ပေါ်လာသော မြေလွှာမြေဆီများကို စားသုံးကြကုန်၍ ကိုယ်ရောင်ကိုယ်ဝါ ကွယ်ပျောက် မောင်ကြီးရောက်ခါမှ နေနှင့်လ ကို တ၊ သကြကုန်ရာ နေ၊ လ၊ နက္ခတ်၊ တာရာတို့သည် ထိုအခါမှ ထင်လင်းစွာ ပေါ်လာကြလေကုန်သတည်း။

[ဤပိုဝင်္ဂာပ် စကားရပ်၌ အလွန်ထက်အလွန် အေးမြှုပ်နည်းလုပ်နည်းလာ လေတို့၏ တွေ့ထိမှုကြောင့် ကမ္မားမိုး၊ ကမ္မားရေတို့ အဲ အပြင်တွေ့ဖြစ်ကြကုန်သည် ဟူရှု၍ -

- ကမ္မာပေါ်မှာ အချို့သော မြို့ရွာတို့၌ မိုးသီးမိုး ကြီးစွာရွာ၍ လူသူ၊ ကွဲ့၊ နွားများပင် ပျက်စီးကြောင်း အိမ်ရာ တိုက်တာ များ ပြုပျက်ကြောင်း
- ဆောင်းရာသီအခါတွင် ဟိမဝန္တာတောက်များမှာ ကောင်းကင်မှုကျလာသော ဆီးနှင့်တို့သည် မြေသို့ ရောက်၍ အလွန်အေးမြှုသောလေတို့နှင့်တွေ့ကြရာ ဆီးနှင့်ခဲတွေ့



တောင်ရှိ၊ ကမ်းရှိဖြစ်ကြကြောင်း၊

- အမွှဲဒါပါ၏ မြောက်အရပ် မျက်နှာတို့၌ ဆောင်းရာသီအခါ အေးမြှုလွှာသောလေတို့၏ တွေ့ထိမှုကြောင့် သမုဒ္ဒရာ ပယ်လယ် ရေနယ်တစ်ခွင့် ခဲ့ပျစ်၍ နေသောကြောင့် လျှော့, မီးသဘောများ မသွား မလာနိုင်ရှိနေကြကြောင်း၊
- မြောက်အရပ်ဒေသ ရှုရှားနိုင်ငံရှိ မြစ်ကြီး မြစ်ငယ်တို့မှာ လည်း ထိုအတူ ဆောင်းရာသီ၌ မြစ်ရေ, ခြောင်းရေ ခဲ့ပျစ်၍ နေသောကြောင့် လျှော့, မီးသဘောများ မသွားနိုင်, မလာနိုင် ရှိနေကြောင်း၊
- ဆောင်းရာသီအခါ၌ ငါတို့နိုင်ငံတွင် မိုးကုတ်, မိုးမိတ် စသော ရှုမြေးပြည် နယ်ပယ်များမှာလည်း ဆီးနှင်းခဲ့မှ ထင်လျား ရှိနေကြောင်းများကို မြော်ထောက်ကြလေ၊ ရေခဲပြု လုပ်သော ပညာရှိကြီးများနှင့်လည်း ညိုနှင်းကြလေ။]

ယခုပြဆိုခဲ့သော ဆီးနှင်းခဲ့, ရေခဲတို့မှာမူကား နေပူ လေပူတို့၌၌ တွေ့ထိမှု ရှိနေသောကြောင့် မကြာမီ အရခြေမြဖြစ်၍ သွားကုန်၏၊ ကမ္ဘာ့ရေပြင်, ကမ္ဘာ့ရေခဲတို့မှာမူကား သံဝဋ္ဌားထိုး နောက်ပိုင်းမှုစု၍ ဝိုင်ဋ္ဌားပတ်လုံး နေပူ, လေပူဟူ၍ မတွေ့မထိုကြသဖြင့် အရည်ဖြစ်ရန် အရေးနှင့် အဝေးကြီးဝေးကြလျက် ခက်မာသည်ထက် ခက်မာဖက်သို့သော ရောက်ကြလေကုန်၏။

ဝိုင်ဏ်ပြီး၏။



ဂိဝင့်ရှာယိကပ်

မြေကြီး တစ်ယူဇာ မြင့်တက်ခြင်း

ဤသိမ်းမြို့၏၊ ၁၅၂၀၂၁၁၁၈၉။ တည်ထောင်၍ ပြည့်စုံက
သောအခါမှစ၍ တစ်ဖန် ဤကမ္ဘာကြီး ပျက်စီးပြန်ရန် ကမ္ဘာပျက်စီးကြီး
ရွာသည်တိုင်အောင် ဉာဏ်လောကကြီးသည် ကျောက်တောင်ကြီး
ဥပမာ တစ်ခုစာများ အခွန်ရှည်ကြောစွာ တည်လေ၏။

အနမတရွာသံယုတ် ဝေပူလ္လသုတ်ပါဋ္ဌာတော်၍-

“**ဤကမ္ဘာတွင် ပွင့်ကြကုန်သော ဘုရားဝါးဆူတို့တွင်
တစ်ဆူနှင့်တစ်ဆူ အကြားမှာ ဤ မဟာပထဝီမြေကြီးသည်
တစ်ယူဇာခန်း၊ တစ်ယူဇာခန်း တိုးတက်၏။ ဝေပူလ္လ
တောင်သည် တစ်ယူဇာခန်း၊ တစ်ယူဇာခန်း မြေထဲသို့
မြုပ်လေ၏။**

ဟူ၍ ဟောတော်မူသောကြောင့် ပံသုပထဝီမြေကြီးသည် အန္တရ^၁
ကပ်တစ်ကပ်၊ တစ်ကပ်အတွင်းမှာ တစ်ယူဇာ၊ တစ်ယူဇာ တက်မြဲဟု
သိအပ်၏။

အန္တရကပ် ၆၄-ကပ်

အန္တရကပ်ဆိုသည်ကား ကမ္ဘာဦးအခါ၌ လူတို့၏ အသက်တမ်း
သည် အသချိတမ်းဖြစ်၏၊ လူတို့သည်နှစ်ပေါင်း အသချို့ အသက်
ရှည်ကြကုန်၏၊ အသချိတမ်းမှ တရွေ့တရွေ့ ဆုတ်ယုတ်လေရာ ဆယ်
နှစ်တမ်းသို့ ဆိုက်၏၊ ဆယ်နှစ်တမ်းမှ တရွေ့တရွေ့ တက်ပြန်ရာ အသချို့
တမ်းသို့ ရောက်ပြန်၏၊ ဤသို့ အသချိတမ်းမှ ဆုတ်၍ တစ်ဖန် အသချို့
တမ်းသို့ ရောက်ပြန်သော ကာလသည် အန္တရကပ် တစ်ကပ်မည်၏။



ဘုရားဝါးဘူး နှင့် သုညကမ္မာ ၅၉-ကပ်

ယခုတည်ရှိသော ဤဝိဝင်ဋ္ဌာယီကပ်သည် အန္တရကပ်ပေါင်း ၆၄-ပြန် တည်နေ၏။

- ကမ္မားပထမ အန္တရကပ်၌ ကကုသန်ဘုရား ပွင့်တော်မှု၏။
- ဒုတိယ အန္တရကပ်၌ ကောကာဂုံဘုရား ပွင့်တော်မှု၏။
- တတိယ အန္တရကပ်၌ ကသာပဘုရား ပွင့်တော်မှု၏။
- စတုတ္ထ အန္တရကပ်၌ ဝါတို့သခင် အရှင်ဂါတမဘုရား ပွင့်တော်မှု၏။
- နောက် ပဋ္ဌမအန္တရကပ်၌ မေတ္တာယျဘုရား ပွင့်တော် မူလတ္ထား။
- နောက်၌ အန္တရကပ်ပေါင်း ၅၉-ကျွန်ရှိ၏။ ဘုရားပွင့်မှု မရှိလေပြီ။

ဝိဝင်ဏာယီကပ် ပြီး၏။

ကမ္မာကပ်ကြီး ၄-ပါး ပြီး၏။

လောက ၃-ပါး နှင့် နိယာမ ၅-ပါး

ဉာဏာသလောက နှင့် ဓမ္မနိယာမ

ဝိဝင်ဏာယီ၌ ဤမှုလောက် ကြီးကျယ်စွာ တည်ရှိမှုသည် နောက် ကမ္မာပျက်မီး ကြီးကျယ်စွာ ပေါ်လာဖြူဖြစ်၏။ ကမ္မာပျက်မီး ပေါ်လာရန် ဖန်ဆင်းသူကို ရွှေ့ကြံ့ဖွယ်မရှိ ကမ္မာပျက်မီး ကြီးကျယ်စွာ လောင်မှုသည် နောက်ကမ္မာသစ် တည်ထောင်ရန် ဥတုအသိုက်အအုံ ကြီးကျယ်စွာ ပေါ်



လာဖိုဖြစ်၏၊ ဥတုအသိက်အအုံ ဖန်ဆင်းသူကို ရှာကြံ့ဖွယ်မရှိ။

ဥတုအသိက်အအုံ ကြီးကျယ်မှုသည် ကမ္ဘာပြုမိုးကြီးကြီးကျယ်စွာ ပေါ်လာဖို ဖြစ်၏၊ ကမ္ဘာပြုမိုး ဖန်ဆင်းသူကို ရှာကြံ့ဖွယ်မရှိ။

ကမ္ဘာပြုမိုး ကြီးကျယ်စွာ ရှာမှုသည် မဟာပထဝီ မြင့်မို့ရှိတောင် အစရှိသော ဉာဏ်သလောကကြီး ဖြစ်ပေါ်ဖိုဖြစ်၏၊ ဉာဏ်ကာသလောကကြီးကို ဖန်ဆင်းသူအခြား ရှာကြံ့ဖွယ်မရှိ။

ဉာဏ်ကာသလောကကြီး ကြီးကျယ်စွာ တည်မှုသည် ကမ္ဘာမီးကြီး ကြီးကျယ်စွာလောင်ဖိုဖြစ်၏။

ဉာဏ်သို့လှင် ဖန်ဆင်းသူကို ရှာကြံ့ဖွယ်ကိစ္စ မရှိယည့်အပြင် ထာဝရဘူရားပေါင်း တစ်သောင်းအား၊ တစ်သိန်းအားနှင့်ပင် တားဆီး နိုင်ခွင့် မရအောင် ကြီးကျယ်လှသော “ဓမ္မ နိယာမ” ၏ အစွမ်းအားဖြင့် ရွှေးချွဲလည်း အစမရှိ၊ နောက်၍လည်း အဆုံးမရှိ၊ အနမတရှုသံသရာ ကမ္ဘာအဆက်ဆက်ကြီး ဖြစ်လေသတည်။။

ဉာဏ်သလောက နှင့် ဓမ္မနိယာမ ပြီး၏။

သဒ္ဓါရလောက နှင့် ပီဇီနိယာမ, ဥတုနိယာမ

- | | |
|------------------------------|----------------------------------|
| (၁) မူလပီး=အမြစ်မျိုးစွေး။ | (၂) ခန္ဓိပီး= ပင်ကိုယ်မျိုးစွေး။ |
| (၃) ဖလုပီး= အဆစ် မျိုးစွေး။ | (၄) အဂ္ဂီး= အညွှန်မျိုးစွေး။ |
| (၅) ပီဇီပီး= အစွေးမျိုးစွေး။ | |

ဟူ၍လာသော မျိုးစွေးပါးတို့မှ ပေါက်ရောက်ကြကုန်သော သစ်ပင်, ပါးပင်, အူန်းပင်, ထန်းပင်, ချံပင်, နှယ်ပင်, မြှက်ပင်, ကောက်ပင်,



ပပင် အစရှိကုန်သော သခ္ပါရလောကတို့၏ မြို့နိယာမ ဥတုနိယာမ J-ပါးတို့ကြောင့် ဖြစ်ပွားပုံကို ပြဆိုပေါ်။

‘မြို့’ ဆိုသည်ကား လောကဝါဘာရအားဖြင့် ပြဆိုခဲ့ပြီးသော အမြစ်၊ ပင်ကိုယ်၊ အဆစ်၊ အညွှန်၊ အစွေတို့ကို ဆိုသည်။

ဓာတ်တို့ကိုယာ ပြဆိုသော အဘိဓမ္မာ ဒေသနာနည်းအားဖြင့် မူကား အမြစ်မျိုးစွေတစ်ခုမှာ ဓာတ်ရှုစ်ပါးရှိ၏။

၁။ မြောတ် တစ်ပါး ၂။ ရောတ် တစ်ပါး

၃။ မီးဓာတ် တစ်ပါး ၄။ လောတ် တစ်ပါး

၅။ အဆင်းဓာတ်တစ်ပါး ၆။ အန့်ဓာတ် တစ်ပါး

၇။ ရသဓာတ် တစ်ပါး ၈။ သွေးဓာတ် တစ်ပါး။

ထို ရှုစ်ပါးတို့တွင် မီးဓာတ်တစ်ပါးသည်သာလျှင် အပပင်၊ အညွှန်က်တို့ကို ပေါက်ရောက်စေတတ်သည်ဖြစ်၍ မျိုးစွေအုမ္မနဖြစ်၏။ ကြွင်းကျုန်သော ဓာတ်ခုနစ်ပါးတို့သည် အပပင်၊ အညွှန်က်တို့ကို ပေါက်ရောက်စေတတ်သောသတို့ မရှိကြကုန်သောကြောင့် မျိုးစွေဓာတ် မဟုတ်ကြကုန်၊ မျိုးစွေဓာတ်၏ အဆောက်အအုံ၊ အခြံအရံမျှ ဖြစ်ကြကုန်၏။

ပင်ကိုယ်မျိုးစွေ၊ အဆစ်မျိုးစွေ၊ အညွှန်မျိုးစွေ အစွေမျိုးစွေ တို့၏လည်း ထိုအတူ-

- “သရက်ပပင်သည် ဘယ်မှ ဖြစ်သနည်း” မေး။
- ဓမ္မအပြားတို့ကို မသိကြကုန်သော လူအများတို့ အလိုအားဖြင့် ‘သရက်ပပင်သည် သရက်စွေမှ ဖြစ်သည်’ ဟူ၍ ဖော်။



- အဘိဓမ္မာဓတ်ပညာကို တတ်ကြကုန်သော သူတို့၏
အလိုအားဖြင့် ‘သရက်ပင်သည် သရက်စွဲ၍ တည်ရှိ
သော ဥတုခေါ်သော တေဇော်းဓာတ်မှ ဖြစ်သည်’
ဟု ဖြေ။

လောကိုသား လူအများတို့သည် အဘိဓမ္မာဓတ်ပညာ အမျိုး
တို့ကို မတတ်ကြကုန်၊ ဓမ္မအပြား၊ ဓာတ်အပြားတို့ကို မသိကြကုန်၊ မိမိတို့
မျက်စိမှာ ထင်မြင်တိုင်းကိုသာ ပြောဆိုမှတ်သားကြကုန်၏ “အက်
အော ဘီ-အော” စသော အနောက်နိုင်ငံဖြစ် ဓာတ်ခွဲကျမ်းများ ငါတို့ပုံ
ဘာသာ “အဘိဓမ္မ” ဓာတ်ခွဲကျမ်းစာများကို တတ်ကျမ်းလိမ္မာ သူတို့မှသာ
တစ်ခုသော သရက်စွဲအတွင်းမှာ ဓာတ်ပေါင်းမည်မျှ ဓမ္မပေါင်းမည်မျှ
ရှိသည်ဟု သိနိုင်ကြကုန်၏။

သရက်စွဲကို ဓာတ်ခွဲ ကြည့်ခြင်း

သရက်စွဲ၍ ဓာတ်ခွဲပုံကား -

- အဖတ်သဘောသည် မြေဓာတ်မျိုး ဖြစ်၏။
- အရည်သဘောသည် ရေဓာတ်မျိုးဖြစ်၏။
- ပူမှု၊ နှေးမှု၊ အေးမှု သဘောသည် မီးဓာတ်မျိုးဖြစ်၏။
- ပွဲယွှေ့ သဘောသည် လေဓာတ်မျိုး ဖြစ်၏။
- အဆင်းသည် **ဝဏ္ဏ** ဓာတ်မည်၏။
- အနဲ့သည် **ဝန္တ** ဓာတ်မည်၏။
- အရသာသည် **ရသ** ဓာတ်မည်၏။
- အဆီ၊ အစေးသည် **ဉာဏ်** ဓာတ်မည်၏။



ဓာတ်ရှစ်ပါးကို ဉာဏ်ဖြင့် အသီးအသီး ထုတ်ယူခဲ့သော် သရက်စွဲဟူ၍ပင် မရှိပြီ၊ ထိုအတူ သရက်ပင်တို့ကိုလည်း ဓာတ်ရှစ်ပါး ခွဲနည်းနှင့် ဖျက်ဆီး၍ ရှုလိုက်လျှင် သရက်ပင်ဟူ၍ မရှိကြကုန်ပြီ။ ဓာတ်တုံး ဓာတ်ခဲတို့သာဖြစ်၍ကုန်၏။

[ခပ်သိမ်းသောမျိုးစွဲ၊ ခပ်သိမ်းသော သစ်ပင်တို့မှာလည်း ဤနည်းတူ သိလေ။]

ကမ္မာ့အစဆုံး သရက်ပင်၏ မျိုးစွဲပြသာနာ

ဓာတ်ပညာ၊ ဓာတ်မျက်စိ မရှိကြကုန်သောသူတို့၏ အလိုအားဖြင့် “သရက်ပင်သည် သရက်စွဲမှု ဖြစ်သည်” ဟူ၍ ဖြေဆိုခဲ့သော ယခုရှိကြသော နောက်ဖြစ်သရက်ပင်တို့မှ သရက်စွဲကဖြစ်သည် ဆိုနိုင်၏။ ကမ္မာ့ဦး၌ အစဆုံး သရက်ပင်ကို သရက်စွဲမှု ဖြစ်သည်မဆိုနိုင်၏ အဘယ့်ကြောင့်နည်း ထိုအခါ၌ သရက်စွဲ မရှိသေးသောကြောင့်တည်း။

ဤအရာ၌ ဓာတ်ပညာ ဓာတ်မျက်စိ မရှိကြကုန်သော သူတို့သည် “မပြောတတ်ပြီ” ဟူ၍သော်လည်းကောင်း၊ “ထာဝရဘူရား ဖန်ဆင်းသည်” ဟူ၍သော်လည်းကောင်း ဆိုကြကုန်ရာ၏။

သစ်ပင်တို့၏ မူလပါဇ ဟရိတဓာတ်မီး

ဓာတ်ပညာ၊ ဓာတ်မျက်စိ ရှိကြကုန်သောသူတို့သည်မူကား “ယခု ရှိနေသော သရက်ပင်များသည်လည်း စင်စစ်အားဖြင့် သရက်စွဲမှု ဖြစ်ကြသည်မဟုတ်၊ သရက်စွဲ၌ ဓာတ်ရှစ်ပါးရှုသည်တွင် ဥတုဟူသော ဓာတ်မီးမျိုးတစ်ပါးမှ ဖြစ်ကြသည်၊ ထိုဓာတ်မီးမျိုးသည်လည်း ကမ္မာ့ဦးအခါ၌ ကမ္မာ့၏မျိုးစွဲကြီးဖြစ်ကြကုန်သော ကမ္မာ့ဥတုတို့၏အထဲမှာ



သရက်ပင်ဖြစ်ပေါ်ရန် သရက်ဥတုမျိုး၊ ပိဋ္ဌပင်ဖြစ်ပေါ်ရန် ပိဋ္ဌဥတုမျိုး စသည်ဖြင့် ခပ်သိမ်းသော သစ်ပင်မျိုး ဖြစ်ပေါ်ကြရန် ဥတုမျိုး အသီး အသီးပါရှိသည်၊ အလွန်သိမ်မွေ့သော မီးဓာတ်မျိုးအထူးဖြစ်ကြသည်၊ စိမ်းရှင်သော သစ်ပင်တိုကို ပေါက်ရောက်စေတတ်သောကြောင့် ဟရိတ ဓာတ်မီးဟူ၍ ခေါ်ရ၏၊ ထိုဟရိတဓာတ်ခေါ်ရသော ဥတုဓာတ်မီး အထူးသည် သာလျှင် သစ်ပင်တို့၏ မီအောမှန် ဖြစ်သတည်။ ထိုကြောင့် ထိုအခါ၌ သရက်စွေ မရှိသော်လည်း သရက်ပင်ပေါက်နိုင်၏၊ ပိဋ္ဌစွေမရှိသော် လည်း ပိဋ္ဌပင်ပေါက်နိုင်၏၊ ထိုထို အစွေမရှိသော်လည်း ထိုထို အပင် ပေါက်နိုင်၏ဟု ဖြေကုန်ရာ၏။

ဟရိတဓာတ် တည်ရာငွာန အမျိုးမျိုး

ထိုဟရိတဓာတ် ခေါ်ရသော ဥတုအထူး၊ မီးဓာတ်အထူးတို့သည် ကမ္ဘာဦးအခါမှ နောက်၌ မြေသွေ၊ ရေသွေ ဆုတ်ယုတ်သည့်အခါ အချို့သော သစ်ပင်မျိုးတို့မှာ အမြစ်၌ အတည်ကျကြကုန်၏၊ အချို့သော သစ်ပင်မျိုးတို့မှာ ပင်ကိုယ်၌ အတည်ကျကြကုန်၏၊ အချို့သော သစ်ပင် မျိုးတို့မှာ အဆစ်၌ အတည်ကျကြကုန်၏၊ အချို့သော သစ်ပင်မျိုးတို့မှာ အညွှန်၌ အတည်ကျကြကုန်၏၊ သရက်ပင်မျိုး ပိဋ္ဌပင်မျိုးစသည်တို့မှာ အစွေ၌ အတည်ကျကြကုန်၏၊ ထိုကြောင့် ယခုအခါ၌ သရက်ပင် ပိဋ္ဌပင် တို့သည် အစွေမှသာဖြစ်နိုင်ကြကုန်၏။

ဥပမာကား -ရေးအခါတို့၌ ကန်၊ ကျောက်ခဲတို့ကို ခြစ်လျင် မီးတောက်လေရာ၏၊ ယခုအခါ၌မှုကား ထိုဓာတ်ကျောက်တို့မှ အဆိုကို ထုတ်၍ ပြုလုပ်သော မီးခြစ်ဆေးခဲတို့၌ ထိုမီးဓာတ်သည် စုမိ၊ လုံးမိ ပြန်သည်ဖြစ်၍ မီးခြစ်ဆေးခဲတို့ကို ခြစ်မှ မီးတောက်လေသကဲ့သို့တည်း။



သရက်စေ့၊ ပိန္ဒံစေ့ အစရှိကုန်သော ခပ်သိမ်းသော မျိုးစွဲတို့သည် မီးခြစ်ဆေးခဲနှင့် တူကြကုန်၏၊ သရက်ပင်၊ ပိန္ဒံပင် အစရှိကုန်သော ခပ်သိမ်းသော သစ်ပင်တို့သည် မီးခြစ်ဆေးခဲတို့မှ တောက်ထသော မီးတောက်တို့နှင့် တူကြကုန်၏။

မြေဓာတ်၊ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ်ဟူသော ဓာတ်ကြီးလေးပါးတို့တွင် မီးဓာတ်တစ်ပါးသည်သာလျှင် သစ်ပင်တည်း ဟူသော မီးတောက်တို့ကို ပေါက်ရောက်ပွားစီး စေနိုင်၏၊ ကြွင်းသောဓာတ်ကြီးသုံးပါးတို့သည် အထောက်အကူမှုသာ ဖြစ်ကြလေကုန်၏၊ မီးဓာတ်သည် လူတို့၌ အမိန့်နှင့်တူ၏၊ သစ်ပင် အပေါင်းတို့သည် လူတို့၌ သားသမီးတို့နှင့် တူကြကုန်၏။

ပီဇ္ဈာမ၏အရွမ်း

ထိုပီဇ္ဈာမှုပေါက်ရောက်ကြသော အခါ်ဗြိုလည်း-

- | | | |
|---------------|---------------|---------------|
| (၁) အညှောက်, | (၂) အပင်, | (၃) အကိုင်း, |
| (၄) အခက်, | (၅) အရွက်, | (၆) အညွှန်း, |
| (၇) အဖွံ့း, | (၈) အငံး, | (၉) အပွဲ့း, |
| (၁၀) အသီးး, | (၁၁) အစွဲ့း, | (၁၂) အဆံ့း, |
| (၁၃) အပွဲ့းး, | (၁၄) အခွံးး, | (၁၅) အခေါက်း, |
| (၁၆) အသားး, | (၁၇) အနှစ်းး, | (၁၈) အဆင်းး, |
| (၁၉) အနှံးးး, | (၂၀) အရသာ | |

အလုံးစုံတို့ကို “ပီဇ္ဈာမ” တရားသည် အပ်စိုးလျက်ရှိ၏၊
ပီဇ္ဈာမ အမျိုး၊ အရှိုးကို အကုန်လိုက်ကြရကုန်၏။



လိုက်ပုံကား ပိဋ္ဌဓရတစ်ခုကို စိုက်ပျိုးရာ၏ အညှောက်ငယ် ပေါ်ခဲ့သည်ရှိသော ရွှေရွှေသာ ပိဋ္ဌပင် အစဉ်အဆက်တို့၏ အညှောက် သဏ္ဌာန်မျိုးသည်သာ ပေါက်ရောက်ရ၏၊ အုန်းညှောက်၊ ထန်းညှောက် စသည် မပေါက်ရ၊ မဖောက်ပြန်ရ၊ အပင်၊ အကိုင်း၊ အခက်၊ အရွက်၊ အသီး စသည်တို့၏လည်း တို့နည်းတဲ့။

အချို့သော သစ်ပင်မျိုးတို့၏ ဤ “ပီဇီာမ” ပါရင်ချက်နှင့် တင့်တယ် ဆန်းကြယ်လျက်ရှိကြသော အပင်သဏ္ဌာန်၊ အကိုင်းသဏ္ဌာန်၊ အခက်သဏ္ဌာန်၊ အရွက်သဏ္ဌာန်၊ အပွင့်သဏ္ဌာန် အသီးသဏ္ဌာန်တို့ကို လူဖြစ်သူ ပန်းချိဆရာတို့ပင် တူအောင်မရေးနိုင် ရှိကြကုန်၏။။

ဤကား ပီဇီာမ၏ အစွမ်းတည်း။

ဥတုနီယာမ၏ အစွမ်း

ဥတုနီယာမ အစွမ်းမူကား တန်ခူး၊ ကဆုန်၊ နယုန်စသော တစ်ဆယ့်နှစ်ရာသီတို့တွင် ထိုထိုသမယတို့၌ သူအခါ၊ သူ သမယနှင့်သူ ပွင့်ကြ၊ သီးကြကုန်မြှေဖြစ်၏၊ သူအခါသမယတိုင် ရောက် လျှင် တောအရပ်ရပ်ကို လှည့်လည်၍ ကြွေးကြွော်သူ၊ လုံးဆော်သူမရှိပဲ ထိုအပင်မျိုးမှုန်လျှင် ထိုအခါသမယ၍ တောတိုင်း၊ တောင်တိုင်းကပင် ပွင့်ကြ၊ သီးကြကုန်၏။

ဤကား ဥတုနီယာမ၏ အစွမ်းတည်း။



ဥတုသုံးခု ဖြစ်ပေါ်မှ အကြောင်းရင်း

ထိုဥတုသည် နွေ့ဥတု, မိုးဥတု, ဆောင်းဥတုဟူ၍ သုံးပါးရှိ၏။ နွေ့ဓာတ်မီး, မိုးဓာတ်မီး, ဆောင်းဓာတ်မီးဟူ၍ သုံးပါးရှိ၏ ဆိုလို၏။

နွေ့ဥတု၌ ပူမှုသည် မိုးဥတုပေါ်လာရန် အကြောင်းပေတည်း၊ မိုးဥတုမှာ မိုးရွှေ့ဥတုသည် ဆောင်းဥတုပေါ်လာရန် အကြောင်းပေတည်း၊ ဆောင်းဥတု၌ သီတဓာတ်မီး ပွားစီး၏ သီတဓာတ်နဲ့ ကုန်ခန်းမှုသည် နွေ့ဥတုပေါ်လာရန် အကြောင်းပေတည်း၊ နွေ့ဥတုပူမှုသည် မိုးဥတုပေါ်လာရန် အကြောင်းပေတည်း။

ဤနည်းအတိုင်း တစ်စုံတစ်ယောက်သောသူ၏ စီမံဖန်ဆင်းမှု မရှိပဲ ဥတုလျှင်ဥတုချင်း အဆင့်ဆင့် ပြုပြင်ချက်နှင့် ကမ္ဘာပျက်သည် တိုင်အောင် ဥတုသုံးပါး နှစ်စဉ်, လစဉ် ဆက်လက်၍ သွားလေ၏။ သစ်ပင်, ချုံမြက်တို့သည်လည်း ဥတုသုံးပါးတို့ ပြုပြင်ချက်အတိုင်း အစဉ်လိုက်ကြကုန်၏။

ဤကား သခ္စာရလောက၌ ဥတုနီယာမ၏ အရာကို ပြဆိုချက်တည်း။

သခ္စာရလောကနှင့် မီဒီဇာ်ယာမ, ဥတုနီယာမ ပြီး၏။

**ညာကာသ, သခ္စာရလောက ၂-ပါး နှင့် ဓမ္မနီယာမ
ဓာတ်တုံးဓာတ်ခဲ**

ညာကာသလောက, သခ္စာရလောကနှစ်ပါးနှင့် ဆက်ဆံသော “ဓမ္မနီယာမ” စကားကိုပြဆိုလိုးအံ့။ ဓာတ်ပညာ, ဓာတ်မျက်စီအလင်း



မရှိကြကုန်သော မူာင်တွင်းသားတို့သည် တန်ခိုးအစွမ်းမည်သည် သိတတ်၊ ကြံတတ်သော ပုဂ္ဂိုလ် သတ္တဝါတို့မှာသာ ရှိ၏၊ မသိတတ်၊ မကြံတတ်သော တော့၊ တောင်၊ မြေ၊ ရေ စသည်တို့မှာမရှိဟု ထင် တတ်ကြကုန်၏။

အဘိဓမ္မအလိုအားဖြင့်မူကား ပုဂ္ဂိုလ်ဟူ၍မရှိ သတ္တဝါ ဟူ၍ မရှိ တော့ဟူ၍ မရှိ တောင်ဟူ၍ မရှိ အလုံးစုံသော ဉာဏ်သလောက အဆောက်အအုံစုံ သခ္ပါရလောက အဆောက်အအုံစုံ သတ္တလောက အဆောက်အအုံစုံသည် ဓာတ်ပုံ၊ ဓာတ်စုံ၊ ဓာတ်တုံး၊ ဓာတ်ခဲတို့သာ ဖြစ်ကြကုန်၏။

တန်ခိုးအစွမ်း

တန်ခိုးအစွမ်းဆုံးသည် ထိုထိုကိစ္စ၊ ထိုထိုအကျိုး၏ ပြီးစီးရန် အစွမ်းကိုဆိုသတည်း၊ တစ်ခုသော ဝတ္ထုရှိပေ၍ တစ်စုံတစ်ခုသော ကိစ္စအကျိုး ပြီးစီးခဲ့သော် ထိုတစ်ခုသောဝတ္ထုမှာ တန်ခိုးအစွမ်းရှိသည်ကို သိအပ်၏၊ ထိုတန်ခိုးသည် ခပ်သိမ်းသော ဓာတ်မျိုးတို့မှာ အနည်းအများ အားဖြင့် ရှိကြ၏။

မြေကြီးသည် ခပ်သိမ်းသော သခ္ပါရလောက၊ သတ္တလောက တို့ကို ရွက်ဆောင်ရှိနိုင်သော တန်ခိုးအစွမ်းရှိ၏၊ သတ္တဝါတို့၌ ထိုတန်ခိုးမရှိ မိုးရေတို့သည် ခပ်သိမ်းသော သခ္ပါရလောက၊ သတ္တလောက တို့ကို ချီးမြောက်စောင့်ရှုဗ်နှင့်သော တန်ခိုးအစွမ်းရှိပေ၏၊ ထို တန်ခိုးသည် ပုဂ္ဂိုလ် သတ္တဝါတို့၌မရှိ။

မီးသည်လည်းကောင်း၊ နေပါမာန်ကြီးသည်လည်းကောင်း ခပ်သိမ်းသော သခ္ပါရလောက၊ သတ္တလောကတို့၌ ရင့်ခြင်း၊ ကျက်ခြင်း၊



ထက်သနခြင်း၊ အရောင်၊ အလင်း ထွန်းတောက်ပခြင်းတိကို ဖြစ်စေ နှင့်သော တန်ခိုးအစွမ်းရှိ၏၊ ပုဂ္ဂိုလ် သတ္တဝါတို့၏ ထိတန်ခိုးမရှိ။

တော့၊ တောင်တို့၏ ပေါက်ရောက်သော ဆေးပင်၊ ဆေးမြစ်တို့၏ အနာရောဂါတို့ကို ပျောက်စေနှင့်သော တန်ခိုးရှိ၏၏၊ ပုဂ္ဂိုလ်သတ္တဝါတို့၏ ထိတန်ခိုးမရှိ။

ယူတိစွာအဆုံး ထမင်းကျက်မှုကိစ္စ ထမင်းစားခြင်းအကျိုးမှာ မြေမရှိ၊ ရေမရှိ၊ ထင်းမရှိ၊ မီးမရှိချေက လူတန်ခိုးသက်သက်နှင့် ကျက် အောင် မစွမ်းနှင့်ပြီ၊ မြေ၊ ရေ၊ ထင်း၊ မီးတို့စုံညီ လူတို့တန်ခိုး ရှိနိုင် တော့သည်၊ ထိုကြောင့် မြေ၊ ရေ၊ ထင်း၊ မီးတို့မှာလည်း သူတို့၏ဆိုင်ရာ၌ သူတို့အားလော်စွာ ကိစ္စသိမ့် တန်ခိုးရှိကြသည်ကို သိအပ်၏။

အထူးမှာမှုကား ပုဂ္ဂိုလ်၊ သတ္တဝါတို့မှာ သိတတ်သော စိတ်ရှိ၏၊ သိတတ်သော ဉာဏ်ရှိ၏၊ ထိုကြောင့် ရေ၏ဆိုင်ရာ၌ ရေကိုရှာကြံ့၍ အသုံးပြုတတ်ကြ၏၊ ထင်း၏ဆိုင်ရာ၌ ထင်းကိုရှာကြံ့၍ အသုံးပြုတတ်ကြ၏၊ မီး၏ ဆိုင်ရာ၌ မီးကိုရှာကြံ့၍ အသုံးပြုတတ်ကြ၏။

ဤကား ဓာတ်ပညာရှိ၊ အဘိဓမ္မ၊ ပညာရှိတို့၏ အလင်း
ကြီးပေတည်း။

ယခုအခါး အနောက်နှင့်သား ဓာတ်ပညာရှိကြီးများတို့သည် တော့အရပ်ရပ်၊ တောင်အရပ်ရပ်တို့၏ ဓာတ်တန်ခိုးကြီးတို့ကို အားထုတ်ရှာကြံ့ကြကုန်၏၊ ဉာဏ်သလောက၊ သီးရလောကတို့၏ ပြုလုပ်ဖန်ဆင်းသူ ပုဂ္ဂိုလ်၊ သတ္တဝါ မရှိပါပဲလျက် ဖြစ်ပေါ်ရန်အကြောင်း စုံလင်ခဲ့သော် သူအကြောင်းနှင့်သူ၊ သူအခါနှင့်သူ အသီးအသီး ဖြစ်ပေါ်မှ မြှေကြခြင်း ဆုတ်ယုတ်ချိန်၊ ပျက်ချိန်ကြလျှင်လည်း ဆုတ်ယုတ်၊ ပျက်ဆုံးမှ



မြတ်ခြင်း အလုံးစုံတို့သည် “ဓမ္မနိယာမ” အားဖြင့် ပြီးစီးကြကုန်၏။ ထုကာသ၊ သခါရလောက J-ပါးနှင့် ဓမ္မနိယာမ ပြီး၏။

သတ္တေသန နှင့် ကမ္မနိယာမ

ယခုအခါ သတ္တေသန၏ ကမ္မနိယာမ အချက်တိုကို ပြခို ပေအံး၊ အနောက်နိုင်ငံဖြစ် ဓာတ်ခွဲကျမ်းပို့ဆို ရုပ်ဓာတ်ခွဲနည်းသာ လာ၏။ နာမ်ဓာတ်ခွဲနည်း မလာ၊ နာမ်ဓာတ်ခွဲနည်းသည် ရုပ်ဓာတ်ခွဲနည်းထက် အဆအထောင်မက ကြီးကျယ်၏၊ နက်နှင်း၊ ခက်ခဲ၏၊ ငါတို့ ဗုဒ္ဓဘာသာ အဘိဓမ္မာ၌သာ လာရှိ၏၊ ထိုကြောင့် ဤမှ နောက်၌ အက်စ်-အော ဘီ-အော ပညာရှိတို့၏ အရာမဟုတ်ပြီ၊ အဘိဓမ္မာပညာရှိတို့၏ အရာ သာဖြစ်၏။

ရုပ်ဓာတ်အစဉ် နာမ်ဓာတ်အစဉ် J-ပါး

သတ္တေဝါတစ်ယောက်၏ သန္တာန်မှာ

၁။ ရုပ်ခန္ဓာအစဉ်,

၂။ နာမ်ခန္ဓာအစဉ်

ဟူ၍ အစဉ်နှစ်ပါးရှိ၏။

၁။ ရုပ်ဓာတ်အစဉ်,

၂။ နာမ်ဓာတ်အစဉ်

ဟူ၍ အစဉ်နှစ်ပါးရှိ၏ဟု ဆိုလိုသည်။

ထိုတွင် ရုပ်ဓာတ်အစဉ်ဟုသော ကိုယ်ကောင်သဏ္ဌာန်သည် တစ်ဘဝ၊ တစ်ဘဝလျှင် သေရှု၍ တစ်ခါတစ်ခါ အစဉ်ပြတ်၏။



နာမ်ဓရတ်အစဉ်သည်မူကား အစဉ်ပြတ်သည်ဟူ၍ မရှိ၊ အနမတရှုသံသရာ၍ အနစ်ရပစ္စည်း တစ်ဆက်တည်း ဆက်လျက်ရှိ၏၊ ကမ္မာပျက်၍ အောက်ဘုံစု မရှိသောအခါ ထိနာမ်အစဉ်တို့သည် မိမိထို ကံပို့ဆောင်ရာ အထက်၊ အထက်ဘုံတို့၍ အဆင့်အဆင့် ဖြစ်ပေါ်ကြ လေကုန်၏၊ ကမ္မာတည်ထောင်၍ လာပြန်သောအခါ အကုသိုလ်ဖက်က အခွင့်သာပြန်သဖြင့် ထိနာမ်အစဉ်တို့သည် အောက်၊ အောက်ဘုံတို့၌ ကျရောက်ကြပြန် ကုန်၏။ နာမ်အစဉ် ရောက်ရာ၊ ရောက်ရာတို့၌ ရှုပ် ခန္ဓာတို့သည်လည်း အသစ်အသစ် ဖြစ်ပေါ်ကြရကုန်၏။

ဤကား တစ်စုံတစ်ယောက်သောသူ ပြုလုပ် ဖန်ဆင်းမှ မရှိပဲ “ကမ္မာနိယာမ” အားဖြင့် သတ္တုလောက၏ ဖြစ်နေပုံတည်း။

လှုံးဆောရေးသမားကြီး က

ကံခိုသည်ကား နာမ်အစဉ်မှာ စိတ်ဝိညာက်နှင့် အတူပါသော စေတနာဓရတ်ကြီးကိုဆိုသတည်း၊ ထိုစေတနာဓရတ်ကြီးသည် ခပ်သိမ်း သော အရေးကိစ္စတို့၌ စိတ်ဝိညာက်ကို အတွင်လှုံးဆော၍ ထက္ခာသမား ကြီးဖြစ်၏၊ ထိုကြောင့် စေတနာလည်းခေါ်၏။

စိတ်ဝိညာက်ကို အတွင်လှုံးဆောခြင်းမရှိက ဘယ်ကိစ္စတစ်ခုမှ ပြီးစီးကြမည်မဟုတ်၊ စိတ်ဝိညာက်ကို အတွင်လှုံးဆောထက္ခာသူ ရှိပေ၍ သာလျှင် ထိုထိကိစ္စ ပြီးစီးကြ၏၊ ထိုကြောင့် ထိုလှုံးဆောမှု ကြီးသည် ခပ်သိမ်းသောကိစ္စတို့မှာ အမှုသည်ရင်းကြီးဖြစ်ပေ၏။ ထိုကြောင့် “ကမ္မာ-ကံ” ဟူ၍လည်း ဆိုရ၏။



လျှုံးဆော်ပုံ - လျှုံးဆော်နည်း

လျှုံးဆော်ပုံကား တောာသို့ သွားရ၍ ရေအိုင်တစ်ခုမှာ ငါးတွေ ရှိနေသည်ကို မြင်၏၊ ဖမ်းယူရန်ကိစ္စ၌ လျှုံးဆော်သူ မထဲခဲ့လျှင် မြင်ရုံ နှင့်ပြီး၏၊ စေတနာဓာတ်ကြီး လျှုံးဆော်၍ ထမုသာလျှင် ဖမ်းယူမှုကိစ္စ ပေါ်လာ၏၊ ထိုကြောင့် ထိုကိစ္စမှာ သူသည်သာလျှင် အမှုသည်ရင်းကြီး ဖြစ်ချေ၍ “ကမ္မာ-က”ဟူ၍ ဆိုရလေသတည်း။

စိတ်ဝိညာက်နှင့် က

စိတ်ဝိညာက်နှင့် ထိုစေတနာဟူသော ကံသည် တဲ့ဖက်၍ ဖြစ် ကြကုန်ပြားသော်လည်း ဓာတ်သဘောအားဖြင့် ကွဲပြားလျက် ရှိကြ၏။

ထိုအတူ သူခဝေဒနာ, ဒုက္ခဝေဒနာ, သောမနသာ, ဒေါမနသာ, လောဘ, ဒေါသ, မောဟ, မာန, ကူးသာ, မစ္စရီယတိသည်လည်းကောင်း၊ သွို့, ပညာ, အလိမ္မာ, သတိ, ဟိရီ, ဉာဏ်ပွဲ, မေတ္တာ, ကရာဏာ စသည် တို့သည်လည်းကောင်း၊ စိတ်ဝိညာက်မှ အသီးအခြားတို့သာတည်း။

ဟင်းချိရည်ချက်ရာ၌ စိတ်ဝိညာက်သည် ရေနှင့်တူ၏၊ စေတနာ အစရှိကုန်သော ထိုတရားတို့သည် ထိုရော့ပါရီကြကုန်သော ဟင်းသီးမျိုး၊ ဟင်းရွက်မျိုး၊ ဆီ၊ ဆား၊ ငရှတ်၊ ကြက်သွန် စသည်တို့နှင့် တူကုန်၏။ မျက်မြင်အားဖြင့် ရောနောလျက် ရှိကြကုန်သော်လည်း အရသာအားဖြင့် အသီးအသီး ပေါ်လျက်ရှိကြလေကုန်၏။

ထိုအတူ စေတနာ အစရှိကုန်သော တရားတို့သည် ဝိညာက်နှင့် ရောနောလျက် ရှိကုန်ပြားသော်လည်း ဓာတ်ကိစ္စအားဖြင့် အသီးအသီး ကွဲပြားလျက် ရှိကြကုန်၏၊ ရေ၏ ကိစ္စကို ဆားသည် မဆောင်နိုင်၊ ဆား၏ ကိစ္စကို ရေသည် မဆောင်နိုင်၊ ထိုအတူ-



- စိတ်ညာက်၏ ကိစ္စကို စေတနာသည် မဆောင်ရွက်
- စေတနာ၏ကိစ္စကို စိတ်ဝိညာက်သည် မဆောင်ရွက်။

သတ္တေသန မျိုးစွဲမာတ် 'က'

ထိုစေတနာမာတ်ကြီးသည် သရက်မျိုးစွဲ၊ ပိန့်မျိုးစွဲတိုကဲ့သို့ သတ္တေသနအရာ၏ မျိုးစွဲမာတ်ကြီးဖြစ်၏။

သရက်မျိုးစွဲတို့မှ သရက်ပင်တွေ ပေါက်ရကုန်သကဲ့သို့၊ ပိန့်မျိုးစွဲတို့မှ ပိန့်ပင်တွေ ပေါက်ရကုန်သကဲ့သို့ ထိုစေတနာမျိုးစွဲတို့မှ ထိုတိုဘဝတို့၏ လူပင်၊ နတ်ပင်တွေ ပေါ်ပေါက်ရကုန်၏၊ ခွေးပင်၊ ဝက်ပင်တွေ ပေါ်ပေါက်ရကုန်၏၊ လူကိုယ်ကောင်၊ နတ်ကိုယ်ကောင်၊ ခွေးကိုယ်ကောင်၊ ဝက်ကိုယ်ကောင်တို့ကို လူပင်၊ နတ်ပင်၊ ခွေးပင်၊ ဝက်ပင် ဆိုလိုက်သည်။

သရက်စွဲ၊ ပိန့်စွဲ အစရှိသော ရုပ်မျိုးစွဲတို့မှ သရက်ပင်၊ ပိန့်ပင် အစရှိသော ရုပ်ပင်တို့ ပေါက်ရသကဲ့သို့ ဉ်းစေတနာဟူသော နာမ်မျိုးစွဲ တို့မှ ထိုတိုဘဝတို့၏ ပဋိသန္ဓုဝိညာက်ဟူသော နာမ်ပင်တွေ ပေါက်ရကုန်၏။

ကံမှ ပဋိသန္ဓုပင် ပေါက်ခြင်း

ထိုစေတနာဟူသော ကံသည် သတ္တေဝါတစ်ပိုးတစ်ယောက်၏ သန္တာန်မှာ သုစရိုက်ကံ အမျိုးမျိုးရှိ၏၊ ဒုစရိုက်ကံ အမျိုးမျိုးရှိ၏၊ ထိုတွင်သေခါနီးအခါ၍ စိတ်ကောင်း၊ နှလုံးကောင်း ဖြစ်ခိုက်နှင့် ကြံးကြိုက်ခဲ့၍ သုစရိုက်ကံ အခွင့်သာခဲ့သော် ထိုသူကို သုစရိုက်ကံမျိုးက သုဂတိဘဝသို့ ပို့ဆောင်၏၊ သေခါနီးအခါ၍ စိတ်မကောင်း နှလုံးမကောင်း ဖြစ်ခိုက်နှင့်



ကြံ့ကြိုက်၍ ဒုစရိတ်ကံ အခွင့်သာခဲ့သော ထိုသူကို ဒုစရိတ်ကံမျိုးက ဦးတိဘဝသို့ ပစ်ချ၏၊ သစ်ပင်မျိုးစွဲတို့သည် ကျရောက်ရာမြော် အပင်သစ်တို့ကို ပေါက်စေကြကုန်သကဲ့သို့ ကုသိုလ်ကံ၊ အကုသိုလ်ကံမျိုးစွဲတို့သည်လည်း ကျရောက်ရာ ဘုဘဝတို့၏ ပဋိသန္ဓခန္ဓာ အပင် အသစ်တို့ကို ပေါက်စေ၊ ပေါ်စေကြကုန်၏။

‘ကံပစ်ချသည်’ဟူသော ဝေါဟာရ

ထိုထိုဘုဘဝတို့၏ ပဋိသန္ဓခန္ဓာ အသစ်ပေါ်ပေါက်သောအခါ ထိုပုဂ္ဂိုလ်သည်လည်း ထိုဘဝသို့ ရောက်သည်မည်၏၊ ထိုကံသည်လည်း ထိုပုဂ္ဂိုလ်ကို ထိုဘဝသို့ ပို့ဆောင်ပစ်ချသည်ဟု၍ လောကီဝေါဟာရ အားဖြင့်ပြောဆိုရ၏၊ ထိုပုဂ္ဂိုလ်မှာ ထိုဘဝ၏ အသက်ကိုလည်း ကံပေး၍ ရသည်။ ‘ခန္ဓာကိုလည်း ကံပေး၍ ရသည်’ ဤသို့ စသည်ဖြင့် ဆိုရ၏။

ဟရိတဓာတ်နှင့် စေတနာဓာတ်

သရက်၊ ပိန္ဒာ အစရိတ်ကုန်သော သခ္ပါရလောကတို့၏ “ဟရိတ” ခေါ်သော ဟရိတဓာတ်ကြီးသည် အသက်မရှိ၊ စိတ်မရှိ၊ ဉာဏ်မရှိ၊ ထိုသို့ ဖြစ်ပါလျက် အပင်အသစ်အသစ် ပေါက်ပွားရန်ကိစ္စမှာ အဘယ်မူ လောက် တန်ခိုးကြီးသည်ဟု သိမြင်ကြကုန်ပြီ၊ သတ္တာလောကတို့၏ ဗိုလ်ကြီးဖြစ်ပေသော ထိုစေတနာဓာတ်ကြီးမှာမှာကား အသက်လည်းရှိ၏။ ဉာဏ်လည်းရှိ၏၊ ထိုကြောင့် ဘဝအသစ်အသစ် ခန္ဓာ အသစ်အသစ်တို့ ဖြစ်ပွားမှာမှာ ဆိုဖွယ်ရာမရှိပြီ။



မုချေအမှန်အားဖြင့်မူကား ရွှေးဘဝမှာ ထိုကံကို အားထုတ်စဉ် အခါ၌လည်း ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ ရှုပ်စာတ်မျိုး၊ နာမ်စာတ်မျိုး အစုအဝေါသာရှိ၏၊ နောက်ဘဝ၌လည်း ပုဂ္ဂိုလ်၊ သတ္တဝါဟူ၍ ပေါ်လာ သည်မဟုတ် ရှုပ်သစ်ခဲ့ နာမ်သစ်ခဲ့မျှသာတည်း ဤသို့လျင် သုစရိတ်ကံ၏ သိဂုတ်ဘဝသို့ ပို့ဆောင်မှ ဒုစရိတ်ကံ၏ ဒုဂုတ်ဘဝသို့ ပစ်ချမှ မြှုပ်င်း သည် **ကမွနိယာမဖြင့် ပြီး၏** တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်၊ သတ္တဝါက ပို့ဆောင်ရသည်၊ ပစ်ချရသည်ဟူ၍ မရှိ။

ကမွနိယာမ၏အဖော် ပီဇီာမ

သို့ရလောက၌ ပြဆိုခဲ့ပြီးသော **ပီဇီာမ**မည်သည် သစ်ပင်တို့၏သာ ရထိက်သည်မဟုတ်၊ သတ္တဝါတို့၌လည်း ရထိက်၏၊ သတ္တဝါတို့၌ **ပီဇီာမ** ဆိုသည်ကား မိဘနှစ်ပါးတို့မှ ဖြစ်ပွားသော သုတေသနတို့က ခေါ်သော ပီဇီာတ်မျိုး၏ **နိယာမ** အချက်ပေတည်း။ ထို **ပီဇီာမ**သည် သားငယ်၏သန္တာန်၌ **ကမွနိယာမ၏** အဖော် သဟဲကြီးပေတည်း။

- အမြှုပ်သူ၏ ထိုစာတ်အစုသည် ပိုးခင်းလယ်တွင် သမန်းပြင် မြောတ်နှင့်တူ၏။
- အဘဖြစ်သူ၏ ထိုစာတ်အစုသည် ပိုးခင်းလယ်တွင် သမန်းပြင်ရှိ ရောတ်နှင့် တူ၏။
- ကံခေါ်သော နာမ်စာတ်မျိုးစွဲကြီးသည် ပိုးခင်းလယ်တွင် သမန်းပြင် မြေ ရေ့၍ ကြပစ်၊ မြပ်နစ်၍နေသော စပါးမျိုးစွဲနှင့် တူ၏။



- ပဋိသန္ဓိပို့ညာက်သည် ထိမျိုးစွဲမှုဖြစ်သော စပါးညာက် နှင့်တော်။

ထိ အညာက်သည်ပင် ထိဘဝ္မာ ဖြစ်ပွားသမျှ သော ရှုပ်ခန္ဓာ, နာမ်ခန္ဓာတို့၏ မျိုးစွဲအရာတည်ပြန်၏။

ထိကြောင့် ပဋိစ္စသမုပ္ပါဒ အစဉ်ကို ပြဆိုရာ၌ ထိပဋိသန္ဓိပို့ညာက်ကို သရက်မျိုးစွဲ, ပိန္ဒမျိုးစွဲတို့နှင့် အတူပြု၍ ပြဆိုမှလာလတဲ့။

ပိန္ဒယာမ၏ တန်ခိုးအစွမ်း:

သရက်မျိုးစွဲမှ ပေါက်ရောက်သော အညာက်အပင်စသည် တို့သည် “ပိန္ဒယာမ” ၏ အစွမ်းကြောင့် သရက်ညာက်, သရက်ပင် စသည်တို့သာ ဖြစ်လာရကုန်သကဲ့သို့ ထိထိအမိမျိုး, အဘမျိုးတို့၏ ကံပစ်ချု၍ ဖြစ်ပွားကြကုန်သော သား သမီးဖြစ်သူတို့သည် မိဘမှ ဖြစ်ပွားကြလျှင် ပိန္ဒယာမ၏အစွမ်းဖြင့် မိမျိုး, ဖမျိုး အသွင်အပြင်သို့ အစဉ်လိုက်စား၍ ကြီးပွားကြရကုန်၏၊ သားသမီးဖြစ်သူတို့ကို မြင်ကြလျှင် သင်တို့မိဘ, ဘုံးသေးတို့သည် မြန်မာမျိုးဖြစ်သည်၊ ရှုမ်းမျိုးဖြစ်သည် ဟု သိနိုင်ကြကုန်၏။

န္တားမျိုးမှဖြစ်လျှင် န္တားအသွင်, ခွေးမျိုးမှ ဖြစ်လျှင် ခွေးအသွင်, ကျိုးငှက်မျိုးမှ ဖြစ်လျှင် ကျိုးအသွင် ကျိုးအဆင်း, ပျိုင်းငှက်မျိုးမှ ဖြစ်လျှင် ပျိုင်းအဆင်း ပျိုင်းအသွင်, အကုန်မြင်ကြစေ။

ဤကား ကမ္မနိယာမ၏ ပိန္ဒယာမ ရောန္တာကြပုံတည်း။

ကုသိုလ်ကံ, အကုသိုလ်ကံ နှစ်မျိုးတို့တွင် ကုသိုလ်သည် ပြုစဉ် အခါ၌ ကြီးသောကံ, ငယ်သောကံ, အဆင့်ဆင့် ရှိပြန်၏၊ တစ်ပဲတန်



လျှေသာကံ၊ တစ်မူးတန် လျှေသာကံ၊ တစ်မတ်တန် လျှေသာကံ၊ တစ်ကျပ်တန်း၊ တစ်ဆယ်တန်၊ တစ်ရာတန်၊ တစ်ထောင်တန်၊ တစ်သောင်းတန်၊ တစ်သိန်းတန်၊ တစ်သန်းတန်၊ တစ်ကုဋ္ဌတန် စသည်တို့တည်း။

ကြီးသာကံသည် ကြီးသာမင်းမျိုး၏ ပဋိသန္ဓာကို ပေးနိုင်၏။
မင်း၏ ပဋိသန္ဓာကိုရသည်နှင့် တစ်ပြိုင်နက် အဘဖြစ်သူ၊ အမိဖြစ်သူတို့
ပိုင်ဆိုင်သမျှသာ ထိုးနှင့်၊ တိုင်းပြည် စသည်အလုံးစုတို့သည် ထိုသူငယ်
၏ အမွှေခံဥစ္စတို့ ဖြစ်ကြကုန်၏။ ဤကား ကံပေး၍ ရပုံတည်း။

သို့ရာတွင် ပျက်ကွက်ရန် အကြောင်းအမျိုးမျိုးရှိသေး၏။ သူငြေး
မျိုး၊ သူကြွယ်မျိုးဟိုမှာ ပဋိသန္ဓာပေးရာတို့၏လည်း ထိုအတူတည်း၊
အချို့သာ ကံသည်သေးငယ်၏။ လုပ်စား ကိုင်စားမျိုး၏ ပဋိသန္ဓာ ပေး၏။
ကံအကျိုး အခြေခံသေး၏။ ဒုတိယပစာန စကားကြီး၏ ပြဆိုခဲ့ပြီးသာ
ယခုပစ္စပွဲန် ကံ၊ ဉာဏ်၊ ဝိရိယတို့သည်သာ ကိုးကွယ်ရာဖြစ်ကုန်၏။ ကံမည်
သည် အထွေထွေ၊ အပြားပြား အလွန်များ၏။ ပြောဖွယ်၊ အလွန်ကျယ်၏။

သတ္တာလောက၌ ကမ္မနိယာမအမြှက် ပြီး၏။

သတ္တာလောက နှင့် စိတ္တနိယာမခန်း စိတ်အမရှိုးမျိုး

- (က) မြင်စိတ်မျိုး၊ (ခ) ကြားစိတ်မျိုး၊
- (ဂ) နံစိတ်မျိုး၊ (ဃ)လျက်စိတ်မျိုး၊
- (င) တွေ့စိတ်မျိုး၊ (စ) ကြံစိတ်မျိုး၊ သိစိတ်မျိုး

ဟူ၍ ဤကိုယ်၌ စိတ်ခြာက်မျိုး ရှိ၏။ ထိုတွင်-



- မျက်လုံးမှာ ဖြစ်ပေါ်သော စိတ်သည် မြင်စိတ်မည်၏။
- နားတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် ကြားစိတ်မည်၏။
- နှာခေါင်းတွင်းမှာ ဖြစ်ပေါ်သော စိတ်သည် နံစိတ်မည်၏။
- လျှေအပြင်မှာ ဖြစ်ပေါ်သော စိတ်သည် လျက်စိတ်မည်၏။
- အချို့၊ အချဉ်စသော ရသာရုံတိုကို ချိမှန်း ချဉ်မှန်း စသည်ဖြင့် သိမှုကို လျက်စိတ်ခေါ်သည်။
- တစ်ကိုယ်လုံး၏ ဖြစ်ပေါ်သောစိတ်သည် တွေ့စိတ်မည်၏။
- နှုလုံးအိမ်တွင်း၏ ဖြစ်ပေါ်သောစိတ်သည် ကြံစိတ်၊ သိစိတ် မည်၏။

ထိုစိတ်တို့၏ အာရုံတရားတို့သည်လည်း ခြောက်မျိုးရှိကုန်၏။

- | | |
|--------------------------------------|--|
| (၁) အဆင်းအာရုံတစ်မျိုး၊ | (၂) အသံအာရုံ တစ်မျိုး၊ |
| (၃) အနဲ့အာရုံတစ်မျိုး၊ | (၄) အရသာအာရုံတစ်မျိုး၊ |
| (၅) ကိုယ့်၌ထိခိုက်ရန် အာရုံတစ်မျိုး၊ | (၆) ထွေထွေလာလာ ကြံ
သိရန် အာရုံတစ်မျိုး။ |

မျက်စီ မျက်နှာနှင့် အဆင်းအာရုံ တွေ့ဆုံးနေကြခဲ့အခါ့၍
မျက်လုံးမှာ မြင်စိတ်ဖြစ်ပေါ်၏၊ ထိုအဆင်းကို မြင်၏၊ ထိုအာရုံနှင့် မျက်နှာ
လွှဲပြန်လျှင် ထိုမြောင်စိတ် ပျက်ဆုံးပြန်၏၊ အဆင်းဝတ္ထားမျိုးမျိုး ပြောင်း
လဲတိုင်း မြင်စိတ်အမျိုးမျိုး ပြောင်းလဲ၏။

နားဥပစာ၏ အသံအာရုံပေါ်လာတိုင်း နားတွင်းမှာ ကြားစိတ်
ဖြစ်ပေါ်လာ၏၊ ထိုအသံစွဲပြန်လျှင် ထိုကြားစိတ် ပျက်ဆုံးပြန်၏၊ အသံ
အမျိုးမျိုး ပြောင်းလဲတိုင်း ကြားစိတ်အမျိုးမျိုး ပြောင်းလဲ၏။



[အနဲ့အရှုတိနှင့် နာခေါင်းတွင်းမှာ ဖြစ်ပေါ်သော နံစိတ်မျိုး၊ အချို့၊ အချဉ်စသော ရသာရုတိနှင့် လျာအပြင်မှာ ဖြစ်ပေါ် သော လျက်စိတ် မျိုးတို့မှာလည်း ထိန်ည်းတူမှတ်လေ။]

တွေ့စိတ်သည်ကား တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်၏၊ မြေမြတ်ကို သော အပ်သွားနှင့် ထိုး၍စမ်းသော် နာမျန်းသိရာ ကိုယ်အရို့ အလုံးစုံ တို့သည် တွေ့စိတ်မျိုး၏ ဖြစ်ပေါ်ရာငွာန ချည်းပင်တည်း ထိုတွေ့စိတ် သည် ထိမျန်းသိရုံလည်းရှိ၏၊ ဒုက္ခဝေဒနာပါရှိသောအခါ နာစိတ် အမျိုးမျိုး၊ ကျဉ်စိတ်အမျိုးမျိုး၊ ယားစိတ်၊ ယံစိတ်၊ ကြိမ်းစိတ်၊ စပ်စိတ်၊ အောင့်စိတ်၊ အင့်စိတ်၊ စူးစိတ်၊ ထုံစိတ်၊ ကျဉ်စိတ်၊ ကိုက်စိတ်၊ ခဲစိတ်၊ ပူစိတ်၊ အိုက်စိတ်၊ အေးစိတ်၊ ချမ်းစိတ် စသည်အမျိုးမျိုးရှိ၏၊ လူအများတို့ သည်မှုကား ထိနာမှု၊ ကျဉ်မှု စသည်တို့ကို စိတ်ဓာတ်ဟူ၍ မသိနိုင်ကြ ကုန်၊ ဝိညာက်ဓာတ်ဟူ၍ မသိကြကုန်၊ နာမ်ဓာတ်ဟူ၍ မသိကြကုန်။

ကျောက်ကုန်းအပြင်မှာ နေပြင်းစွာပူးသောအခါ ကျောက်ကုန်း ရေပေါ်မှာ ထို့စိတ်တွေ အသချို့ အနိစိဖြစ်နေ၏၊ လူအများတို့သည်မှ ကား ထို့စိတ်တွေကို ကျောက်ကုန်းရေ့ဟူသော ရုပ်အစုနှင့် တစ်ခုတည်း ယူ၍ ကျောက်ကုန်းရေ့ပူသည်ဟူ၍သာ မှတ်ယူပြောဆိုတတ်ကြကုန်၏၊ ဦးခေါင်းကိုက်သည်ဟု သိကြ၏၊ ဦးခေါင်းတွင်းမှာ ဒုက္ခဝေဒနာနှင့် ယူဉ်သော ကိုက်ဝိညာက်မျိုး ဖြစ်ပေါ်၍ နေသည်ဟု မသိကြ၊ ခေါင်းကိုက်ပျောက်သည်ဟု သိကြ၏၊ ထို ကိုက်ဝိညာက် ချုပ်ပျောက်သည်ဟု မသိကြ။

[ထိုထို ကိုယ်အရို့တို့ နာမှုပေါ်သည်၊ နာမှုပျောက်သည် စသည် တို့၌လည်း ထိန်ည်းတူသိလေ။]



နှလုံးတွင်း၌ ဖြစ်ကြကုန်သော သိစိတ်, ကြံစိတ်တို့သည်မူကား လောဘစိတ်အမျိုးမျိုး, ဒေါသစိတ်အမျိုးမျိုး, မောဟစိတ်အမျိုးမျိုး, သဒ္ဓစိတ်အမျိုးမျိုး, မေတ္တာစိတ်အမျိုးမျိုး, ပညာစိတ်အမျိုးမျိုး စသည်ဖြင့် အလွန်များပြားကုန်၏၊ လောဘ အာရုံနှင့် တွေ့ကြံသောအခါ လောဘ ခေါ်သော စိတ်ကြီးနှင့် ဖက်တွဲ၍ နှလုံးထဲမှာ ဖြစ်ပေါ်လာသော သိမှု, ကြံမှုကို လောဘစိတ်ဆိုသည်။

[ဒေါသစိတ် စသည် တို့၌လည်း ထိုအတူ သိလေ။]

ထိုစိတ်တို့သည် နှလုံးသွေးထဲမှာ တစ်လျှည့်စီ, တစ်လျှည့်စီ ဖြစ်ပေါ်ချည်, ပျက်ဆုံးချည် နေကြကုန်၏၊ စိတ်နှစ်မျိုးတွဲ၍ တစ်ပြိုင်တည်း ဖြစ်ပေါ်သည်ဟူ၍ မရှိ တစ်ခုပျက်ဆုံးမှ တစ်ခုပေါ်ရ၏။ ။ ဥပမာကား တစ်ယောက်သောသွေးမှာ နတ်ကောင်း၊ နတ်ဆိုး အမျိုးမျိုး ပူးဝင်ရာ၏၊ နှစ်ဦးပြိုင်၍ ပူးဝင်သည်မရှိ တစ်ဦးတွေကိုမှ တစ်ဦးဝင်သကဲ့သို့တည်း၊ ကိုယ်အဂါ, နှတ်အဂါတို့ကို ခကာချင်း, ခကာချင်း လူပ်ရှားလျှင် သွားမှု, လာမှု, ပြောမှု, ဆိုမှု စသည်တို့ကို ပြုလုပ်နိုင်သော စိတ်တန်ခိုးကြီးတို့သည် ထိုနှလုံးငြာနှမူ ဖြစ်ပွားကြကုန်၏၊ လူအများတို့သည်မူကား ထိုနှလုံးငြာနှမူ ဖြစ်ပွားကြကုန်သော စိတ်တို့ကို တစ်လျှည့်စီ, တစ်လျှည့်စီ ပေါ်ချည်, ဖြစ်ချည် နေကြသည်ဟူ၍ မသိကြကုန်၊ ထွေထွေလာလာ ကြံတတ်, သိတတ်သော စိတ်တစ်ခုတည်း အမြတည်ရှိ၍ နေသည် ထင်မှတ်ကြကုန်၏။

ဤကား စိတ်အမျိုးမျိုး ခွဲပုံတည်း။



ဂိတ်တို့၏ ဖြစ်ရှားချေ (ပဋိဒ္ဓရလိုက်)

ယခုအခါ၌ ဝိသေသဖြစ်သော **စီတွေ့နိယာမ** အချက်ကို ပြဆို
ပေး။ စိတ်တို့၏ ရှေ့နောက်စိတန်း၍ ဖြစ်စဉ်ကို **ဂိတ်ဆို၏** ထို
ဝိထိသည်-

- (၁) မြင် ဝိထိ, (၂) ကြား ဝိထိ, (၃) နံ ဝိထိ,
- (၄) လျက် ဝိထိ, (၅) တွေ့ ဝိထိ, (၆) သိ ဝိထိ

ဟူ၍ ခြောက်ပါးရှိ၏ ထိုထိအဆင်းကို မြင်ကြရာ၌ မြင်ဝိထိ ဖြစ်ပုံကား-

- (၁) ဆင်ခြင်စိတ်, (၂) မြင်စိတ်, (၃) ခံယူစိတ်,
- (၄) စုံစမ်းစိတ်, (၅) ပြဋ္ဌာန်းစိတ်, (၆) ခံစားစိတ်,
- (၇) နောက်လိုက်စိတ်

ဟူ၍ စိတ်ခုနစ်မျိုး အစဉ်အတိုင်း ဖြစ်မြာ ထိုစိတ်ခုနစ်မျိုးတို့တွင်
မြင်စိတ်သည် မျက်လုံး၌ဖြစ်၏၊ ကြွင်းသော စိတ်ခြောက်မျိုးတို့သည်
နှလုံးအိမ်တွင်းမှ ဖြစ်ကြသော စိတ်မျိုးတို့သာတည်း။

ထိုထိ အသံကို ကြားကြရာ၌ ကြားဝိထိဖြစ်ပုံကား-ဆင်ခြင်စိတ်၊
ကြားစိတ်၊ ခံယူစိတ်၊ နောက်၌ ရှေ့အတိုင်း။

ထိုထိအရသာကို သိကြရာ၌ နံဝိထိဖြစ်ပုံကား- ဆင်ခြင်စိတ်,
ခံယူစိတ်၊ နောက်၌ ရှေ့အတိုင်း။

ထိုထိအရသာကို သိကြရာ၌ လျက်ဝိထိဖြစ်ပုံကား- ဆင်ခြင်စိတ်,
လျက်စိတ်၊ ခံယူစိတ်၊ နောက်၌ ရှေ့အတိုင်း။



ထိုထို တွေ့ထိမှုကို တွေ့ကြံရာ၌ တွေ့ဝါထိဖြစ်ပုံကား-ဆင်ခြင်စိတ်, တွေ့စိတ်, ခံယူစိတ်, နောက်၌ ရွှေအတိုင်း။

ကြားစိတ်သည် နား၌ ဖြစ်ပေါ်၏၊ နိစိတ်သည် နှာခေါင်း၌ဖြစ်၏၊ လျက်စိတ်သည် လျှော့ဖြစ်၏၊ တွေ့စိတ်သည် ကိုယ်အရိုက်ဖြစ်၏၊ ကြွင်းသော စိတ်ခြောက်မျိုးတို့သည် နှလုံးအီမဲ တွင်းမှာချည်းဖြစ်ကြကုန်၏။

ဝိထိနှင့် သူခိုး ဥပမာ

ဥပမာကား-မင်းအိမ်တစ်ခုမှာ ညအခါ၌ တံခါးပိတ်လျက် တစ်အိမ်လုံး အိပ်ပျော်၍ နေကြကုန်၏၊ သူခိုးတစ်ယောက်သည် လာ၍ တံခါးကို ဖွင့်၏၊ မင်းခစား တစ်ယောက်သည် နီး၍ တံခါးမှာ လူလားဟု ဆင်ခြင်၍ တံခါးစောင့်ကို နီး၍ အကြည့်ခိုင်း၏၊ တံခါးစောင့်သည် တံခါးသော့ပေါက်မှ ကြည့်၏၊ မြင်၏၊ အိပ်ဖန်စောင့် တစ်ယောက်ကို ပြော၏၊ အိပ်ဖန်စောင့်သည် ထ၍သူခိုးကို ဖမ်း၏၊ မိ၏၊ မလွှတ်ပြီ။ မင်းအရာရှိ တစ်ယောက်သည် ထ၍စစ်၏၊ စစ်တမ်း စစ်ချက်တင်၏၊ အရာရှိ တစ်ယောက်က စစ်တမ်းစစ်ချက်ကို ကြည့်၍ ခိုးသူအမှန်ဖြစ်ကြောင်း ပြောန်း၏၊ မင်းက ပြောန်းချက်အတိုင်း စီရင်ချက်ချ၏၊ မင်းလူလင်တို့က သူခိုးထံမှ မူးစ၊ မတ်စည့်ယူကြ၏၊ အမှုတစ်ခုပြီး၏။

- လူတို့၏ကိုယ်ခန္ဓာသည် မင်းအိမ်နှင့်တူ၏။
- ဘဝင်စိတ်ကျ၍ နေဆဲအခါသည် မင်းအိမ်မှာအိပ်ပျော်၍ နေကြသည်နှင့်တူ၏။
- မျက်စိုး၊ နား စသော ခြောက်ဒ္ဓါရ၊ ခြောက်ဌာနသည် မင်းအိမ် တံခါးနှင့် တူ၏။



- အပုံး ရှိသော အာရုံစုသည် သူခိုးနှင့်တူ၏။
- အာရုံဖိုရ တွေ့ကြမှုသည် တံခါးဖွင့်မှုနှင့်တူ၏။
- ဆင်ခြင်စိတ် စသည်သည် မင်းခစားယောက်၏ စသည်နှင့် တူ၏။

ဤမြင်မှု၊ ကြားမှု၊ နံမှု၊ လျက်မှု၊ တွေ့ထိမှု စုသည်ကား ကိုယ်ခန္ဓာ တွင်းမှာ စာတ်အချင်းချင်း ဆောင်ကြမှု သက်သက်သာ ရှိသေးသည်။ ပုဂ္ဂိုလ်မှာမှုကား ငါမြင်သည်၊ ငါကြားသည်၊ ငါနံသည်၊ ငါလျက်သည်၊ ငါတွေ့သည်ဟု မသိမပေါ်သေး၊ ဥပမာကိုလည်း စာတ်တို့၏ ဖြစ်စဉ် နှင့်သာ စပ်၍ယူ။

ဤကား ပစ္စာ့ရင်းဝိထိ ဖြစ်ပုံတည်း။

မနောဒ္ဒါရဝိထိ (သီ ဝိထိ)

အဆင်းစသော အာရုံငါးပါးတို့နှင့်တက္က လောကမွှေအာရုံ အလုံး စုံတို့ကို သိကြ၊ ကြံကြရာ၌ သီ ဝိထိဖြစ်ပုံကား-

(၁) ဆင်ခြင်စိတ်၊ (၂) တွင်ကျယ်စိတ်၊ (၃) နောက်လိုက်စိတ် ဟူ၍ သုံးမျိုးရှိ၏။ ။ ပစ္စာ့ရင်းဝိထိတို့၏ ခံစားစိတ်နှင့် ဤမနောဒ္ဒါရ ဝိထိ၏ တွင်ကျယ်စိတ်တို့ကို အောင် ဟူ၍ ခေါ်၏၊ အရှိန်အဟူန် ထက်သန် ပြင်းထန်သော စိတ်မျိုး ဆုံးလို့သည်။

ထိုတွင် ဤမနောဒ္ဒါရအောင်စိတ်သည် အတွင်ကျယ်ဆုံးဖြစ်၏။ သတ္တာလောကကြီး၌ နောက်ရှန်းရှန်း၊ ညတ်ရှန်းရှန်း၊ တစ်အုန်းအုန်း၊ တစ်ညံံညံံ ရှိနေကြသည်မှာ ဤမနောဒ္ဒါရအောင်တန်ခိုးတို့၏ အတတ် ပေတါ၍။



နှုလုံးတွင်း၌ ဤလေတန်ခိုးတို့ ဆိတ်ကင်း၍ နေသောအခါ ခပ်သိမ်းသော သတ္တဝါတို့သည် အသကောင်တွေနှင့် အလားတူကြ ကုန်၏၊ မျက်စို့၌ မြင်၍လည်း မြင်မှန်းမသိကြကုန်။ နား၌ ကြား၍လည်း ကြားမှန်းမသိကြကုန်၊ နာခေါင်း၌ နံ၍လည်း နံမှန်း မသိကြကုန်၊ လျှော့၌ လျက်၍လည်း လျက်ရမှန်း မသိကြကုန်၊ ကိုယ်အဂါနှင့် တွေ့၍လည်း တွေ့ကြမှန်းမသိကြလေကုန်၊ နှုလုံးတွင်း၌ ဤမနောဒ္ဒိရလေတန်ခိုး ကြီးတို့ ကျရောက်ပေါ်ပေါက်လာသောအခါမှသာ မြင်လျှင်မြင်မှန်း သိကြကုန်၏၊ ကြားလျှင် ကြားမှန်း သိကြကုန်၏၊ နံလျှင် နံမှန်း သိကြ ကုန်၏၊ လျက်လျှင် လျက်မှန်း သိကြကုန်၏၊ တွေ့လျှင် တွေ့မှန်း သိကြ လေကုန်၏။

ထိုကြောင့် ဤမနောဒ္ဒိရရီထိုထိုသည် မြင်ဝိထို၏ နောက်မှာ လည်း များစွာဖြစ်ပွားကြကုန်၏။လ။တွေ့ဝိထို၏နောက်မှာလည်း များစွာဖြစ်ပွားကြကုန်၏၊ မြင်ဝိထို စသည်တို့နှင့် မစပ်ယူက်ပဲ ကံဖန်မှ သက်သက်တို့နှင့် ဖြစ်ကြကုန်သည်ကား သာ၍များကုန်၏။

မည်သူမှ မဖန်ဆင်းပဲ အလိုလိုဖြစ်နေသော စိတ်အစဉ်

ဤသိုဖြစ်ကြရာ၌ ဘယ်သူတစ်ဦးတစ်ယောက်မှ ထိုသို့ ဖြစ် ကြရန် စီမံဖန်ဆင်းရသည် မဟုတ် စိတ္ထနိယာမ အားဖြင့် အလိုလိုစီပြီး၊ စဉ်ပြီး တစ်စည်း တစ်ရုံး၊ တစ်လုံးတစ်ဖွဲ့တည်း ဖြစ်မြေမြေတာအတိုင်း ဖြစ်ကြကုန်၏။

စက်ရုံကြီးတို့မှာ အရင်းစက်ခလုတ်ငယ်တစ်ခုကို လှုပ်ရှား လိုက်လျှင် အဆက်ဆက် စက်ကိရိယာ အများတို့သည် တားမရ၊ ဆီးမရ၊



အဆုံးတိုင် လည်ကြကုန်သကဲ့သို့ မျက်စိမျက်နှာနှင့် အဆင်းအာရုံ
တွေ့ဆုံးသည်ရှိသော် အမြင်စိတိ၊ အသိရိတိတို့သည် တားမရ၊ ဆီးမရ
ဖြစ်ကြကုန်၏၊ မျက်စိ၊ မျက်နှာ မမှုတ်သာ၊ မလွှဲသာ ရှိနေရာ၌ **ငါမမြင်လို**
ဟု ငို၍ပင် နေပြားသော်လည်း ထိုပုဂ္ဂိုလ်ကို ထိုပိတ်စိတ်တို့သည် မြင်မှု
ဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။

ထိုအတူ ခွေးသံ၊ ဝက်သံ၊ တီးသံ၊ မှုတ်သံတို့ နှင့် တွေ့ဆုံးကြရာ၌
ငါမကြားလို ဟု ငို၍ပင် နေပြားသော်လည်း အကြား၊ အသိ ရိတ်စိတ်
အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို ကြားမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြ
ကုန်လတ္တံ့၊ ခွေးပုံ၊ လူပုံစသည်နှင့် တွေ့ဆုံးကြရာ၌ နံပါတ်၊ သိပိတ်စိတ်
အပေါင်းတို့သည် ထိုပုဂ္ဂိုလ်ကို နံမှုဒုက္ခနှင့် အတင်းအဓမ္မ နှိပ်စက်ကြ
ကုန်လတ္တံ့၊ အလွန် ခါးစပ်သာ ဓာတ်စာ၊ ဆေးစာတို့ကို စားသောက်
ကြရာ၌ လျက်စိတ်၊ သိပိတ်တို့သည် ထိုပုဂ္ဂိုလ်ကို ခါးမှု၊ စပ်မှုဒုက္ခနှင့်
အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့၊ အယားအနာ ကြံးကြံးရာတို့၏
တစ်ကိုယ်လုံးမှာ ဖြစ်ပေါ်သော ပူစိတ်၊ လောင်စိတ်တို့သည်လည်း ကောင်း
အနာပေါက်ရာ ကိုယ်အရိုက်တို့၏ ဖြစ်ပေါ်ကုန်သော နာစိတ်၊ ကျဉ်စိတ်
တို့သည်လည်းကောင်း ထိုအယား၊ ထိုအနာ မပျောက်ပြီးသမျှ ကာလ
ပတ်လုံး ထိုပုဂ္ဂိုလ်ကို ပူဒုက္ခ၊ လောင်ဒုက္ခ၊ နာဒုက္ခ၊ ကျဉ်ဒုက္ခတို့နှင့်
အတင်းအဓမ္မ နှိပ်စက်ကြကုန်လတ္တံ့။

[ထင်ရှားစေခြင်းငါ အနိုင်းရုံတိနှင့် တွေ့ဆုံးမှုကို ပြဆို
လိုက်သည်။ လူဌာရုံတိနှင့် တွေ့ဆုံးရာတို့၏လည်း ဤနည်း
အတိုင်း စိတ္တနီယာမ ဖြစ်ပုံတို့ကို အကုန်မြင်ကြစေ။]

သတ္တာကု၍ စိတ္တနီယာမ ဖြစ်ပုံပြီး၏။



သတ္တလောက၏ ဓမ္မနိယာမ

နိဒါနဝ်ဂုသယုတ် ပို့တော်၌ ပဋိစ္စသမ္ပါဒ်တရားကို သတ္တလောက၏ ဓမ္မနိယာမ တရားဟူ၍ ဟောတော်မှု၏။

- (၁) အပိဋ္ဌာပစ္စယာ သၢာရာ။
- (၂) သၢာရပစ္စယာ ဂိဉာဏ်။
- (၃) ဂိဉာဏပစ္စယာ နာမရုပံး။
- (၄) နာမရုပပစ္စယာ သငြာယတန်။
- (၅) သငြာယတနပစ္စယာ ဖသော။
- (၆) ဖသေပစ္စယာ ဝေဒနာ။
- (၇) ဝေဒနာပစ္စယာ တက္ကာ။
- (၈) တက္ကာပစ္စယာ ဥပါဒါန်။
- (၉) ဥပါဒါနပစ္စယာ ဘဝါ။
- (၁၀) ဘဝပစ္စယာ ဘတီ။
- (၁၁) ဘတီပစ္စယာ ဇရာမရဏ်။

ပဋိစ္စသမ္ပါဒ် အကြောင်း အကျိုးစုံ (၁၁)။

(၁) အပိဋ္ဌာပစ္စယာ သၢာရာ

လူ နတ်ပြဟွာ ခေါ်ကြသော ကိုယ်ခန္ဓာစုသည် ပုဂ္ဂိုလ် မဟုတ်၊ သတ္တဝါမဟုတ်၊ လူ နတ် ပြဟွာမဟုတ်၊ အလွန် ကြောက်မက်ဖွယ်ကောင်းလှသော ရုပ်စာတ်စု၊ နာမ်စာတ် စုများ၊ ဖြစ်သည်ကို ထင်လင်းစွာ မသိခြင်းကြောင့် ထိရှုပ်စာတ်စု၊ နာမ်စာတ်စုကို အဖန်ဖန် ပြုစု၊ ပျိုးထောင်ခြင်းဟူသော သၢာရတရားဟို ဖြစ်ပွားကြကုန်သည်။



(၂) သံရပစ္စယာ စိညာက်

သခြာရဟူသော မျိုးစွဲတရား ပွားများခြင်းကြောင့် နောက် ဘဝ၌ ပိညာက်ဟူသော အကျိုးဖလ ပဓာန ပတ် မှုးကြီး ဖြစ်ပေါ်သည်။

(၃) ပိညာက်ပစ္စယာ နာမရုပံ

ပိညာက်ဟူသော ပဓာနပတ်မှုးကြီး ဖြစ်ပေါ်ခြင်း ကြောင့် နာမကာယကြီး၊ ရွှေပကာယကြီး ပွားစီးဖြစ်ပေါ်သည်။

(ဖသာ၊ ဝေဒနာ၊ သညာ၊ စေတနာ အစရှိသော စေတသိက် နာမစုကို နာမကာယ ဆိုသည်။)

(၄) နာမရုပပစ္စယာ သင့္ကာယတန်

နာမကာယကြီး၊ ရွှေပကာယကြီး ပွားစီးဖြစ်ပေါ်ခြင်း ကြောင့် ရွှေပကာယ၌ အာရုံတို့၏ ဆိုက်ဝင်ရန် ရုပ်ကြည် ငါးပါး၊ နာမကာယ၌ အာရုံတို့၏ဆိုက်ဝင်ရန် မနောအကြည် တစ်ပါး၊ အကြည်ခြောက်ပါး တံခါးခြောက်ခု ဖြစ်ပေါ်သည်။

(စက္ခ၊ သောတ၊ ယာန၊ ထို့၊ ကာယ ရုပ်ကြည်ငါးပါး)။

(၅) သင့္ကာယတန်ပစ္စယာ ဖသော

အကြည်ခြောက်ပါး တံခါးခြောက်ခု ဖြစ်ပေါ်လာခြင်း ကြောင့် တစ်ခုတစ်ခုသော ဒွါရွှေ အကြည်၊ အာရုံ၊ ပိညာက် သုံးခု လုံးထွေးမှု ဟူသော ဖသောခြောက်ပါး ဖြစ်ပွားသည်။



(၆) ဖသာပစ္စယာ ဝေဒနာ

အကြည်, အာရုံ, ဝိယာက်သုံးခု လုံးတွေးမှုဟူသော ဖသာ ခြောက်ပါး ဖြစ်ပွားခြင်းကြောင့် ခံစားမှု, စံစားမှု ဟူသော ဝေဒနာခြောက်ပါး ဖြစ်ပွားသည်။

(၇) ဝေဒနာပစ္စယာ တက္ကာ

ခံစားမှု, စံစားမှု ဟူသော ဝေဒနာခြောက်ပါး ဖြစ်ပွား ခြင်းကြောင့် ခံစားမှု၏ အသိက်အအံး အလုံးစုံတိုကို သာ ယာတွယ်တာမှုဟူသော တက္ကာခြောက်ပါး ဖြစ်ပွားသည်။

(၈) တက္ကာပစ္စယာ ဥပါဒီနဲ့

သာယာတွယ်တာမှု ဟူသော တက္ကာခြောက်ပါး ဖြစ်ပွားခြင်းကြောင့် အတွယ်အစွဲ မြေကြီးမြေခြင်းဟူသော ဥပါဒီနဲ့တရား ဖြစ်ပွားသည်။

(၉) ဥပါဒီနပစ္စယာ ဘဝေါ

အတွယ်အစွဲ မြေကြီးမြေခြင်းဟူသော ဥပါဒီနဲ့တရား ဖြစ်ပွားခြင်းကြောင့် ဥပါဒီနဲ့ အစီးအပွားကို လိုက်စား အား ထုတ်မှုဟူသော သုစရိတ်, ဒုစရိတ် ဘဝါးစွဲပါး ဖြစ်ပွားသည်။

(၁၀) ဘဝါပစ္စယာ ဘတိ

သုစရိတ် ဒုစရိတ် ဘဝါးစွဲပါး ဖြစ်ပွားခြင်းကြောင့် စုတိ၏ နောက်၌ ခန္ဓာအသစ်အသစ် ဖြစ်ပေါ်ခြင်းဟူသော ဘတိတရား ဖြစ်ပွားသည်။



(၁၁) ၉တိပစ္စယာ ရောမရကံ

အသစ် အသစ် ဖြစ်ပေါ်မှ ရှိနေခြင်းကြောင့် သစ်သမျှ
ဟောင်းခြင်း၊ ဖြစ်ပေါ်သမျှ ပျောက်ပျက်ရခြင်း ဟူသော
ရောမရကံတရား ဖြစ်ပွားသည်။

ဤကား အစုံ ၁၁-၏အနက်။

ဖန်ဆင်းသူ မရှိခြင်း

အဝိဇ္ဇာ, သံဃာရ- အတိတ်ဘဝ်ရှိခဲ့သော တရားနှစ်ပါး။

ဂိဉာဏ်, နာမ်ရှပ် ။လူ။ ဘဝ- ယခုပစ္စပွန်တရားရှစ်ပါး။

၉တိ, ရော, မရကံ-နောက် အနာဂတ်ဘဝ် ဖြစ်ပေါ်
လတ္တံ့သော တရားသုံးပါး။

ဂိဉာဏ်သည် ယခုဘဝ်၏ အစပေတည်း ယခုဘဝ်ဖြစ်ပေါ်ရန်
အကြောင်းကား အဝိဇ္ဇာ, သံဃာရပေတည်း အဝိဇ္ဇာ, သံဃာရသည်ကား
ယခုဘဝ်၏ ရွှေ့တည်း အတိတ်ဘဝ ပေါ်၏၏ အတိတ်ဘဝဆိုသည်ကား
ဂိဉာဏ်, နာမ်ရှပ်စသည် ရှစ်ပါးတို့ပင်တည်း ထိုဘဝ်လည်း ဂိဉာဏ်
အစပေါ်ပြန်၏၏ ထိုဂိဉာဏ်ဖြစ်ပေါ်ရန် အဝိဇ္ဇာ, သံဃာရ ရွှေ့ဘဝ
ပေါ်ပြန်၏၏ အတိတ်သံသရာ၌ အနေမတရှု အစမရှိ ပေါ်လေ၏။

၉တိသည် အနာဂတ်ဘဝ်၏ အစပေတည်း။ အနာဂတ်ဘဝ
ဆိုသည်ကား ဂိဉာဏ်, နာမ်ရှပ် စသည် ရှစ်ပါးပင်တည်း ထိုရှစ်ပါး
တို့တွင် ကမ္မဘဝအဂါးသည် အဆုံးအဂါး ဖြစ်ပြန်၏၏ ထိုအဂါးကြောင့်
ထိုမှုနောက်ဘဝ် ၉တိပေါ်ရပြန်၏၏ ထိုမှု နောက်ဘဝ ဆိုသည်ကား
ဂိဉာဏ်, နာမ်ရှပ်စသည် အဂါးရှစ်ပါးပင်တည်း။



ထိုရှစ်ပါးတို့တွင် ကမ္မဘဝအဂီကြောင့် နောက်ဘဝ၌ အတိ
ပေါ်ရပြန်၏၊ အနာဂတ် သံသရာ၌ အနမတရှု အဆုံးမရှိပေါ်လေ၏၊
အဝိဇ္ဇာတကျာတို့ကို ပယ်သတ်နိုင်မှ ဆုံးတော့သည်။

ဤသို့လျှင် တစ်စုံတစ်ယောက်သောသူ ပြုလုပ်ဖန်ဆင်းမှ မရှိပဲ
အနမတရှု သံသရာကာလ၌ နာမ်ဓမ္မ၊ ရုပ်ခမ္မတို့၏ အကြောင်းအကျိုး
အဆက်ဆက် အစဉ်မြှု နေသည်ကို ဓမ္မနိယာမ ဆိုသတည်း။

အကြောင်းအကျိုးဖြစ်ပုံ ဥပမာ

တစ်ခုသော ဘဝဖြစ်ပေါ်ရှု၌ အဝိဇ္ဇာသည် မြေနှင့်တူ၏၊
တကျာသည် မိုးရေနှင့်တူ၏၊ သီရိရဟန်သော စေတနာဓာတ်ကြီးသည်
သရက်မျိုးစွဲ နှင့်တူ၏၊ နောက်ဘဝ၌ ဝိညာက်သည် သရက်မျိုးစွဲမှ
ပေါ်ပေါက်သော သရက်ညောက်ငယ်နှင့်တူ၏။

နာမကာယကြီး၊ ရူပကာယကြီး နှစ်ပါးသည် သရက်
ညောက်ငယ်မှ ဆက်လက် ကြီးပွား၍ သွားသော
သရက်ပင် ကြီးနှင့် တူ၏၊ နာမကာယကြီးဆိုသည်မှ ဖသာ
ဝေဒနာ သညာ စေတနာ စသည်၊ ဝိတက္က၊ ဝိစာရ၊ ဝိရိယ
စသည်၊ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌ စသည်၊
သဒ္ဓါ၊ သတိ၊ ဟိရီ၊ ဉာဏ်ပွား၊ ပညာ စသည်ဖြင့် စိတ်
ဝိညာက်၏ အခြေအရံ နာမကာယကြီး များပြား
လျက် ရှိသောကြောင့် နာမကာယကြီး ဆိုပေသည်။

- သင့်သာယတန ခြောက်ပါးသည် သရက်ပွဲခိုင်စုနှင့်တူ၏။
- ဖသာခြောက်ပါးသည် သရက်ပွဲတန်စုနှင့်တူ၏။
- ဝေဒနာခြောက်ပါးသည် သရက်ပွဲစုနှင့်တူ၏။



- ତକ୍ଷାରୋଗ୍ନ ପିଃ ବଲ୍ଲ ବରଗ୍ନ ଵୀଃ ଗଂଦଃ ଦୟାନ୍ ତୂଣ୍ଟି॥
- ଉପିତ୍ରିକ ଲେଃ ପିଃ ବଲ୍ଲ ବରଗ୍ନ ଵୀଃ ରଣ୍ଜନ୍ ଦୟାନ୍ ତୂଣ୍ଟି॥
- ଗମ୍ଭୀରାଂବନ୍ ବରଗ୍ନ ଦେହାନ୍ ତୂଣ୍ଟି॥
- ଅତିବଲ୍ଲ ତ୍ୟାବରଗ୍ନ ଦେହା ପେଗ୍ରିବେଳା ଫୋଗ୍ର ବରଗ୍ନ ପଂଦିନ୍ ନ୍ଯାନ୍ ତୂଣ୍ଟି॥

ଆଗ୍ରାଂଦିନିଃ ଆଗ୍ରାଂଦିନିଃ ଆଶାନ୍ ଶାନ୍ ପ୍ରତିବୁବ୍ରାଃ ଶ୍ରୀ ଶ୍ଵାଃ ବ୍ୟାମ୍ଭୁଗିପ୍ରବେଳା
ଦୂପମାତରନ୍ୟଃ॥

ବରଗ୍ନଲୋଗଣୀ ଚମ୍ପକିଯାମଗି ପ୍ରତିବ୍ୟାମ୍ଭୁ ପ୍ରତିବ୍ୟାମ୍ଭୁ ପ୍ରତିବ୍ୟାମ୍ଭୁ

ବରଗ୍ନ ଜ-ମ୍ବିଃ ନ୍ଯାନ୍ ପେହାର ଜ-ମ୍ବିଃ ବମ୍ବତିବରଗ୍ନ ପରମତ୍ତ୍ଵବରଗ୍ନ

ଶ୍ରୀଲୋଗବଲ୍ଲଃ ପିଃ ଶ୍ରୀ ପ୍ରତିବ୍ୟାମ୍ଭୁ ପ୍ରାଶ୍ଚିତ୍ତାତ୍ମିକିତ୍ତିବଲ୍ଲ ବରଗ୍ନନ୍ଯାନ୍ ମ୍ବିଃ
ପେହାରନ୍ଯାନ୍ ମ୍ବିଃ ତ୍ୟାଗି ପିମ୍ବାର ରଣ୍ଜନ୍ ଶ୍ରୀଗ୍ରାମକୁଣ୍ଡରାଣୀ॥

ବରଗ୍ନନ୍ଯାନ୍ ମ୍ବିଃ ଶ୍ରୀବଲ୍ଲଙ୍କାଃ-

- (୧) ବରଗ୍ନତିବରଗ୍ନାତରନ୍ଯାନ୍ ମ୍ବିଃ,
- (୨) ପରମତ୍ତ୍ଵବରଗ୍ନ ତରନ୍ଯାନ୍ ମ୍ବିଃ।

ବରଗ୍ନତିବରଗ୍ନ ଶ୍ରୀବଲ୍ଲଙ୍କାଃ ତ୍ୟାଗିତ୍ତିଲ୍ଲମ୍ବିଃ ତ୍ୟାଗିମ୍ବା ଆମୁନ୍ଦିପ୍ରାଣ୍
ଓଁରୌ ପ୍ରାଶ୍ଚିତ୍ତିଗ୍ରାମେ ବରଗ୍ନମ୍ବିଃ ତରନ୍ଯାନ୍ ମାନ୍ଦିନ୍ ଦ୍ୱାରା କିମ୍ବା
ଶ୍ଵାଃ ହ୍ରାଣ୍, ଗ୍ରୋଗି ଗ୍ରୋହ୍ରାଣ୍ ଓଁରୌ ପ୍ରାଶ୍ଚିତ୍ତିଲ୍ଲାର ଆମୁନ୍ଦିଗ୍ରାମୀ ବରଗ୍ନତି
ବରଗ୍ନପ୍ରାଣ୍ ମ୍ବିଃ ଆମ୍ବାଯିତ୍ତିଗ୍ରାମୀ ଆମୁନ୍ଦିଗ୍ରାମୀ ବରଗ୍ନତିବରଗ୍ନ
ଓଁରୌ ରାଣ୍, ପ୍ରାଶ୍ଚିତ୍ତିରାଣ୍ ଶ୍ରୀବଲ୍ଲଙ୍କାନ୍ ଆମୁନ୍ଦିଗ୍ରାମୀ ଲ୍ଲାମାମ୍ବାଃ ତ୍ୟା
ଓଁରୌ ରାଣ୍, ପ୍ରାଶ୍ଚିତ୍ତିରାଣ୍ ଶ୍ରୀବଲ୍ଲଙ୍କାନ୍ ଆମୁନ୍ଦିପ୍ରାଣ୍ ବରଗ୍ନତିବରଗ୍ନ
ଲୁନ୍ଦିତାଃ ରା ମାନ୍ଦିନ୍ ଗ୍ରାମେ ଗ୍ରାମୀ ଆମୁନ୍ଦିପ୍ରାଣ୍ ପେହାରନ୍ୟଃ॥



နွားဟူသော သတ္တဝါ, ကျွဲ့ဟူသောသတ္တဝါသည် လောက်ဖြုံ
ကကန်ရှိအမှန်ရှိဖြစ်၏၊ ဤအကောင်ကြီးသည် နွားအမှန်ဖြစ်၏၊ ကျွဲ့အမှန်
ဖြစ်၏၊ သမ္မတိသစ္ာပေတည်း၊ ဤသမ္မတိသစ္ာသည် လူအများခေါ်
ဝေါ်မှုသို့ အစဉ်လိုက်၏၊ လူအများ ညီညာလျှင် ပြောင်းချင်တိုင်း ပြောင်း
နိုင်၏၊ ညီညာ၍ ပြောင်းရွှေ့ ပြောဆိုလျှင် အချင်းချင်း လှည့်စားမှု မရှိပြီ။

ပရမတ္တသစ္ာ ဆိုသည်ကား ဓာတ်သဘာဝ, ဓမ္မသဘာဝတိနှင့်
အဖြောင့်ကျသော စကားမျိုးတည်း၊ မသိမှုကို မောဟခေါ်၏၏၊ သိမှုကို
ညုက်ခေါ်၏၏၊ အဖြောင့်ကျ၏၊ မသိမှုကို ညုက်၊ သိမှုကို မောဟ၊ ပြောင်း
ရွှေ့၍မရ၊ အဘယ့်ကြောင့်နည်းဟူမှ ပြောင်းရွှေ့ခဲ့လျှင် ပရမတ္တသစ္ာ
ပုက်၏၊ မိဇ္ဇာဒီဒို့ ဖြစ်တတ်၏။

- သမ္မတိသစ္ာပျက်လျှင် မူသာဝါဒ ဖြစ်တတ်၏။
- ပရမတ္တသစ္ာ ပျက်ခဲ့လျှင် ဒီဒို့ဖြစ်တတ်၏။

ဝေါဟာရ J- မျိုး

ဝေါဟာရ နှစ်မျိုး ဆိုသည်ကား-

- (၁) သုတ္တန်ဝေါဟာရတစ်မျိုး၊
- (၂) အဘိဓမ္မာ ဝေါဟာရ တစ်မျိုး၊

ပုဂ္ဂိုလ်, သတ္တဝါ, ဗြဟ္မာ, လူ, နတ်, မိန်းမ, ယောကုံးား အစရှိ
သော ဝေါဟာရမျိုးသည် သုတ္တန်ဝေါဟာရမျိုး မည်၏၊ သမ္မတိ သစ္ာ၏
ဆိုင်ရာပေတည်း။

နာမ်, ရှပ်, ဖသာ, ဝေဒနာ, ပထဝီ, အာပေါ် အစရှိသော ဝေါဟာ
ရ မျိုးသည် အဘိဓမ္မာဝေါဟာရမျိုးမည်၏၊ ပရမတ္တသစ္ာ၏ ဆိုင်ရာ
ပေတည်း။



ပညတ်နှင့် ပရမတ်ခဲ့ပုံ အကျယ်

သံသရိတ် ဟူသော စကား၌ သမ္မတံသစွာ အလိုအားဖြင့် သံသည်ပင်လျှင် သပိတ်၊ သပိတ်သည်ပင်လျှင် သံ၊ သံနှင့်သပိတ်၊ သပိတ်နှင့်သံ မကဲပြားကြဟူ၍ ပြာကြကုန်လတ္ထု၊ ပရမတ်သစွာအလိုအားဖြင့် သံသည် သပိတ်မဟုတ်။ သပိတ်သည် သံမဟုတ်၊ သံကားတခြား၊ သပိတ်ကား တခြားဟူ၍ ပြာရမည်၊ ယုတ္တိမူကား သံ၏အနက်ကား သံသားတည်း၊ သပိတ်၏ အနက်ကား ဝန်းဝန်း ပိုင်းပိုင်း ထင်မြင်ရသော သဏ္ဌာနပညတ်တည်း။

ထိုကြောင့် သံဟူသော အမည်သည် **အိုးဖြစ်စေ၊ ခွက်ဖြစ်စေ၊ ဓားမ၊ ပုံဆိန်ဖြစ်စေ**၊ သံသားရှိရာ အလုံးစုံတို့၏ အကုန်လိုက်၏၊ သပိတ်ဟူသော အမည်သည် သံကို လုပ်သည်ဖြစ်စေ၊ မြေကို ရွှေကို ငွေကို လုပ်သည်ဖြစ်စေ၊ ထိုသဏ္ဌာန်မျိုးရှိရာတို့၏ အကုန်လိုက်၏။ သံ အမည်ရှိရာတိုင်းတို့၏ သပိတ်အမည် မလိုက်၊ သပိတ်အမည် ရှိရာတိုင်းတို့၏ သံ အမည်မလိုက်။

ထိုသံသပိတ်ကိုပင် ဖုက်ဆိုး၍ **အိုး၊ ခွက် စသည် ပြုလုပ်ခဲ့သော် သံအိုး၊ သံခွက် စသည်ဖြင့် သံအမည်သည်သာ လိုက်၏။** ထိုသံပင် ဖြစ်သော်လည်း သဏ္ဌာန်တစ်မျိုး ပြောင်းရွှေ့၍ သွားခဲ့လျှင် သပိတ်အမည် မလိုက်နိုင်ပြီ၊ ထိုကြောင့် အဘိဓမ္မာနည်း အလိုအားဖြင့် ထိုသပိတ်မှာပင် သံသည်သပိတ်မဟုတ်၊ သပိတ်သည် သံမဟုတ်၊ သံကားတခြား၊ သပိတ်ကား တခြား၊ သံ၏အနက်ကား သံသားတည်း၊ သပိတ်၏အနက်ကား သဏ္ဌာန်တည်း သံသားသည် သဏ္ဌာန် မဟုတ်၊ သဏ္ဌာန်သည် သံသားမဟုတ်၊ သံသည်ကား သပိတ်သည် လုပ်၍ဖြစ် လာသည် မဟုတ်၊ သံ၊ ကျောက်စသည်တို့မှ ဖြစ်လာ၏။ သဏ္ဌာန်သည်မူကား



သပိတ်သည်လုပ်မှ ဖြစ်ပေါ်လာသော အာဂန္ဓာပညတ်ကြီးပေတည်း။

ဤသို့ အဘိဓမ္မာနည်းအားဖြင့် သံသားနှင့် သဏ္ဌာန်ကို ဉာဏ်နှင့် ခွဲခြမ်းလိုက်သည်ရှိသော သဏ္ဌာန်သည် သံကဲ့သို့ အမျိုးအတိ နှင့်ရှိသော ဝတ္ထုမျိုးမဟုတ်၊ ထိုသို့အမျိုးအတိနှင့်ရှိသော ဝတ္ထုမျိုး မဟုတ်သည့် အတွက် သပိတ်ဟူ၍မရှိဟု ပြောဆိုပိုင်လေသတည်း။ ။ လေကု၍ သန်းသေသဏ္ဌာန်၊ သန်းဖျေသဏ္ဌာန်၊ ဆံပင်သဏ္ဌာန်၊ မွေးညွှေးသဏ္ဌာန်၊ မြှေမှန်းသဏ္ဌာန်၊ သဲမှန်းသဏ္ဌာန်တို့မှုစချင် သက်ရှိ၊ သက်မဲ့ အလုံးစုံအကုန် သဏ္ဌာန်အသွင် ထင်မြင်သမျှတို့သည် သပိတ်သဏ္ဌာန်မျိုးကဲ့သို့ ချည်းမှတ်လေ။

သစ္ဓာနှစ်မျိုး၊ ဝေါဟာရနှစ်မျိုး ခွဲနည်းပြီး၏။

ရုပ်နှင့် နာမ် ဓာတ်ခွဲပုံ တစ်ဘဝမှ တစ်ဘဝသို့

ကိုယ်သဏ္ဌာန်၌၊ ခေါင်းသဏ္ဌာန်ဖြစ်၍ နေကြကုန်သော ရုပ်တုံး၊ ရုပ်ခဲ့၊ ဓာတ်တုံး၊ ဓာတ်ခဲ့တို့၌ ဓာတ်ခွဲပုံးပုံးပေမာကား- သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့ပါသလော မေးခွဲသော် မေးသောသူ သည် ဉာဏ်ပညာနဲ့ သောသူဖြစ်ခဲ့အောင်၊ သမွှုတိသစ္စာမျိုးနှင့် ဖြေဆိုရာ၏၊ ဖြေဆိုပုံးကား ပြောင်းရွှေ့ပါ၏၊ ကုသိုလ်တရားကို အားထုတ်သောသူ သည် သေသည့်မှုနောက်၌ သုဂ္ဂတိဘဝသို့ ရောက်ရသည်၊ ကုသိုလ် တရားကို အားမထုတ်သော သူသည် သေသည့်မှုနောက်၌ ဒုဂ္ဂတိဘဝသို့ ရောက်ရသည်ဟူ၍ ဖြေဆိုရာ၏။



ညက်ပညာ ထက်သန်သောသူ ဖြစ်ခဲ့အံ့၊ အရာငှာနသို့လိုက်၍ သမ္မတိသစ္ာနည်းမျိုးနှင့်သော်လည်း ဖြေဆိုရာ၏၊ ပရမတ္တသစ္ာ နည်းမျိုးနှင့်သော်လည်း ဖြေဆိုရာ၏၊ ပရမတ္တသစ္ာ နည်းမျိုးနှင့် ဖြေဆိုပုံကား သတ္တဝါဟူ၍ မရှိ၊ မရှိသောသတ္တဝါကို အရှိလုပ်၍ “ပြောင်းရွှေ့သည်၊ မပြောင်းရွှေ့သည်” ဟုပြောခွင့်မရှိ၊ ရုပ်နာမ်တရား နှစ်ပါးသာရှိ၏၊ ထိုနှစ်ပါးသည်လည်း ယခုမျက်မောက် ဘဝမှာပင် တစ်ငြာနက တစ်ငြာန သို့ ပြောင်းရွှေ့ခြင်း မရှိကြ၊ ဖြစ်ရာဖြစ်ရာ ငြာန၌ပင်လျင် ချုပ်ဆုံးကြ၏၊ အဘယ်မှာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့နိုင်မည်နည်း၊ ဤဘဝ၌ ဖြစ်ပွားကြသော ကုသိလ်ကံ၊ အကုသိလ်ကံကြောင့် စုတိ၏အခြားမဲ့၍ ဘဝတစ်ပါးမှာ နာမ်အသစ်၊ ရုပ်အသစ် ဖြစ်ပေါ်လေ၏၊ ဤသို့ဖြစ်ပေါ်သည်ကိုပင် လောကဝါဘာရအားဖြင့် “သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့သည်ဟု ခေါ်ကြရသည်” ဟူ၍ ပင်ဖြေဆိုရာ၏။

လောက ဥပမာ

ဤအရာ၌ ဥပမာတစ်ခုကို ပြောဆိုပေအံ့၊ အလွန်သိမ်မွေ့၊ လူစွာ သော သဲတို့ကို လမ်းကြီးတစ်ခု လုပ်ရာ၏၊ ဆယ်မိုင်ခန်းရှည်၏၊ အနံသုံးတောင်၊ အထူ နှစ်တောင်ရှိ၏၊ ဤလမ်းကြီး၏ သမ္မတိသစ္ာ နည်းအားဖြင့် “လမ်းကြီး တစ်ခုရှိ၏၊ အလျား အနံ အထူ မည်မျှရှိ၏၊ မည်သည့်ရွာမှ မည်သည့်ရွာသို့ရောက်၏၊ မည်သည့်နေရာ၌ ဖြောင့်၏၊ မည်သည့်နေရာ၌ ကောက်၏၊ ကွွဲ၏၊ မို့မောက်၏၊ နိမ့်ရှိုင်း၏” ဟူ၍ ပြောပေရာ၏။

အဘိဓမ္မနည်းအားဖြင့် ပြောမှုကား လမ်းဟူ၍ပင် မရှိ၊ အလွန် သိမ်မွေ့သော သဲလုံးတို့သာ ရှိကုန်၏၊ သဲပုံကြီး၊ သဲစုကြီးသာ ဖြစ်၏၊



အလျား၊ အနံ၊ အထူး၊ အမို့၊ အမောက်၊ အနိမ့်၊ အရှိင်း၊ အကောက်၊ အကွဲ့ဟူ၍ မရှိ ဘယ်ဌာနကတ၍ ဘယ်ဌာနသို့ ရောက်သည်ဟူ၍ မရှိ။

ဤနှင့်အတူ တစ်ခု တစ်ခုသော ရုပ်တရား၊ နာမ်တရားသည် လည်း ယခုပစ္စက္ခဘဝြိပင် ဘယ်ဌာနက ဘယ်ဌာနသို့ ရောက်သည် ဟူ၍ မရှိ ဖြစ်ရှုဌာန၍သာ ချုပ်ရ၏၊ အဘယ်မှာ ဘဝတစ်ပါးသို့ ပြောင်း ရွှေ့ခိုင်မည်နည်း။

ဤဥပမာဏ် သမှန်တိုကို အသီးအသီးပြု၍ ရှုမြော်လိုက်သည် ရှိသော လမ်းကြီးသဏ္ဌာန် ကွယ်ပျောက်လေ သကဲ့သို့ မြော်မှန်၊ ကျောက် မှန်တိုကို အသီးအသီးပြု၍ ရှုမြော်လိုက်သည်ရှိသော မဟာ ပထဝီမြေကြီး သဏ္ဌာန်၊ စကြေဝှေတောင်၊ မြှင့်မြင်တောင်၊ သတ္တရဘန်တောင် သဏ္ဌာန် တို့သည်လည်း ဉာဏ်၍ အကုန်ကွယ်ပျောက်လေကုန်၏၊ မြေမှန်အစုံ၊ ကျောက်မှန်အစုံတို့သာ ရှိကြကုန်၏၊ သစ်ပင်၊ ချုံ့၍ အပေါင်းတိုကိုလည်း ထောင်းထူး၊ ကြိတ်နယ်၍ ရှုခဲ့သော သူသဏ္ဌာန်စုနှင့် သူအမည့်စု အကုန် ကွယ်ပျောက်၍ မြေမှန်စုတို့သည်သာ ကျုန်ရှိကုန်လတ္ထံ့။

တစ်ခုတစ်ခုသော ရုပ်တရား၊ နာမ်တရားသည် တစ်ဌာနမှ တစ်ဌာနသို့ နှမ်းစွဲတစ်ခုစာမျဲ ပြောင်းရွှေ့ခြင်း မရှိ၊ ထွက်သက်ခက္ခာ၍ ဖြစ်ပေါ်သော ရုပ်နာမ်စုသည် ဝင်သက်ခက္ခာသို့ မရောက်၊ ထွက်သက် ခက္ခာသို့သာ ချုပ်ကုန်၏၊ ဝင်သက်ခက္ခာ၍ ဖြစ်ပေါ်သော နာမ်၊ ရုပ်စုသည် ထွက်သက် ခက္ခာသို့မရောက်၊ ဝင်သက်ခက္ခာသို့သာ ချုပ်ကုန်၏။ ချုပ်ပုံကား စီး၍နေသော မြှင့်ရေကို စွဲစွဲရှု တစ်လှပ်လှပ် တစ်ရွှေနေသည်ကို မြင်ရ၏၊ လှပ်မှု၊ ရွှေမှုဟူသည် ရုပ်သစ်၊ ရုပ်ဟောင်း ပြောင်းလဲမှုတည်း။



အဘိဓမ္မာ၌ ရုပ်သစ်, ရုပ်ဟောင်း, နာမ်သစ်, နာမ်ဟောင်း ပြောင်းလဲမှုကို လောက၌ လူပ်သည်, ရွားသည်ခေါ်၏၊ ထိမြစ်ရေ အတဲ့မှာ မလူပ်မရှားပဲ တည်ပြုမြတ်နေသော ရေမှုနံ။ ထိမြစ်ရေ အတဲ့မှာ မလူပ်မရှားပဲ နှမ်းစွေခန့်မျှ ဌာနပြောင်း ရွှေ့နှိုင်သော ရေမှုနံ။ ထိမြစ်ရေ အသက်တစ်ရှာ့စာမျှ ခက္ခလာင်းရွှေ့နှိုင်သော ရေမှုနံ။ ထိမြစ်ရေ အတဲ့မှာ မလူပ်မရှားပဲ အသက်တစ်ရှာ့စာမျှ တည်ပြုမြစ်သည်ကို မတွေ့၊ မတည်မပြုမဲ့ တရာ့ရွှေ့နေသည်ကိုသာ တွေ့၏။ မြစ်ရေ တစ်ပြုင်လုံး တရာ့ရွှေ့နေသည်ကိုသာ မြင်ရ၏၊ ဖြစ်မှု, တည်မှု, ပျက်မှု သုံးချိ၏။ အမူအရာ တစ်မျိုးတစ်မျိုးပေါ်သည်ကား ရုပ်ကလာပ်သစ် ဖြစ်မှုတည်း။ တစ်မျိုးတစ်မျိုး ကွယ်ဆုံးသည်ကား ရုပ်ကလာပ်ဟောင်း ချုပ်ပျက်မှုတည်း။ ဖြစ်ပေါ်မှု, ကွယ်ဆုံးမှု နှစ်ခုတို၏ အကြား၌ ဖြစ်ပေါ်သည့်အတိုင်း အမူအရာမပျက်ပဲ တည်နေသည်ကား တည်မှုတည်း။ အနုစိတ်၍ အနေအစပ် ကြည့်ရှုသည်ရှိသော် မြစ်ရေ တစ်ပြုင်လုံးမှာ တည်မှုကိုပင် ရှာကြံ့၍မရ၊ ပျက်မှု နှစ်ခုကိုသာ မြင်ရ၏။

ဓာတ်မှန်၌ မထင်မဖြင့်နှိုင်ခြင်း

ယခုအခါ့၌ ရန်ကုန်ဖြို့၊ သိပ္ပါကောင်းကြီးများမှာ ငယ်သည်ကို ကြီးအောင် ဖွင့်နှိုင်သော ဓာတ်မှန်၊ ဓာတ်မီး ပညာကြီးများနှင့် ကြည့်ရှုသော်လည်း တည်ပြုမှု ၌ခက္ခလာကို ပသာဒစက္ခတွင် မြင်နှိုင်ရန်မရှိ၊ ပကတီမျက်စိတွင် မထင်နှိုင်၊ မမြင်နှိုင်အောင် သိမ်မွေ့လှသော ဖြစ်မှု၊ ပျက်မှုတို့ကိုမူကား ထိပညာရှိကြီးများနှင့်ကြည့်ရှုလွှဲ၌ ထင်ရှားစွာ မြင်ကြရကုန်၏၊ စီးသောရေတို့၌ အဆင်းဟူသော ဝဏ္ဏဓာတ်၏ လုပ်ရှားမှ ကို မြင်၍ ဖြစ်ခြင်း၊ ပျက်ခြင်း လျင်မြန်မှုကို သိရ၏၊ မစီးသော ရေသော



တို့၌မူကား ရေနှင့်အပြည့်ရှိနေသော ဥတုဟူသော မီးဓာတ်ကြီးသည် ပူသောအခါ ပူရှိန် တရာရ၊ အေးသောအခါ အေးရှိန် တရာရ၊ တရှိန်ရှိန် ထလျက်သာ နေ၏၊ မီးဓာတ်မည်သည် တည်ဖြံမဲ့သော ဓာတ်မျိုးမဟုတ်၊ ထိုရေတွင်းသို့ သက်ဆင်း၍ စုစုမဲ့လျှင် ရေတွင်းရှိ ကိုယ်အကိုက်တို့၌ ရေပူဖြစ်လျှင် ပူရှိန်တွေ တရာရ၊ ရေအေးဖြစ်လျှင် အေးရှိန်တွေ တရာရ၊ ခိုက်တိုက ထိုးဆွဲ၍ တရာရနေမှုတွေကို တွေ့ရှုရ၏၊ ထိုရေကန်တစ်ခုလုံး နေ့နေ့ညည်၊ တရှိန်ရှိန်၊ တရာရ နေသည်ကို မြင်နိုင်၏။

ထိုတွင် ပူရှိန်သည် ပံသုပထဝီမြေမျိုးတို့၌ ပွားစီး၏၊ ပံသုပထဝီ မြေကြီးနှင့် သစ်ပင်ချံနှုန်ယ်တို့မှာ ပူရှိန်ဥတု ပွားစီးမှုနှင့် နေ့နေ့ ညည်၊ တရှိန်ရှိန်၊ တရာရ ရှိနေကြကုန်၏၊ အေးရှိန်သည် သိလာပထဝီမျိုးတို့၌ ပွားစီး၏၊ အောက်၌ သိလာပထဝီမြေကြီးနှင့် မြင့်မို့ရှုတောင်၊ စကြဝှေ့တောင်၊ သတ္တရဘန်တောင်၊ ဟိမဝဏ္ဍာတောင်၊ ကျောက်ဓာတ်မျိုး ကြေးဓာတ်မျိုး၊ သံဓာတ်မျိုးတို့သည် အေးရှိန်ဥတု ပွားစီးမှုနှင့် နေ့နေ့ ညည်၊ တရှိန်ရှိန် တရာရ ရှိနေကြကုန်၏။

ဂညာက် အစဉ်

ရာဟုအရပ်မှ ကြီးစွာလာသော လေမှန်တိုင်းကြီးမှာ တည်နေမှု တစ်ခုကို တွေ့အောင်ရှာ၍ မရ မြစ်ရေအလျဉ်ကဲသို့ လေအလျဉ်ပြန်ပွား လှုပ်ရှားမှုကိုသာ မဟာပထဝီမြေကြီး၊ မြင့်မို့ရှုတောင်ကြီးတို့၌ရှိနေသော တစ်ခုသော ရှုပ်သည်ပင်လျှင် မချုပ်မပျက်ပ တစ်ငှာနမှ တစ်ငှာနသို့၊ တစ်ကာလမှ တစ်ကာလသို့၊ ပြောင်းရွှေ့သည် မရှိခဲ့၊ ပုဂ္ဂိုလ်သတ္တဝါတို့ သန္တာန်မှာ ကြုံဘဝ်၌ ရှိနေသော နာမ်တရားတို့သည်မူကား ကြုံဘဝတွင် မချုပ်မပျက်ကြကုန်မှု၍ နောက်ဘဝသို့ ပြောင်းရွှေ့နိုင်ကြရန် အဘယ်မှာ ရှိခဲ့တုံးနည်း။



ပြဆိုခဲ့ပြီးသော သလမ်းကြီးဥပမာ၌ သလုံးတို့၏ အစီအစဉ် အားဖြင့်သာလျှင် “သည်လမ်းကြီးသည် သည်နေရာမှ ဟိုနေရာသို့ ရောက်သည်၊ သည်ရွာမှ ဟိုရွာသို့ရောက်သည်” ဟူ၍လည်းကောင်း၊ မြစ်ရောဥပမာ၌ ရေမှန်ရှပ်စုတို့၏ အစဉ်အားဖြင့်သာလျှင် “ဤမြစ်ရေ သည် ဟိုမဝန္တာမှုစု၍ ပင်လယ်သို့ကျအောင် စီးလာသည်” ဟူ၍ လည်းကောင်း၊ လေမှန်တိုင်း ဥပမာ၌ လေမှန်ရှပ်စုတို့၏ အစဉ်အားဖြင့် သာလျှင် “လေမှန်တိုင်းကြီးသည် ဤရွာမှ ထိုရွာသို့ ရောက်သည်” ဟူ၍ လည်းကောင်း၊ ပြောဆိုကြရကုန်သက္ကာသို့ သတ္တဝါတို့၏သန္တန်မှုဗုလည်း အသစ် အဟောင်း အပြောင်းအလဲ မစဲမပြတ် ရှပ်ဓာတ်၊ နာမ်ဓာတ်၊ ဝိယာက် ဓာတ်တို့၏ အစဉ်အားဖြင့်သာလျှင် “ဤနေရာမှ ထိုနေရာ၊ ဤခက္ကမှ ထိုခက္က၊ ဤဘဝမှုထိုဘဝ ပြောင်းရွှေ့ကြကုန်သည်” ဟုပြောဆိုကြရ ကုန်၏။

ဤကား အဘိဓမ္မာပညာရှိတို့၏ ဉာဏ်အလင်းကြီးပေတည်း။

ရှပ်ဓာတ်၊ နာမ်ဓာတ်၊ ဝိယာက်ဓာတ်တို့၏ အစဉ်အားဖြင့်သာ လျှင် “ဤဘဝမှ ချင်၍ ထိုဘဝမှု အသစ်ပေါ်သည်” ဆိုခဲ့သော လူပြည်မှ စုတေ၍ လူပြည်၌ ဖြစ်သောသူ၊ လူပြည်မှ စုတေ၍ အထက် နတ်ပြည်၊ မြဟ္မာပြည်တို့ဖြစ်သောသူ လူပြည်မှစုတေ၍ အောက်ငရဲဘုံး တို့၌ဖြစ် သောသူ၊ ဤသူတို့သည် ဤလူပြည်၌ တစ်ပြိုင်နက် စုတေကြကုန်သော လူပြည်၊ နတ်ပြည်၊ မြဟ္မာပြည်၊ ငရဲပြည်တို့၌ တစ်ပြိုင်နက် ရောက်နိုင်ကုန်သလော၊ အကာ အဆီး၊ အနီး အဝေး၊ အလျောက် ရွှေ့နောက် ခြားနားခြင်း ရှိကြကုန်သလော၊ ခြားနားခြင်း မရှိကြကုန်၊ တစ်ပြိုင်နက် ရောက်နိုင်ကြကုန်သည်၊ အကာအဆီးရှိနေခဲ့လျှင် ဖောက်ထွင်း၍ မသွား



နိုင်၊ မလာနိုင်၊ နီးလျှင် အလျင်ရောက်သည်၊ ဝေးလျှင် နောက်မှုရောက်သည်ဟူသော ခြားနားမှုသည် ရုပ်တရားတို့၏သာရှိ၏၊ နာမဲ့တရားတို့၏မရှိ။ ။ ရုပ်တရားသည် ရုန်ရင်းကြမ်းတမ်းသော တရားမျိုးဖြစ်၍ အကာ၊ အဆီးရှိလျှင် တိုက်ခိုက်၍ နေတတ်၏၊ ဖောက်ထွင်း၍ မသွားနိုင်၊ အာရုံကိုယူတတ်သော တရားမျိုးမဟုတ်၊ အာရုံကို လှမ်းမှု၊ ယူမှုမရှိ၊ ရုပ်အစဉ် ရွှေရှား၍ သွားမှု လာမှုသာ ရှိ၏၊ ထိုကြောင့်နီးလျှင် နီးသည် အလျောက် အလျင်ရောက်တတ်၏၊ ဝေးလျှင် ဝေးသည့်အလျောက် နောက်မှုရောက်တတ်၏၊ တန်ခိုးအရာမျိုးကို ချုန်လှပ်၍ ဆိုသည်။

နာမဲ့တရားသည် အလွန်သိမ်းမွှေ့သော တရားမျိုးဖြစ်သည် တစ်ကြောင်း၊ အာရုံကို သိမှု၊ ယူမှုရှိသည်က တစ်ကြောင်း၊ သို့အတွက် ကြောင့် အကာ၊ အဆီး၊ အနီး၊ အဝေး ခြားနားခြင်းမရှိ၊ အာရုံပြုလိုလျှင် ယခုပင် မဟာအဝိစင်ရဲကို လှမ်းယူသွား အာရုံပြုနိုင်၏၊ စုတိကျ၍ ဤဘဝ်သန္တာန် ပျက်ဆုံးသောအခါ၌လည်း အာရုံပြုမှုအတိုင်း ယခုပင် အဝိစင်ရဲ၌ ဖြစ်နိုင်၏၊ ယခုပင်နတ်ပြည့်၊ ပြဟွာပြည့်၌ ဖြစ်နိုင်၏၊ နာမဲ့တရားဖြစ်ရာမှာ ရှုပ်ခန္ဓာလည်း ပေါ်ရတော့သည် ထိုထိဘဝ်၌ နာမဲ့ခန္ဓာ၊ ရှုပ်ခန္ဓာ ဆက်လက်ခါ ပေါ်ခဲ့လျှင် သမ္မတိသစ္ာ နည်းအားဖြင့် “ဘယ်လူသည် ယခုသော် ငရဲပြည်မှာ ဖြစ်လေ၏၊ နတ်ပြည်မှာ ဖြစ်လေ၏”ဟု ပြောကြ ဆိုကြရတော့သည်။

ဤကား သတ္တဝါသည် တစ်ဘဝမှ တစ်ဘဝသို့ ပြောင်းရွှေ့ပါသလောဟူသော မေးခွန်း၌ အဘိဓမ္မာဓာတ် ပညာအလင်းကြီးကို ပြဆိုချက် တည်း။

ဤအလင်းကြီးအလိုမှာ ပုဂ္ဂိုလ်၊ သတ္တဝါဟူ၍ မရှိသောကြောင့် မရှိသည်ကို အရှိလုပ်၍ “နောက်ဘဝသို့ ပြောင်းသည်၊ မပြောင်းသည်”



ဟု ပြောဆိုခွင့်မရှိဟု ဖြေစဲ၏၊ အဘိဓမ္မာ ဓာတ်ပညာအလင်းမှ ကင်းကွာ ကြကုန်သော မူာ်တွင်းသားတို့သည်မူကား ပုဂ္ဂိုလ်မရှိ၊ သတ္တဝါ မရှိ ဟူသောစကားကို မကြားလိုကြကုန်၊ အမှားကြီးထင်ကြကုန်၏၊ ကြောင် တောင်မှားကြီး ထင်ကြကုန်၏၊ ရွှေ့၍ ပညတ်နှင့် ပရမတ်ခွဲခန်းမှာ လာခဲ့သော သံသပိတ်ဥပမာကို ဤနေရာ၍ ဆောင်၍ ဖြေရာ၏။

မူာ်တွင်းသားတို့ အလို

မူာ်တွင်းသားတို့အလို ထိုသပိတ်၌ သံသည်ပင်လျှင် သပိတ်၊ သပိတ်သည်ပင်လျှင် သံ၊ သံနှင့်သပိတ်၊ သပိတ်နှင့်သံ မကွဲကြဟု ဖြေဆိုခဲ့ပြီ၊ ထိုသူတို့ကား သပိတ်သဏ္ဌာန်နှင့် သံသားကို ခြားနားစွာ မြင်နိုင်ရန် ဉာဏ်အလင်းမရှိကြကုန်သောကြောင့် သံသားကို သပိတ်သဏ္ဌာန်၏ အတ္ထပြု၍ သံသည်ပင်လျှင် သပိတ်၊ သပိတ်သည်ပင်လျှင် သံ၊ သံနှင့် သပိတ်၊ သပိတ်နှင့်သံ မကွဲကြဟု ယူကြကုန်သည်၊ ထိုသူတို့သည် လောက ၌ သပိတ်ဟူ၍ မရှိ ဟူသောစကားကိုမကြားလို ရီကြကုန်လတ္တံ့၊ အမှားကြီးထင်ကြကုန်လတ္တံ့၊ ကြောင်တောင်မှားကြီး ထင်ကြကုန်လတ္တံ့။

အလင်းသမားတို့ အလို

အလင်းဘက်၌မူကား သံသားသည်သာ အမှန်ရှိ၏၊ သပိတ်သဏ္ဌာန်ကြီးသည်ကား အမှန်ရှိ မဟုတ်၊ စိတ်တဲ့တွင်သာ ထင်မြင်ရသော သဏ္ဌာန်ပညတ်ကြီးသာတည်း၊ ထိုကြောင့် သံသားကို သပိတ်သဏ္ဌာန်၏ အမာခံ၊ အထယ်ခံ၊ အတ္ထမပြုပဲ တစ်ခြားစီခွဲလိုက်သော သပိတ် သဏ္ဌာန်သည် မရှိ ဟူသောအရေအတွက်သို့ ရောက်လေ၏။



- သတ္တဝါတို့၏ သွောန်း ရုပ်စာတ်သား၊ နာမ်စာတ်သားစုသည် သံသားနှင့် တူ၏။
- ပုဂ္ဂိုလ်သဏ္ဌာန်၊ သတ္တဝါသဏ္ဌာန်၊ လူသဏ္ဌာန်၊ နတ်သဏ္ဌာန်၊ မိန်းမသဏ္ဌာန်၊ ယောကျားသဏ္ဌာန်၊ ခေါင်းသဏ္ဌာန်၊ ကိုယ်သဏ္ဌာန် စသော သဏ္ဌာန်ကြီးငယ်စုသည် သပိတ် သဏ္ဌာန်နှင့်တူ၏။

ဆံပင်တစ်ခု၏ အဖတ်သဘောသည် မြေစာတ်မည်၏၊ အရည် သဘောသည် ရေစာတ်မည်၏၊ ပူမူ၊ အေးမှုသည် မီးစာတ်မည်၏၊ ပွဲရှုရှု သဘောသည် လေစာတ်မည်၏၊ အဆင်းသည် ဝဏ္ဏစာတ်မည်၏၊ အနဲ့သည် ဂန္ဓာစာတ်မည်၏၊ ရသာသည် အရသာစာတ်မည်၏၊ အဆီဖျိုး သည် ဉြေအေစာတ်မည်၏၊ ရုပ်စာတ်သားစုပေတည်း၊ လုံးလုံးရှည်ရှည် သဏ္ဌာန်သည် ဆံပင်မည်၏၊ စာတ်သားစုသည် သံသားနှင့်တူ၏၊ ဆံပင် သဏ္ဌာန်သည် သပိတ် သဏ္ဌာန်နှင့်တူ၏။ ဆံပင်အဖတ်သဘောကို ဆံပင် ဟူဆိုခဲ့သော် မြေစာတ်ကိုသတ္တဝါဟု စွဲပွဲခြင်းဖြစ်၏၊ အဖတ် သဘော ကား မြေစာတ်တည်း၊ ဆံပင်မဟုတ်ဟု ဆိုခဲ့သော် ဟုတ်မှန်သော အနတ္ထ ညောက်ဖြစ်၏။

ဤနည်းအတိုင်း တစ်ကိုယ်လုံး၌ အတ္ထ၊ အနတ္ထ ခွဲနည်းကို ရှင်းလင်းစွာ မြင်ကြလေ။

မြောင်တွင်းသားတို့မှာ ရုပ်စာတ်၊ နာမ်စာတ်တို့ကို သတ္တဝါ၏ အတ္ထ၊ ငါ၏အတ္ထဟု ယူကြလျက်ရှိသောကြောင့် “ဤဘဝ ရုပ်နာမ်စု သည် စုတိတွင် ချုပ်ဆုံးသည်” ဟုယူကြလျှင် ဤပုဂ္ဂိုလ်သတ္တဝါသည် လည်း စုတိတွင် ပျက်ဆုံးသည်ဟု **ဥစ္စာဒီဂို** ဖြစ်လေ၏၊ “ဤပုဂ္ဂိုလ် သတ္တဝါသည် စုတိတွင်မဆုံး၊ နောက်ဘဝတွင် ကူးပြောင်းသည်” ဟု



ယူကြလျှင် အတ္ထဖြစ်သော နာမ်ရုပ်စုသည် အချို့အချို့ နောက်ဘဝသို့
ကူးပြောင်းသည်ဟု သသတ္တိဒိဋ္ဌဌ ဖြစ်၏၊ ရုပ်နာမ်မှ အလွတ်ကြံးဆုံး
ယူကြသော အတ္ထဒိဋ္ဌဌ အယူမျိုးလည်းရှိ၏၊ သေရာမှာ ပြတ်သည်ဟု
ယူလျှင် ဥဇ္ဈာဒိဋ္ဌဌဖြစ်၏၊ သေရာမှာ မပြတ် ခန္ဓာအိမ်အသစ်နှင့် နေပြန် သည်ဟု
ကုသိုလ်ကံ၊ အကုသိုလ်ကံ ပို့ချေရာ၌ ခန္ဓာအိမ်အသစ်နှင့် နေပြန် သည်ဟု
ယူလျှင် သသတ္တိဒိဋ္ဌဌဖြစ်၏။

ပုဂ္ဂိုလ်, သတ္တဝါ, အတ္ထ, နိုင် အယူကင်းပျောက်၍ အဘိဓမ္မာ
အလင်းပေါက်ခဲ့လျှင် သောတာပန်အဖြစ်သို့ ရောက်၍
ဘဝဆက်တိုင်း အပါယ်ငရဲမှ အမြေကင်းပြီးခြင်း ဟူသော
ပင်မနိဗ္ဗာန်ကြီး ပေါက်လေ၏။

သတ္တလောက၏ ဓမ္မနိယာမအချက်၌ ခက်ဆစ်, ခက်ပိုင်းစုကို
ရွှေးကောက်, ရှင်းလင်းခန်း ပြီး၏။

လောကသုံးပါး၏ အချပ်-အခြာ

ဉာဏ်သလောက၌ -

- | | |
|----------------|---------------------|
| (၁) သံဝင့်ကပ်, | (၂) သံဝင့်ငြာယီကပ်, |
| (၃) ဝိဝင့်ကပ်, | (၄) ဝိဝင့်ငြာယီကပ် |

ဟူသော အသချိုယျ ကပ်ကြီးလေးပါးနှင့် ထိုကပ်ကြီး လေးပါး
ကို အစဉ်အတိုင်း ပြုပြင်သော

- | | |
|----------------|---------------------|
| သံဝင့်မီးဓာတ်, | သံဝင့်ငြာယီမီးဓာတ်, |
| ဝိဝင့်မီးဓာတ်, | ဝိဝင့်ငြာယီမီးဓာတ် |



ဟူ၍ ကမ္မာမီးဓာတ်ကြီး လေးပါးသည်အချပ်၊ ဥက္ကတေဇာနေ့
သီတတေဇာနေ့ နှစ်ပါးသည် အခြား။

သံရလာကြွား-

(၁) ဂိမ္မန္တေတု, (၂) ဝသန္မာေတု, (၃) ဟေမန္မာေတု

ဟူသော ဥတုသုံးပါးနှင့် မျိုးစွဲကြီးငါးပါးသည် အချပ်၊ ဥက္က
တေဇာနေ့ သီတတေဇာနေ့ နှစ်ပါးသည် အခြား။

သတ္တလာကြွား-

(၁) ပဋိစ္စသမ္မပါဒ်အရိုး တစ်ဆယ့်နှစ်ပါးနှင့် (၂) အဝိဇ္ဇာ

တက္ကဘူသော မူလနှစ်ပါးသည် အချပ်၊ (၁) ကုသိုလ်ကံ၊

(၂) အကုသိုလ်ကံ နှစ်ပါးသည် အခြား။

လောကကြီးသုံးပါးနှင့် - (၁) ရှုပ်ဓာတ်, (၂) နာမ်ဓာတ်တရား
နှစ်ပါးနှင့် (၃) နိယာမတရား ငါးပါးသည် အချပ်၊ (၁) ဗာတိ (၂) ဧရာ
(၃) မရကတရားသုံးပါးနှင့် (၄) အနိစ္စ (၅) ဗုက္က (၆) အနတ္တတရား
သုံးပါးသည် အခြား။

အလုံးစုံ အုပ်ခြုံမိသည်ကို အချပ်ဆိုသည်။

အထူးထင်ရှားသည်ကို အခြားဆိုသည်။



နိဂုံး

- မုံရွာလယ်တီ အရည်မြို့၊ မုံရွာဇန်ဟို ကာရိတေ။
မနောရမွှေ စက်မမြို့၊ ဝသန္တိန် မယာ ကတာ။
- နိယာမဒီပနီ နာမ၊ ရန်ကုန်ဇန်ဟို ပတ္တိတာ။
ဘာသန္တရိုယာယ၊ ဒို့သတ္တေခွဲကသာကိုယော်။

မုံရွာလယ်တီ အရည်မြို့=မုံရွာမြို့၊ လယ်တီတောကျာင်းတို့ကို
တွင်း၍ မုံရွာဇန်ဟို=မုံရွာမြို့၊ ကမ်းနားရပ်နေ အမိန့်တော်ရရှေ့နေ
“မောင်ကြော့၊ မောင်စံလင်း”အမျှားရှုံးကုန်သော မုံရွာမြို့သားတို့သည်။
ကာရိတေ=ဆောက်လုပ်စေအပ်သော၊ မနောရမွှေ စက်မမြို့= မနောရမံ
စကြိုကျာင်းကြီး၍၊ ဝသန္တိန်=၁၂၂၂-ခုနှစ်အတွင်း သီတင်း ဝါက်
ဆိုနေထိုင်သော၊ မယာ=လယ်တီဆရာငါသည်။ ရန်ကုန် ဇန်ဟို=
ရန်ကုန်မြို့၊ မဓာသာဝန် ဗုဒ္ဓသာသနာပြု အသင်းကြီး၏ အကြီးအချပ်
ဥက္ကဋ္ဌဖြစ်သူ ပြီစီဒင်“မောင်ရွှေဂိုဝ်”နှင့် အသင်းသားအပေါင်းတို့သည်။
ဘာသန္တရိုယာယ=ဘာသာတစ်ပါးကို အောင်မြင်ခြင်း၏၊ ပတ္တိတာ=
တောင့်တအပ်သော၊ နိယာမဒီပနီနာမ=နိယာမဒီပနီ အမည်တွင်လှစ်
ကြုံကျမ်းသစ်ကို၊ ဒို့သတ္တေခွဲကသာကိုယော်။ မြန်မာသဏ္ဌရာ၏ ၁၂၂၂-
ခု ဝါခေါင်လပြည့်နေ၍၊ ကတာ=စီရင်ဖန်တီး ပြီးစီးအောင်မြင်လေ
သတည်း။

နိယာမဒီပနီကျမ်း ပြီး၏။